

မျှော်မှန်းချက် (Vision)

အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်။



သစ်တောများ၊ ငါးဖမ်းကွဲများနှင့် ဂေဟစနစ်များအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိသော ရေရှည်တည်တံ့သည့် သဘာဝဧကရာဇ်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာနီးဇော့ပလယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပြောကြား

နေပြည်တော် စက်တင်ဘာ ၃၀

ဒါ ပြည်ပြည်ဆိုင်ရာ ရော်ဘာနီးဇော့ပလယ်ပွဲ ၂၀၁၉ (International Rubber Conference 2019) အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဒုတိယဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီများမှ တာဝန်ရှိသူများ၊ တိုင်း



အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံတကာ ရော်ဘာအဖွဲ့အစည်းဖြစ်သည့် သဘာဝ ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း ANRPC အထွေထွေအတွင်းရေးမှူး Dr.Nguyen Ngoc Bich အပြည်ပြည် ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ IRRDB အထွေထွေ အတွင်းရေးမှူး Dr.Abdul Aziz နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ များအသင်း၊ ရော်ဘာ စိုက်ပျိုးထုတ်



လုပ်သူ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပ စာ - ၂ သို့

နိုင်ငံသားများ၏ အာဟာရအခြေအနေကို မြှင့်တင်ပေးခြင်းဖြင့် တည်ငြိမ်အေးချမ်း၍ ငတ်မိဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်နိုင်ရေး ကြိုးပမ်း



နေပြည်တော် စက်တင်ဘာ ၂၆

နိုင်ငံ သားများ၏ အာဟာရအခြေအနေကို မြှင့်တင်ပေးခြင်းဖြင့် တည်ငြိမ်အေးချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက် နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းနှင့် အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေး Nutrition Sector Reform Contract - NSRC အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ အာဟာရ ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်း များတွင် ဦးဆောင်ပါဝင်သည့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥရောပသမဂ္ဂမှကိုယ်စားလှယ်များနှင့် ကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြသည်။ (ပုံ) စာ - ၂ သို့

ကျန်းမာမျှတ အာဟာရ ပြည့်စုံနိုင်ရေးရည်မှော်ထွေး

OUR ACTIONS ARE OUR FUTURE

Healthy Diets for a #ZeroHunger World

ယနေ့မှစ၍ ကြိုးစားပေး

16th October 2019

ရှေ့ဖုံး - သစ်တော မှ အဖွဲ့အစည်းများမှ ရော်ဘာပညာရှင်များ တက်ရောက်ကြသည်။

ကြိုးပမ်းအားထုတ် နီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက သစ်တောများ၊ ဇီဝမျိုးကွဲများနှင့် ဂေဟ စနစ်များအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိသော ရေရှည် တည်တံ့ နိုင်သည့် သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့ အားလုံး ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း၊ ရော်ဘာစိုက်ပျိုးရာတွင် ဧက ၂၀ အောက် ပိုင်ဆိုင်သည့် ခြံငယ်ရှင် များ၏ ကဏ္ဍသည် စိုက်ဧရိယာအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို နေရာယူထား ရာ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ခြံငယ်ရှင်များ ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် အဓိကဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်အသုံးပြုမှု များပြားလာခြင်းနှင့် အတူ တာယာလိုအပ်ချက်ကြီးမား လာသည့် အလျောက် တာယာများ ပြည်တွင်းသို့ တင်သွင်းမည် အစား နိုင်ငံအတွင်း လုံလောက်စွာ ထုတ်လုပ်

နိုင်ခြင်းအားဖြင့် သွင်းကုန်တန်ဖိုး လျော့ချနိုင်သကဲ့သို့ ပြည်တွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအတွက် ဈေးကွက်ရရှိပြီး အလုပ်အကိုင် အခွင့် အလမ်းများစွာ တိုးတက်လာမည် ဖြစ်ကြောင်း။

ရေရှည်တည်တံ့သည့် သဘာဝ ရော်ဘာ SNR ထုတ်လုပ်မှု လုပ်ငန်းစဉ် များအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှု၊ စိုက်ပျိုးမြေအသုံးချ မှု၊ စိုက်ပျိုးမှုအလေ့အကျင့်ကောင်းများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ပွင့်လင်း မြင်သာမှုနှင့် နောက်ကြောင်းပြန်စစ်ဆေးမှု တို့အပေါ်အခြေခံ၍ စိစစ်မည်ဖြစ်ရာ မြန်မာ နိုင်ငံ၏ လက်ရှိရော်ဘာစိုက်ပျိုးထုတ်လုပ် မှုသည် ဖြစ်နိုင်ခြေအကောင်းဆုံး အခြေ အနေကိုရောက်ရှိနေပြီး ယင်းအခြေအနေ ကိုအခြေခံ၍ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသည် မကြာမီကာလအတွင်း ရေရှည်တည်တံ့ နိုင်သည့် သဘာဝရော်ဘာ SNR အဓိက စိုက်ပျိုးထုတ်လုပ်ရာ နိုင်ငံဖြစ်လာနိုင် မည် ဖြစ်ကြောင်း။

ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံ၏ ရော်ဘာလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင်မြင် ရေးမူဝါဒများ ရေးဆွဲအကောင်အထည် ဖော်ခြင်း၊ ဖွံ့ဖြိုးတိုးတက်နေသော ရော်ဘာစိုက်နိုင်ငံများကဲ့သို့ Rubber Board တည်ထောင်ခြင်း၊ Rubber Research Institute များ တည်ထောင်ခြင်း၊ လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ခြင်း၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် ရော်ဘာထုတ်လုပ်နိုင်အောင် အားပေး ကူညီခြင်း၊ ခြံငယ်ရှင်များအတွက် လိုအပ် သော အကူအညီ အထောက်အပံ့ များ၊ သင်တန်းများ၊ နည်းပညာများဖြန့်ဝေ ပေးခြင်း၊ သုတေသနများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းစသည်တို့ကို လျင်မြန်စွာ ကြိုးပမ်း အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ သုတေသန အခြေပြု ဖွံ့ဖြိုးရေးကဏ္ဍကို ဖြည့်ဆည်းနိုင်ရန် အတွက် ရော်ဘာသုတေသနလုပ်ငန်း များတွင် ရန်ပုံငွေကျခံသုံးစွဲခြင်း၊ ကျွမ်းကျင် ဝန်ထမ်းမွေးမြူခြင်း၊ သုတေသန အခြေခံအဆောက်အအုံများ၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း



ပြည်ထောင်စုဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ အပြည်ပြည်ဆိုင်ရာ ရော်ဘာနီးနှောဖလှယ်ပွဲ ၂၀၁၉ အထိမ်းအမှတ် ဝင်းကျင်းပြသထားသော ပြန်များကို လှည့်လည်ကြည့်ရှုအားပေးကြစဉ်။



ပြည်ထောင်စုဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ အပြည်ပြည်ဆိုင်ရာ ရော်ဘာနီးနှောဖလှယ်ပွဲ အခမ်းအနားတွင် အမှတ်တရ ရပေါင်းဓာတ်ပုံရိုက်ကြစဉ်။

ရှေ့ဖုံး - နိုင်ငံသားများ မှ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကား ပြောကြားပြီး အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက အာဟာရ ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘာဝတရားချုပ် Nutrition Sector Reform Contract - NSRC လုပ်ငန်းစဉ်များ၊ ညွှန်ကြားရေးနှင့် လုပ်ငန်းလျာထားသတ်မှတ်ချက်များ အား အတည်ပြုနိုင်ရေးဆိုင်ရာများ၊ ဝန်ကြီးဌာနနှင့် ဥပဒေပညာတို့အကြား ၂၀၂၀ ခုနှစ် မေလတွင် အာဟာရကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသဘာဝတရား ဓာတ်ပုံလက်မှတ်ရေးထိုးနိုင်ရေး ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ ကျင်းပ ခဲ့သည့် အာဟာရဆိုင်ရာ ဝန်ကြီးဌာန ပေါင်းစုံညှိနှိုင်းအစည်းအဝေးကစတင်၍ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ Development Assistance Co-ordination Unit-DACU အောက်တွင် အမျိုးသားအဆင့်အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ

အာဟာရချို့တဲ့မှုပြဿနာကို ဦးစားပေး ကဏ္ဍတစ်ရပ်အနေဖြင့် ထိထိမိမိကိုင်တွယ် ဖြေရှင်းရန်ရည်ရွယ်၍ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှု ဆိုင်ရာ ငါးနှစ်စီမံကိန်း (Multi-Sectoral National Plan of Action on Nutrition - MSNPAN) ချမှတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အခြေခံ လျက် အမယ်စုံလင်၍ ထုတ်လုပ်မှု စွမ်းအားပြည့်ဝပြီး ပြိုင်ဆိုင်မှုအားကောင်း သော စီးပွားရေးအခြေအနေတစ်ခု တည်ထောင်ရန် စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy - ADS) ကို ၂၀၁၈ ခုနှစ်က ချမှတ်ခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်သူများ၏ အာဟာရ ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်ရန်အတွက် အာဟာရ အခြေအနေကို ထင်ဟပ်တုံ့ပြန်လွယ်သော စိုက်ပျိုးရေးစနစ် (Nutrition Sensitive Agriculture) ဖြစ်ထွန်းလာစေခြင်းဖြင့် အစားအစာအမျိုးအစားစုံလင်စွာ ရရှိနိုင်

ရေး၊ ဝင်ငွေတိုးတက်လာရေး၊ မျိုးစုံမျိုးကွဲ အစားအစာများကို လက်လှမ်းမီစွာ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ဆက်စပ်ဌာနများ၊ ပြည်တွင်းပြည်ပဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံသည် မက်ခရိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းကဏ္ဍများ၌ အောင်မြင်မှုများ ရရှိနေပြီဖြစ်သော်လည်း နိုင်ငံသားများ သည် အာဟာရချို့တဲ့မှုအမျိုးမျိုးကို ဆက်လက်ခံစားနေရဆဲဖြစ်ရာ အထူး သဖြင့် မိခင်များ၊ ကလေးသူငယ်များနှင့် အပျိုဖော်ဝင်စအရွယ်မိန်းမငယ်များတွင် အာဟာရချို့တဲ့လျက် ရှိရာ အဆိုပါ ပြဿနာကို တုံ့ပြန်နိုင်ရန် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ADS နှင့် ချိတ်ဆက်၍ ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ် စီမံကိန်း MSNPAN ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

MOALI ဖြန့်ကြားရေး

လုပ်ငန်းများ၊ ဒေသနှင့်ကိုက်ညီသော အထွက်ကောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ် ခြင်းပြုနိုင်ရန်အတွက် မျိုးယုဉ်ပြုပြင် သုတေသနစမ်းသပ်ကွက်များ တည်ထောင် စိုက်ပျိုးကာ ဒေသနှင့်ကိုက်ညီဆုံး ရော်ဘာမျိုးများကို ရွေးချယ်ဖော်ထုတ်ပြီး ရော်ဘာ စိုက်ပျိုးသူများသို့ အသိပေး ဖြန့်ဝေပေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက မြန်မာနိုင်ငံ၏ ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက် အခြေအနေများကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ IRRDB အထွေထွေအတွင်းရေးမှူး Dr.Abdul Aziz က နှုတ်ခွန်းဆက်စကား ပြောကြား သည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည် တော်များသည် အပြည်ပြည်ဆိုင်ရာ ရော်ဘာနီးနှောဖလှယ်ပွဲ ၂၀၁၉ အထိမ်း အမှတ် ဝင်းကျင်းပြသထားသော ပြခန်း များကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။

အပြည်ပြည်ဆိုင်ရာ ရော်ဘာနီးနှော ဖလှယ်ပွဲ ၂၀၁၉ အခမ်းအနားသို့ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများမှ ရော်ဘာပညာရှင် များ တက်ရောက်လျက်ရှိပြီး စာတမ်းပေါင်း ၅၈ စောင်ကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အထိ နှစ်ရက် ကြာ ဖတ်ကြားဆွေးနွေးကြသည်။

မြန်မာနိုင်ငံတွင် ရော်ဘာကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်၌ အဓိကစိုက်ပျိုး ဖြစ်ထွန်းပြီး တစ်နိုင်ငံလုံးစိုက်ပျိုးမှု၏ ၇၀ ရာခိုင်နှုန်းရှိသည်။ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသတို့တွင်လည်း စိုက်ပျိုး ကြပြီး အပူပိုင်းဒေသမှလွဲ၍ စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိကြောင်း၊ မြန်မာ့ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုး ထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များ၊ ဌာန ဆိုင်ရာများ ညီညီညွတ်ညွတ် ဆောင်ရွက်

ကြရန် လိုကြောင်း၊ အထူးသဖြင့် ရော်ဘာတောင်သူများအနေဖြင့် မိမိတို့၏ ကုန်ကြမ်း အရည်အသွေးအပေါ် အာမခံချက်ပေးနိုင်သည်အထိ တာဝန်ယူမှု ရှိမှသာ နိုင်ငံတကာဈေးကွက်မှာ မျက်နှာပန်းလှနိုင်မှာဖြစ်ပြီး ဈေးကွက်ရော ဈေးနှုန်းပါသေချာစေမှာဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနသည် ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တကာရော်ဘာအဖွဲ့အစည်းများဖြစ်သော သဘာဝရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်း (Association of Natural Rubber Producing Countries - ANRPC)၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဘုတ် အဖွဲ့ (International Rubber Research and Development Board - IRRDB) စသည့်အဖွဲ့များနှင့် အဖွဲ့ဝင် နိုင်ငံဖြစ်ရေး စတင်ဆောင်ရွက်ခဲ့သည်။ IRRDB အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် ၂၀၁၂ ခုနှစ်မှစ၍ IRRDB ၏ နှစ်စဉ် အစည်းအဝေးတွင် ဌာနကိုယ်စားလှယ် အဖွဲ့များက လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး IRRDB ၏ လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် IRRDB ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဝင်ရောက် နိုင်ခဲ့သည်။

ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၊ တင်ပို့ရောင်းချမှုဆိုင်ရာ လုပ်ငန်းများတွင် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သော နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ANRPC သို့ ဝင်ရောက်နိုင်ခဲ့ပြီးဖြစ်သကဲ့သို့ ရော်ဘာ သုတေသနလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ရော်ဘာမျိုးဖလှယ်သည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် IRRDB သို့လည်း ၂၀၁၈ ခုနှစ်မှစ၍ အသင်းဝင်အဖြစ် ဝင်ရောက်နိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် မြန်မာ့ရော်ဘာထုတ်လုပ်မှု အရည်အသွေးနှင့် အရေအတွက်တိုးတက် မြှင့်တင်ရေးကို သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOALI ဖြန့်ကြားရေး



အယ်ဒီတာချုပ်
မြတ်စိုး(လှိုင်)
အမှုဆောင်အယ်ဒီတာ
တင်ကြည်လှိုင်
သတင်းအင်အားစု

ဆန်းညွန့် (ရေနံချောင်း)၊
 သိန်းဇော်၊ အင်ပင်သန်းဌေးအောင်၊
 မော်ကွန်းမြင့်အောင်
 ဟာမာတင့်(မြင်းခြံ)၊
 ရွှေ (လှိုင်သာယာ)၊
 ခင်မေကြည် (မန္တလေး)၊
 ဇော်နိုင်ဝင်း (မုံရွာ)၊
 တင်မလတ် (မော်လမြိုင်)၊
 ညောင်ဦးစိုး၊ အောင်နိုင် (ပခုက္ကူ)၊
 ကြေးမုံဝယ်၊ ဖြူမာချို (ရန်ကုန်)၊
 မြတ်သစ္စာလှိုင် (ဘားအံ)၊

ထုတ်လေ့
ဦးမျိုးတင့်ထွန်း
 မြ - ၀၀၄၁၀

ပုံနှိပ်သူ
ဦးမောင်နီ
 မြ - ၀၀၂၆၉
 ကမ္ဘာအေးဘုရားလမ်း၊
 မိန်းမလမ်းလမ်းသွယ်
 ရန်ကင်းတတိုက် ရန်ကုန်မြို့

ခေါင်းစီးစာလုံး
 သက်မော်
စီစဉ်ရေး
 စိုးဟန်၊ နွယ်နီ
စာပေ၊ ကာလက္ခ
 မြကျန်းသာ

ကြော်ငြာ
 လယ်ယာစီးပွားသတင်းအဖွဲ့

ဖြန့်ချိရေး
 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
 ဆည်မြောင်းဝန်ကြီးဌာန
 ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများ
 ရန်ကုန် - စာပေဗိမာန်အရောင်းဆိုင်
 - ဝါမိုးအောင်စာပေ၊
 စာပေဗိမာန်အနီး
 မန္တလေး - မန္တလေးရုံးခွဲ
 စီမံကိန်းဦးစီးဌာန

သက်သွယ်ရန်
 လယ်ယာစီးပွားသတင်း
 ကမ္ဘာအေးဘုရားလမ်း၊
 မိန်းမလမ်းလမ်းသွယ်
 ရန်ကင်းတတိုက် ရန်ကုန်မြို့၊
 ဖုန်း-၆၆၅၅၀၅
 Email:agribusinessnews2000@gmail.com

အယ်ဒီတာချုပ်



ပြည်ပဈေးကွက်ကြိုက် မြန်မာ့သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တိုးချဲ့ စိုက်ပျိုး

မြန်မာ့သစ်သီးဝလံထွက်ကုန်များထဲမှ သရက်၊ ငှက်ပျော၊ ထောပတ်၊ ပိန္နဲ၊ ကျွဲကော၊ ဒူးရင်း၊ စပျစ်၊ နဂါးမောက်၊ ပင်မည့်သီး၊ အုန်းသီးစသည့် သစ်သီးများနှင့် ကန်စွန်းဥ၊ ဇောက်သီး၊ ငရုတ်သီး၊ မက္ကဒေးမီးယား၊ ပြောင်းချိုအပါအဝင် ဟင်းသီးဟင်းရွက်များကို တရုတ်နိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုပြပွဲကို မကြာမီက ပြသခဲ့ရာတွင် ပြီးခဲ့သည့် ဩဂုတ် ၄ ရက်က Myanmar Day အဖြစ် အထူးပြသခွင့်ရရှိခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်တက်ရောက်ခဲ့သော မြန်မာနိုင်ငံဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က လက်ရှိတင်ပို့ဆဲသီးနှံတွေနဲ့ နောက်ထပ် တရုတ်ပြည်က ဝယ်ယူချင်တဲ့သီးနှံတွေပေါင်းရင် ၂၂ မျိုးလောက်ရှိနေတဲ့ အတွက် တင်ပို့နိုင်သလောက် အမျိုးအစားများများရနိုင်သမျှ ဆွေးနွေးခဲ့သည်ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူသည့် ရာသီဥတုသုံးမျိုးရှိပြီး ပထဝီမြေမျက်နှာပြင်သွင်ပြင်အရလည်း မြောက်ပိုင်းတွင် ရေခဲတောင်များတည်ရှိကာ ထိုမှ တောင်ဘက်သို့ တဖြည်းဖြည်းဆင်းလာသည်နှင့်အမျှ သမပိုင်း၊ အပူပိုင်းနှင့်စွတ်စိုသောအပိုင်းများကို ဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော် မြန်မာပင်လယ်ပြင်အထိ မြေပြင်အနိမ့်အမြင့် အစုံအလင်လည်း ထူးခြားစွာပိုင်ဆိုင်ထားသည်နိုင်ငံတစ်ခု ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ထွက်ကုန်သစ်သီးဝလံများတွင် အအေးပိုင်း၊ သမပိုင်းနှင့် အပူပိုင်းထွက်ကုန်မျိုးစုံကို စိုက်ပျိုးထုတ်လုပ်နိုင်သည့်အခြေအနေလည်း ရရှိထားပြီးဖြစ်သည်။

ထို့ကြောင့် သယ်ယူပို့ဆောင်ရေးလွယ်ကူလျင်မြန်သော အိမ်နီးချင်းနှင့် အာရှဒေသတွင်းနိုင်ငံများ၊ အာဆီယံဒေသတွင်းနိုင်ငံများ ဈေးကွက်များတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ဈေးကွက်အကြိုက် ထုတ်လုပ်တင်ပို့နိုင်မည်ဆိုလျှင်ပင် စီးပွားရေးအရ ကြွယ်ဝချမ်းသာနိုင်သည့်အနေအထားတွင် ရှိနေသည်။

သို့သော် ပြောင်းလဲလာသည့်ဈေးကွက်၏တောင်းဆိုမှုနှင့် ကိုက်ညီရန် လိုအပ်မည် ဖြစ်သည်။

ယခုအခါ ကမ္ဘာတစ်ဝန်းစားသုံးသူများသည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ၊ တစ်နည်းအားဖြင့် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံသော ဓာတု ကင်းလွတ်သြဂဲနစ် အစားအစာများကို ပိုမိုတောင်းဆိုလာကြသည်။

သို့ဖြစ်၍ စိုက်ပျိုးထုတ်လုပ်တင်ပို့သူများကလည်း အရေအတွက်သာမက ဘေးအန္တရာယ်ကင်းရှင်းသည့်အရည်အသွေးကောင်းအောင်ဂဲနစ် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များကို ထုတ်လုပ်တင်ပို့ရောင်းချရန် ကြိုးပမ်းကြရမည်ဖြစ်သည်။

ထို့ကြောင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို နေ့စဉ်နှင့်အမျှ တီထွင်ကြံဆသုတေသနပြုကာ ဈေးကွက်ကတောင်းဆိုသည့် စားသုံးသူအကြိုက်သီးနှံများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြရန် လိုအပ်လာသည်။

ထိုသို့သာ စီးပွားဖြစ်ထုတ်လုပ်နိုင်မည်ဆိုလျှင် အခြေအနေကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်သည့် အအေးပိုင်း၊ သမပိုင်းများနှင့် အပူပိုင်းသစ်သီးဝလံ ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ်ထုတ်လုပ်ကာ အိမ်နီးချင်းနှင့်အာဆီယံဒေသတွင်းနိုင်ငံများ၊ ထိုမှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ပါ ဖြန့်ကျက်ကာ တင်ပို့ရောင်းချ လာနိုင်မည်ဖြစ်၍ မပြတ်သတိဖြင့် တီထွင်ကြံဆသုတေသနပြုကြိုးပမ်းကြရန် တိုက်တွန်းအပ်ပေသည်။ ။

ဗီယက်နမ်နိုင်ငံ မြေယာဆိုင်ရာ လေ့လာရေးခရီးစဉ် အတွေ့အကြုံ ရှင်းလင်း

နေပြည်တော် စက်တင်ဘာ ၂၇

ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် Landesa တို့၏ ပူးတွဲအစီအစဉ်အရ ဗီယက်နမ်နိုင်ငံ၏ မြေယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့် မြေယာပြုပြင်ပြောင်းလဲရေးလုပ်ငန်းရပ်များနှင့် စပ်လျဉ်းသော လေ့လာရေး ခရီးစဉ်ဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားသည်။



ထို့နောက် လေ့လာရေးအဖွဲ့ဝင်များ က ဗီယက်နမ်နိုင်ငံ၏ မြေယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့် မြေယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းရပ်များဆိုင်ရာ လေ့လာခဲ့မှုအတွေ့အကြုံများကို ရှင်းလင်း တင်ပြကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီး ဌာနနှင့် Landesa အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သော မြေယာပြုပြင်ပြောင်းလဲ ရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သုတေသနနှင့် နည်းပညာပံ့ပိုးမှု နားလည်မှု စာချွန်လွှာအရ Landesa သည် မူဝါဒ နှင့် ဥပဒေရေးဆွဲရေးဆိုင်ရာ အစီအစဉ် များ၊ စည်းမျဉ်းများနှင့် အာမခံချက်များ စသည့်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာ တွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီ ပေးရန်နှင့် မြေယာဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ FAO နှင့် Landesa တို့ ပူးပေါင်း၍ ဗီယက်နမ်နိုင်ငံသို့ လေ့လာ ရေးခရီးစဉ်တစ်ရပ်ကို ပံ့ပိုးစီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစီအစဉ်အရ လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ဝင်

၂၃ ဦးပါ လေ့လာရေးအဖွဲ့သည် ဇူလိုင် ၄ ရက်မှ ၁၀ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့စဉ်အတွင်း မြေယာဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့် မြေယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း ရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစိုးရ အဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုမြေယာ စီမံခန့်ခွဲရေးအဖွဲ့များ၊ တောင်သူများနှင့် တွေ့ဆုံလျက် မြေယာဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောလုပ်ငန်းများနှင့်စပ်လျဉ်းသော မြေယာအသုံးပြုခွင့်များကို လေ့လာ ဆွေးနွေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် လေ့လာရေးဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ၏ မြေယာ ပြောင်းလဲဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးနိုင်မှုများကို နိုင်ငံတကာအတွေ့အကြုံများနှင့် ချိတ်ဆက်ဆွေးနွေးခြင်း၊ ဗီယက်နမ်နိုင်ငံ၏ မြေယာစီမံအုပ်ချုပ်မှုများအားတင်ပြခြင်း၊ မြန်မာနိုင်ငံ၏ မြေယာစီမံ အုပ်ချုပ်မှုများကို သုံးသပ်တင်ပြခြင်းနှင့် လေ့လာရေး ခရီးစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံ များ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကြသည်။ (၃)

MOALIဖြန့်ဖြူးရေး



ဘောင်ချိန် (စိုက်ပျိုးရေး)

ဘယ်လ်နီညီက စာရေးဖြင့် မုတ်သုံက နောက်ကျောင် သီးနှံစိုက်ပျိုးရေး ကြိုတင်ပြင်ဆင်

မိုးလေ သာပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သူ့ရဲ့ Facebook Page မှာ “ဘယ်လ်နီညီက စာရေးဖြင့် မုတ်သုံက နောက်ကျောင် သီးနှံစိုက်ပျိုးရေး ကြိုတင်ပြင်ဆင်ထားရမလဲဆိုတဲ့ အချက်ပါပဲ။

စာရေးသူက စိုက်ပျိုးရေးသမားဖြစ်လို့ ဆရာကြီးရဲ့ မိုးလေဝသခန့်မှန်းချက်ကို ဖတ်လိုက်ရပြီး စဉ်းစားမိလိုက်တာက တောင်သူလယ်သမားကြီးများ ရာသီဥတုနဲ့ကိုက်ညီအောင် သီးနှံတွေ ဘယ်လိုစိုက်ပျိုးကြရမလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတဲ့ အချက်ပါပဲ။

အယ်လ်နီညီရဲ့ သတ္တိကြောင့် ပူပြင်းတဲ့ကာလဖြစ်ပေါ်မှုဟာ ဇွန်၊ ဇူလိုင်အထိဆိုတော့ မိုးစပါး၊ မိုးယာသီးနှံများဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးကြမယ့်စိုက်ချိန်နဲ့ တိုက်ဆိုင်နေတာ တွေ့ရပါတယ်။ ဒီတော့ မိုးသီးနှံစိုက်ပျိုးပြီး အပင်ပေါက်၊ အပင်ဖြစ်ထွန်းမယ့်အချိန်မှာ သီးနှံပင်အောင်မြင်ဖြစ်ထွန်းစေမယ့် အပူချိန်နဲ့ ကိုက်ညီအောင် ချိန်ကိုစိုက်ပျိုးကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ဖန် မုတ်သုံမိုးဦးကလည်း အဝင်နောက်ကျမယ်ဆိုတော့ မိုးရေရရှိနိုင်မယ့်အချိန်ကိုလည်း မျှော်မှန်းစိုက်ပျိုးကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပုံမှန်မိုးလေဝသဖြစ်စဉ်ဟာ မြန်မာပြည်အောက်ပိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ မေလ ၉-၁၀ ရက်မှာ မုတ်သုံဝင်လေ့ရှိပါတယ်။ မြန်မာပြည်အလယ်ပိုင်း နေပြည်တော်၊ ကယား၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း အောက်ပိုင်း၊ ရခိုင်နဲ့ ရှမ်းတောင်ပိုင်းဒေသတွေမှာ ဇွန်လလယ်လောက်မှာ မုတ်သုံဝင်တာတွေ့ရပါတယ်။ မြန်မာပြည်အထက်ပိုင်းဒေသတွေကတော့ ဇွန်လကုန် ဇူလိုင်လမှာ မုတ်သုံဝင်လေ့ရှိပါတယ်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲနေသော်လည်း တိရစ္ဆာန်များ၊ သစ်ပင်များ၏ မြန်မာ့ရိုးရာ သဘာဝဓလေ့များကို လေ့လာကြည့်၍ ဤလည်း ခန့်မှန်းလေ့ရှိကြသည်။ ကျီးကန်းအသိုက်လုပ်နောက်ကျပါက မိုးဦးညံ့၊ မိုးလယ်ကောင်း မိုးနှောင်းသင့်တတ်သည်။ ကျီးကန်းသားပေါက်နောက်ကျပါက မိုးဦးကောင်း၊ မိုးလယ်သင့်၊ မိုးနှောင်းကောင်းလေ့ရှိပါတယ်။ စာကလေးများ စာပွဲတောင်းအသိုက်မလုပ်သေးပါက မိုးဦးသင့်၊ မိုးလယ်သင့်၊ မိုးနှောင်းသင့်တတ်တယ်။ စာပွဲတောင်းအသိုက် သစ်ပင်အလယ်တွင် ပြုလုပ်ပါက မိုးဦးညံ့လေ့ရှိပြီး မိုးနှောင်းကောင်းတတ်တယ်စသည်ဖြင့် လည်းကောင်း။

ပလူတောင်လည်း နောက်ကျပါက မိုးဦးညံ့၊ မိုးလယ်ကောင်း၊ မိုးနှောင်းသင့်လေ့ရှိတယ်။ ပုရွက်ဆိတ် အိမ်ပေါ်တက်ပြီး အရိပ်မခိုပါက မိုးဦးသင့်၊ မိုးလယ်ကောင်း၊ မိုးနှောင်းညံ့ တတ်တယ်။ ပုတ်သင်ညိုခေါင်း အစိမ်းရောင်ရင့်ပါက မိုးဦးညံ့၊ အစိမ်းရောင်ဖျော့ပါက မိုးဦးသင့်၊ လည်ဆံအပြာရင့်ရောင်ရှိပါက မိုးလယ်ကောင်း၊ အဖျိုးပိုင်းအစိမ်းရောင်

ဖျော့နေပါက မိုးနှောင်းညံ့တတ်တယ်။ ကနစိုပင်အရင်းပိုင်းအသီးများပါက မိုးဦးကောင်း၊ အလယ်ပိုင်းအသီးများပါက မိုးလယ်ကောင်း၊ အဖျားပိုင်း အသီးနည်းပါက သင့်လေ့ရှိတယ်။ ပိတောက်သုံးကြိမ်ပွင့်ရာမှာ ပထမအကြိမ်အသင့်အတင့်ပွင့်ရင်သင့်၊ ဒုတိယအကြိမ်ဝေဝေဆာဆာပွင့်ရင်ကောင်း၊ တတိယအကြိမ်အပွင့်များစွာပွင့်နေရင် သင့်တတ်တယ်။ ဖျဉ်းမပင် ပထမအကြိမ် အသင့်အတင့်ပွင့်ရင်သင့်၊ ဒုတိယအကြိမ် ဝေဝေဆာဆာ ပွင့်ရင်ကောင်းပြီး အပင်အရင်းပိုင်းတွင် ပန်းမပွင့်ပါက ညံ့တတ်ပါတယ်။ စသဖြင့် ဒေသအလိုက် ရှေးလူကြီးများအဆက်ဆက် မြန်မာ့ရိုးရာ မိုးလေဝသခန့်မှန်းချက်များ များစွာရှိပါတယ်။

တောင်သူလယ်သမားကြီးများဟာ မိမိဒေသအလိုက် မြန်မာ့ရိုးရာမိုးလေဝသခန့်မှန်းချက်များကိုလည်း အလေးထားလေ့ရှိ၍ မိမိစိုက်ပျိုးရေးလုပ်ငန်းကို ချိန်ကိုစိုက်ပျိုးကြရန် လိုအပ်ပါတယ်။

မိုးရွာသွန်းမှုသဘောတရားမှာ ဒေသတစ်ခုရဲ့ ပျမ်းမျှမိုးရေချိန်ပမာဏကို အဲဒီနှစ် အဲဒီရာသီကုန်ချိန်မှာ ပြည့်ဝအောင် ရွာလေ့ရှိတယ်ဆိုတာပါပဲ။ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများအနက် မိုးဦးမှာ မိုးရေချိန်ပမာဏလျော့နည်းခဲ့ရင် မိုးလယ်နဲ့မိုးနှောင်းမှာ ပျမ်းမျှမိုးရေချိန်ပမာဏကိုပြည့်အောင် ဖြည့်စွက်ရွာပေးခြင်းဖြစ်ပါတယ်။ မိုးဦးနဲ့မိုးလယ်မှာ မိုးရေချိန်ပမာဏလျော့နည်းခဲ့ရင် မိုးနှောင်းမှာ အိုးသွန်းချသလို သဲကြီးမဲကြီးရွာသွန်းပြီး ပျမ်းမျှမိုးရေချိန်ပမာဏကို ပြည့်အောင် ဖြည့်စွက်ရွာသွန်းပေးပါတယ်။ တစ်ခါတစ်ရံ မိုးဦးမှာ မိုးရွာသွန်းမှုပမာဏ အလွန်များစွာ ရွာသွန်းခဲ့ပြီးရင် မိုးလယ်နဲ့မိုးနှောင်းမှာ မိုးရေချိန်ပမာဏလျော့နည်း သွားတတ်ပါတယ်။

ဒီအခြေခံသဘောတရားအရ မြန်မာနိုင်ငံမှာ အယ်လ်နီညီရဲ့ အစွမ်းအကျိုးသက်ရောက်မှုကြောင့် အပူချိန်မြင့်မယ်၊ မုတ်သုံမိုးအဝင်နောက်ကျမယ်၊ မိုးရွာသွန်းမှုလည်းနည်းမယ်ဆိုရင် မိုးလယ်မိုးနှောင်းကာလမှာ သီးနှံနှောင်းကာလကုန်သည်အထိ ပျမ်းမျှမိုးရေချိန်ပမာဏကို ပြည့်အောင် ဖြည့်စွက်ရွာခြင်းဖြင့် မိုးနှောင်း စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်ဖွယ်ရာ ရှိနိုင်ပါတယ်။ မိုးဦးမိုးနည်း၍ မိုးနှောင်း မိုးကောင်းမည့်အခြေအနေတွင် သီးနှံစိုက်ပျိုးမှုများကို တွက်ဆချိန်ကိုစိုက်ပျိုးရန် လိုအပ်လာပါတယ်။

မြန်မာနိုင်ငံရဲ့ မိုးလေဝသရာသီဥတုဖြစ်စဉ်များကို လေ့လာကြည့်ရင် ဘင်္ဂလားပင်လယ်အော်မှာ မိုးဦးမှာ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်း နှစ်ကြိမ်မှ သုံးကြိမ်၊ မိုးလယ်မှာ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်ပေါ်မှု နှစ်ကြိမ်၊ မိုးနှောင်းမှာ အထူးသဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလလယ်ကာလများမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းဖြစ်ပေါ်မှု နှစ်ကြိမ်မှ သုံးကြိမ်ဖြစ်ပေါ်ပြီး မိုးရွာသွန်းလေ့ရှိတာ

ကိုလည်း တွေ့ရပါတယ်။

တစ်ဖန် တရုတ်ပင်လယ်နဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်တောင်ပိုင်းပင်လယ်မှာလည်း မိုးဦးမိုးလယ်မိုးနှောင်းကာလမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းဖြစ်ပေါ်လေ့ရှိပြီး မိုးရွာသွန်းမှုရှိတာကိုလည်း တွေ့ရပါတယ်။ တရုတ်ပင်လယ်နဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်တောင်ပိုင်းပင်လယ်တွေမှာ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းဖြစ်ပေါ်လေ့ရှိတဲ့အတွက် မိုးနှောင်းမှာ မိုးကောင်း၊ မိုးများဖြစ်နေတတ်ပါတယ်။ ဒီအချက်ကိုပဲ သီးနှံစိုက်ပျိုးရေးအတွက် တောင်သူလယ်သမားများ အထူးသတိပြုရမယ့်အချက် ဖြစ်ပါတယ်။

ဒီလိုဆိုရင် ဒီနှစ်ဖြစ်ပေါ်လာနိုင်မယ့် ရာသီဥတုနဲ့ကိုက်ညီအောင် သီးနှံများအောင်မြင်အောင် စိုက်ပျိုးဖို့ ဘယ်လိုပြင်ဆင်ကြဖို့ လိုအပ်ပါသလဲ။ **အဓိကအကျိုးဝင်မှာကတော့ မြေရယ်၊ မျိုးရယ်၊ ရေရယ်၊ စိုက်ပျိုးရေးနည်းစနစ်ရယ် ဖြစ်ပါတယ်။ မြေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဖို့ကတော့ အပူချိန်မြင့်မယ်၊ မိုးနှောင်းကျမယ်ဆိုရင် နွေထယ်ရေးပြင်ကြဖို့ လိုပါတယ်။**

မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ ပိုပြီး လုပ်သင့်တဲ့လုပ်ငန်းပါ။ နွေထယ်ရေး ပြင်ထားခြင်းအားဖြင့် မိုးရွာချိန်တန်လို့ရွာခဲ့ရင် ရွာလိုက်တဲ့မိုးဦးမိုးရေများကို စီးဆင်းမသွားစေဘဲ စုပ်ယူထိန်းထားနိုင်ပါတယ်။ နွေထယ်ရေးပြင်ထားခြင်းအားဖြင့် အပင်အကြွင်းအကျန်တွေ၊ ပေါင်းမြက်တွေလည်း ထယ်ရေးအောက်ရောက်ပြီး ဆွေးမြည့်စေပါတယ်။ အပင်အကြွင်းအကျန်နဲ့ ပေါင်းမြက်တွေမှာ ခိုအောင်းနေတဲ့ ပိုးမွှားရုပ်ဖုံးတွေ၊ ဥတွေ၊ လောက်ကောင်တွေလည်း သုတ်သင်ပြီးသား ဖြစ်စေပါတယ်။ မြေတွင်းမှာ ခိုအောင်းနေတဲ့ မြေတွင်းပိုးမွှား၊ ရုပ်ဖုံးတွေ၊ ဥတွေ၊ လောက်ကောင်တွေလည်း သေကြေပျက်စီးကုန်ကြပါတယ်။

သီးနှံများရိတ်သိမ်းပြီးတဲ့အချိန်မှာ အစိုဓာတ်လည်း ခန်းခြောက်သွားတဲ့အတွက် မြေဆီလွှာအတွင်းမှာ လေမဲ့ဇုန် (အောက်စီဂျင်မဲ့ဇုန်) ဖြစ်သွားပါတယ်။ နွေထယ်ရေးပြင်လိုက်ခြင်းအားဖြင့် မြေဆီလွှာအတွင်း အောက်စီဂျင်ဝင်သွားပြီး သီးနှံပင်များ စိုက်ပျိုးလိုက်တဲ့အခါ အမြစ်ကြီးထွားရှင်သန်မှုကို အကျိုးပြုစေပါတယ်။ မြေဟာ သီးနှံပင်သံဓာတ်အဆီပင်သင့်နေတဲ့မြေဖြစ်နေရင် သံဓာတ်အဆီပင်သင့်မှုကို လျော့ကျစေပါတယ်။ နွေထယ်ရေးပြင်ထားခြင်းအားဖြင့် မိုးရွာလို့ သီးနှံစိုက်ပျိုးဖို့ မြေယာပြုပြင်ထွန်းယက်တဲ့အခါ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ပြီး ထယ်ရေးကောင်းစေပါတယ်။

နွေထယ်ရေးပြင်တာနဲ့တစ်ပြိုင်နက် ကန်သင်းများပြင်ခြင်း၊ ချောခြင်း၊ ကန်သင်းလုံအောင် ပြုပြင်ခြင်း၊ ကန်သင်းပေါ်ရှိ ပေါင်းမြက်၊ ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ခြင်းများ ဆောင်ရွက်ဖို့

လိုအပ်ပါတယ်။ သို့မှသာ ခိုအောင်းနေတဲ့ ပိုးမွှားရောဂါများကင်းစင်စေပြီး ရွာတဲ့မိုးရေကိုလည်း လုံအောင်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ မျိုးရွေးချယ်ခြင်းဖြစ်ပါတယ်။ ဖြစ်ပေါ်လာမယ့်ရာသီဥတုနဲ့ ကိုက်ညီအောင်မျိုးကို သက်တမ်းတိုမျိုး၊ အထွက်ကောင်းမျိုး၊ အပူဒဏ်ခံနိုင်တဲ့မျိုး၊ ရေငတ်ဒဏ်ခံနိုင်တဲ့မျိုး၊ ရေကပ်မြုပ်ဒဏ်ခံနိုင်တဲ့မျိုးတွေကို ရွေးချယ်ဖို့ လိုပါတယ်။ မြန်မာပြည်အောက်ပိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီဒေသတွေမှာ မိုးစပါးကို ဇွန်၊ ဇူလိုင်မှာ အများဆုံးစိုက်ကြပါတယ်။ မိုးယာသီးနှံဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်တွေကို မေလလယ် မိုးရွာတာနဲ့ အတန်းစိုက်၊ ကြိုစိုက်ပျိုးကြတာ တွေ့ရပါတယ်။

မိုးစပါးအတွက်မျိုးဆိုရင် အသက်ရက် ၉၀-၁၀၀ ရှိပြီး အထွက်နှုန်းတင်း ၈၀ ထွက်နိုင်တဲ့ IR-747 မျိုး၊ အသက်ရက် ၁၀၀ ရှိပြီး၊ အထွက်နှုန်းတင်း ၉၀ ထွက်နိုင်တဲ့ ရေဆင်း ၂ မျိုး၊ အသက်ရက် ၉၅ ရက်ရှိပြီး အထွက်နှုန်း ၈၀ ထွက်နိုင်တဲ့ ရတနာအောင်မျိုး၊ အသက်ရက် ၁၁၀-၁၁၅ ရှိပြီး အထွက်နှုန်းတင်း ၁၀၀ ထွက်နိုင်တဲ့ ဆင်းနွယ်ရင်မျိုး၊ အသက်ရက် ၁၂၅ ရက်ရှိပြီး အထွက်နှုန်းတင်း ၁၀၀ ထွက်နိုင်တဲ့ ရေဆင်း-၁ မျိုး၊ အသက်ရက် ၁၁၅ ရက်ရှိပြီး အထွက်နှုန်းတင်း ၁၀၀ ထွက်နိုင်တဲ့ ရေဆင်း-၂ မျိုး၊ အသက်ရက် ၁၁၅ ရက်ရှိပြီး အထွက်နှုန်းတင်း ၁၀၀ ထွက်နိုင်တဲ့ ရေဆင်း-၃ မျိုး၊ အသက်ရက် ၁၂၅ ရက်ရှိပြီး အထွက်နှုန်းတင်း ၁၀၀ ထွက်နိုင်တဲ့ ရေဆင်းလုံးသွယ်မျိုးတွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ အခြားအသက်ရက် ၁၀၀ ဝန်းကျင်ရှိတဲ့ စပါးမျိုးများလည်း များစွာရှိပါတယ်။

အချို့မိုးရေစောင့်စရာမလိုဘဲ ဆည်ရေ၊ မြစ်ရေတင်၊ ချောင်းမြောင်းအင်းအိုင်ရေတင်ရရှိတဲ့ နေရာဒေသတွေမှာ ရေတင်၍ကြိုတင်ပျိုးထောင်စိုက်စနစ်၊ ကြိုခင်းစနစ်နဲ့ အသက်လတ်ရက် ၃၅ ဝန်းကျင်ရှိ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မနောသုခ၊ မှော်ဘီ-၂၊ ဆင်းဧကရီ -၂၊ ဆင်းဧကရီ -၃၊ ရွှေပြည်ဌေး၊ ဆင်းရွှေဝါ၊ ရွှေဝါထွန်း၊ မှော်ဘီ-၃စတဲ့ မျိုးတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ မိုးစပါးကို ဇူလိုင်၊ ဩဂုတ်လများမှ စတင်စိုက်ပျိုးပါတယ်။ မုတ်သုံ အဝင်နောက်ကျခဲ့သော်လည်း ဇူလိုင်၊ ဩဂုတ်လတွင် ဖြစ်ပေါ်တတ်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့မုန်တိုင်းမိုးကို အားကိုးရရှိနိုင်ပါတယ်။ ယာသီးနှံဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများကို မေလနောက်ဆုံးပတ် ဇွန်လမှာ စတင်စိုက်ပျိုးလေ့ရှိပါတယ်။ ဇူလိုင်မှာ မိုးပြတ်လေ့ရှိလို့ ဇူလိုင်လကို ရှောင်ပြီး ဩဂုတ်လ မိုးရေမှန်မှန်ရမှ စိုက်ပျိုးခြင်းဟာ အောင်မြင်မှုပိုရရှိနိုင်ပါတယ်။ ပဲမျိုးစုံမျိုးကို ရွေးချယ်ရာမှာ အသက်ငယ်ပြီး အထွက်ကောင်းတဲ့ ရေဆင်း-၂၊ ရေဆင်း-၁၊ ပဲတီရွှေဝါ၊ စိုက်ပျိုးရေး ၁ မျိုးများဟာ မိုးကြို၊ မိုး၊ ဆောင်းရာသီသုံးခုစလုံးမှာ စိုက်လို့ရတဲ့ အတွက် ယခုနှစ်လို့ ၉၀၀၀၀၀ ရာသီဥတုမှာ လက်မလွတ်တမ်း စိုက်ပျိုးသင့်ပါတယ်။

တစ်ဖန် အပင်ညှိုးရောဂါဒဏ်ခံနိုင်၊ ရေငတ်ဒဏ်

ကန္တာရအလယ် အိုအေစစ်ငယ်

မြတ်စိုး(လှိုင်)

ယခု တစ်ပတ်အတွင်း အနိဋ္ဌာရုံ သတင်းတွေ မမြင်မတွေ့ချင်ဘဲ ဖတ်ရှုသိရှိနေရ၍ စိတ်ပင်ပန်း နှမ်းနယ်ရသည်။

မြန်မာနိုင်ငံ သားတစ်ဦးအဖို့ ကိုယ့်ပြည် ကိုယ့်ရွာ အေးချမ်းသာယာ စေချင်လှသည်။

နိုင်ငံသားအချင်းချင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း၊ သင့်သင့် မြတ်မြတ်၊ ညီညီညွတ်ညွတ်၊ တိုင်းပြည် တိုးတက်မြင့်မားရေးကို လက်ချင်းဆက်၍ တိုးတက်အောင် ဆောင်ရွက်စေချင် လှသည်။

အချင်းချင်းသွေးမစည်းဘဲ ဝိရောဓိ၊ ပဋိပက္ခ တိုက်ပွဲတွေဆင်နွှဲနေသမျှ **“တော မီးလောင်၊ တောကြောင် လက်ခ မောင်းခတ်”** နှစ်ကြောင်းပေါ်လွင် သပ်လျှို ကာ အမြတ်ထုတ်မည့်သူက အသင့်စောင့် နေတတ်သည်။

ဒါကို သတိထားကာ ကြားလေ မသွေးနိုင်ရန် ရင်ချင်းအပ်ကျောချင်း ကပ်ထားနိုင်မှ တန်ကာကျမည်။

နံနက်ခင်းအိပ်ရာမှ နိုးထချိန်တိုင်း၊ ကြေးစည်သံ၊ ခေါင်းလောင်းသံ၊ တရား ဓမ္မအသံများဖြင့် နေ့တစ်နေ့ကို အစပြုနိုင် ရန် နေ့စဉ် ကြိုးပမ်းနေရသည်။

တစ်နေ့ကုန်လို့ အိပ်ရာဝင်ပြန်တော့ “မိမိသည် ဒီနေ့အဖို့ ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာ ဘာတွေများရခဲ့သလဲ”ဟု ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရသည်။

သို့သော် လူသားတိုင်းသည် နေ့စဉ် နှင့်အမျှ ကုသိုလ်အမှု၊ အကုသိုလ်အမှု နှစ်ခုအနက် တစ်ခုခုမှာသာ အကြောင်း အားလျော်စွာ မွေ့လျော်နေကြသည် မဟုတ်လား။

တယ်လီဖုန်းသံ ကလင်---ကလင် မြည်သံကြား၍ ဖွင့်ကြည့်လိုက်သောအခါ ဖေ့စ်ဘွတ်အကောင်တစ်ခုမှာ ကြည့်နူးစရာ မုဒိတာမြင်ကွင်းကလေးတစ်ခု ပေါ်လာ သည်။

“အို---လှလိုက်တဲ့ မြန်မာလေ” ဟူသော ခေါင်းစဉ်ကလေးဖြင့် မျှဝေထားသည့် အဖြူအမည်းဓာတ်ပုံ ကလေးတစ်ပုံ။

ရှေးယခင်ကာလ ပေါင်းမိုးတပ် နွားလှည်းကလေးဖြင့် ခရီးသွားမိသား တစ်စု၏ အလှူဒါနမြင်ကွင်း။

နှင်းမှုန်တွေကြားက သစ်ရိပ် ကောင်းကောင်းအောက်မှာ ကျေးလက် ခရီးသွားမိသားစုတစ်စုက လှည်းကို ရပ်ကာ ပါလာသည့်နှိုးကြောဖျာကလေး တွေကို သပ်ရပ်စွာခင်းပြီး သက်ကြီး ရွယ်အို ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါးအား ရိုသေစွာ ဆွမ်းကပ်လှူနေ သည့်ဓာတ်ပုံ။

ဘုန်းတော်ကြီးက ကြည်ညိုဖွယ်ရာ ဆွမ်းဘုဉ်းပေးနေသည်ကို မိဘနှစ်ပါးနှင့် သားသမီးခရီးသည်တစ်စုက အားရ ကြည်နူးစွာ ဝိုင်း၍ အာရုံစူးစိုက်ကြည့်ရှု နေသည့်ပုံမှာ သက်ဝင်လှုပ်ရှား ပန်းချီကား တစ်ချပ်ပမာ တွေ့မြင်နေရသည်။

သာဓုအကြိမ်ကြိမ်ခေါ်ကာ ကုသိုလ် ယူလိုက်မိပါ၏။

နောက်ထပ်အကောင်တစ်ခုကတော့ **“စက်ဘီးအစီးပေါင်း တစ်သန်းကို ဝယ်ယူပြီး မြန်မာနိုင်ငံကျောင်းသား**

ကျောင်းသူများကို လှူဒါန်း”ဟူသည့် ခေါင်းစဉ်ဖြင့် တွေ့လိုက်ရသည့်သတင်း တစ်ပုဒ်။

၂၀၀၆-၀၉ ရက်က မြန်မာနိုင်ငံသား အသက်အငယ်ဆုံးနဲ့ အလှူအတန်း အရက်ရောဆုံးအလှူရှင်အဖြစ် မလေးရှား နိုင်ငံထုတ် Sin Chew Daily သတင်းစာ ခေါင်းကြီးပိုင်းမှာ ဖော်ပြခံရသည့် မြန်မာ လူငယ်အလှူရှင် Mike Than Tun Win အကြောင်းကို သတင်းဓာတ်ပုံများနှင့် ဝေဝေဆာဆာမျှဝေထားခြင်း ဖြစ်ပါသည်။

ထူးခြားသည့် စိတ်ကူးပိုင်ရှင် အသက် ၃၃ နှစ်အရွယ် မိုက်သန်းထွန်းဝင်း သည် မန္တလေးသားတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ်ခန့်က စင်ကာပူတွင် ပညာသင်ကြားကာ ယခုအခါ အောင်မြင် သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်နေပြီဟု ဆိုပါသည်။

သူ၏စိတ်ကူးမှာ အလွန်ထူးခြား မွန်မြတ်လှသည်။ သူသည် စင်ကာပူနိုင်ငံမှ တစ်စီးလျှင် စင်ကာပူ ဒေါ်လာ ၃၅ ဒေါ်လာတန်



စက်ဘီးအစီး တစ်သန်းကိုဝယ်ယူကာ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ များကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

သူသည် နောက်ထပ် စက်ဘီးအစီး ပေါင်း ၁၀ သန်းကို စင်ကာပူမှ ထပ်မံ ဝယ်ယူပြီး စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသ ကြီးတို့မှ ကျောင်းသား ကျောင်းသူများကို ထပ်မံလှူဒါန်းဦးမည်ဟု ဆိုပါသည်။

ကျွန်တော်သည် နေ့စဉ်အနိဋ္ဌာရုံနှင့် အဓမ္မသတင်းများကိုသာ ဖတ်ရှုမိနေရာမှ ယခုလို မုဒိတာ၊ မင်္ဂလာသတင်းကလေး တွေကို အမှတ်မထင်မြင်လိုက်ရ၍ ကန္တာရ အလယ်တွင်ပင်ပန်းနှမ်းနယ်နေသော ခရီးသည်တစ်ဦးအိုအေစစ်ရေအိုင်ကလေး တွေ့လိုက်ရသလို အမောပြေ လန်းဆန်းသွားပါတော့သည်။

စာ - ၄ အယ်လ်နီညို မှ

ခံနိုင်တဲ့ ရေဆင်း-၂ (CES-14) ပဲတီစိမ်းမျိုးဟာလည်း အထွက်နှုန်းတင်း ၇၀-၈၀ ထွက်နိုင်ပါတယ်။ ပူပြင်း ခြောက်သွေ့ပြီး မိုးနည်းဒဏ်ကို အန်တုနိုင်တဲ့မျိုးဖြစ်လို့ တောင်သူလယ်သမားကြီးများ ရွေးချယ်သင့်တဲ့ မျိုးပါပဲ။

သံချေးရောဂါဒဏ်ခံနိုင်ပြီး ရေတံဒဏ်အသင့်အတင့်ခံနိုင်တဲ့ (SB-45)ပဲပုပ်မျိုးများ ဟာလည်း သက်တမ်းတိုတဲ့အတွက် ဒီနှစ်လိုဖြစ်ပေါ်မယ့် ရာသီဥတုမှာ အောင်မြင် ဖြစ်ထွန်းနိုင်ပါတယ်။ ရေဆင်း -၃ ကြိုမျိုးဟာ ရေတံဒဏ်ခံနိုင်တဲ့အတွက် မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်း၊ မွန်ဒေသက တောင်သူကြီးများ ရွေးချယ်စိုက်ပျိုးသင့်တဲ့မျိုး ဖြစ်ပါတယ်။

တစ်ဧကအထွက်နှုန်း ၁၅ တင်းထွက်ရှိနိုင်ပြီး အသက်ရက် ၇၀ သာရှိတဲ့ ရေဆင်း- ၃၊ မတ်ပဲမျိုးဟာလည်း ရေတံဒဏ်ခံနိုင်တဲ့အတွက် မိုးရေ အနည်းငယ်သာရမယ်ဆိုရင် လက်မလွတ်တမ်း ရွေးချယ်သင့်တဲ့မျိုးများ ဖြစ်ပါတယ်။ အသက်ရက် ၈၀-၈၅ ရက်ရှိပြီး အထွက်နှုန်း ၁၆ တင်းထွက်နိုင် တဲ့ ရေဆင်း-၄ ကုလားပဲမျိုးဟာလည်း ရေတံဒဏ် ခံနိုင်တဲ့အတွက် ယခုနှစ်လို ရေနည်းမယ့်နှစ်အတွက် အံဝင်ခွင့်ကျဖြစ်တဲ့မျိုး ဖြစ်ပါတယ်။

ဆီထွက်သီးနှံမြေပဲမျိုးတွေမှာ အထွက်နှုန်း တစ်ဧက တင်း ၅၀-၁၀၀ ထွက်နိုင်ပြီး အသက်ရက်တို ရေတံဒဏ်ခံနိုင်တဲ့ မကွေး ၁၂၊ ဆင်းပဒေသာ ၁၊ ဆင်းပဒေသာ ၂၊ ဆင်းပဒေသာ ၄၊ ဆင်းပဒေသာ ၆၊ ဆင်းပဒေသာ ၇ မျိုးတွေကို ရွေးချယ်သင့်ပါတယ်။ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးမြောက်ပိုင်းဒေသ များမှာ စိုက်ပျိုးသင့်ပါတယ်။

တစ်ဖန် မိုးခေါင်ရေတံဒဏ် ကြုံကြုံခံနိုင်တဲ့ အတွက် အထွက်နှုန်း ၁၀-၁၅ တင်းထွက်နိုင်တဲ့ နှမ်းဖြူဆင်းရတနာ ၄ ၊ နှမ်းနက်ဆင်းရတနာ ၂၊ ရေတာရှည်၊ ရိုးစိမ်း၊ နှမ်းနီ ၂၅/၁၆၀၊ ဝှေ့ကျော်နက်၊ ရသေ့ကျော်၊ မကွေး/၉ နှမ်းမျိုးတွေဟာလည်း ပူပြင်း ခြောက်သွေ့ပြီး မိုးနည်းမယ့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးဒေသတွေမှာ တောင်သူလယ်သမားကြီးများ လက်မလွတ်တမ်းရွေးချယ်သင့်ပါတယ်။ ဆီထွက် သီးနှံနေကြာအနေနဲ့ အထွက်ကောင်းပြီး ရေတံဒဏ် ခံနိုင်တဲ့ဆင်းရွှေကြာ-၁၊ ဆင်းရွှေကြာ-၂၊ မလှိုင် ရွှေကြာမျိုးတွေကို ရွေးချယ်သင့်ပါတယ်။ တစ်ဖန် ရေတံဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်း သက်တမ်းလည်းတိုတဲ့အစေ့ထုတ်ပြောင်း သက်လတ် ရွှေဝါ၊ သက်လတ်ရွှေဝါ ၂၊ ရေဆင်းစပ်မျိုး ၃၊ ၄၊ ၁၀၊ ၁၁ စတဲ့မျိုးတွေဟာ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းဒေသက တောင်သူလယ်သမားကြီးများ ရွေးချယ်သင့်တဲ့မျိုးများ ဖြစ်ပါတယ်။

ယခုနှစ်ဟာ အယ်လ်နီညိုရဲ့အကျိုးသက်ရောက်မှုကြောင့် အပူချိန်မြင့်မယ်လို့ဆိုထား ပါတယ်။ ဒါကြောင့် သီးနှံစိုက်ပျိုးဖြစ်ထွန်းဖို့အတွက် သီးနှံပင်က လိုအပ်မယ့်အပူချိန်ဟာ လည်း အရေးပါလာပါတယ်။ သီးနှံတစ်ခုခုအောင်မြင်ဖြစ်ထွန်းဖို့ လိုအပ်တဲ့အပူချိန် ဟာ မတူညီကြပါ။ စပါးသီးနှံဟာ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၆ ဒီဂရီစင်တီဂရိတ် ဖြစ်ပါက အညောက်မပေါက်ခြင်း၊ အနှံမြဲခြင်း၊ အနှံတစ်လစ်တစ်လစ်ဖြစ်တတ်ပါတယ်။ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျပါက (သို့မဟုတ်) ၃၅ ဒီဂရီစင်တီဂရိတ်ထက် မြင့်ပါက အပျင်းများခြင်း၊ ဆန်သားအက်ခြင်း၊ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျပါက အနှံလုံးဝ မြီးသွားစေပါတယ်။

သို့အတွက် အနှံထွက်မိ ၁၅ ရက်နဲ့ အနှံထွက် ပြီး ၂၅ ရက် စုစုပေါင်း ရက် ၄၀ အတွင်း နေသာချိန်နဲ့ နေရောင်ခြည်စွမ်းအင် အပြည့်အဝရရှိအောင် ချိန်ကိုက် စိုက်ပျိုးရန် စီမံရာဖြစ်ပါတယ်။ စပါးသီးနှံဟာ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နဲ့ ၄၀ ဒီဂရီစင်တီဂရိတ် အတွင်း အောင်မြင်ဖြစ်ထွန်းတာ တွေ့ရှိရပါတယ်။ စပါးသီးနှံဟာ နေ့အပူချိန် ၃၀ ဒီဂရီ



ဘက်စုံပို့ဆောင်ရေးကုမ္ပဏီမှ နည်းသင်တန်းနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ယင်းမာပင်တွင် ကျင်းပ

ယင်းမာပင် အောက်တိုဘာ ၃

လယ်ယာ ကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု စီမံကိန်း (ADSP)အစီအစဉ်ဖြင့် ယင်းမာပင်ခရိုင်အတွင်း တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများအတွက် ဘက်စုံပို့ဆောင်ရေးကုမ္ပဏီမှ နည်းသင်တန်းနှင့် နည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နုနှင့်ရီတို့က အဖွင့်အမှာစကားပြောကြားပြီး ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ (IHTDV) မျိုးစေ့စိုက်ခင်းများနှင့် စံပြကွက် စမ်းသပ်ကွက်များအတွက် ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်လေးမြို့နယ်မှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက လက်ခံရယူကြသည်။

သင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်မှ စိုက်ပျိုးရေးဝန်ထမ်း ၆၀ ဦးနှင့် တောင်သူ ၄၂ ဦးတက်ရောက် ကြသည်။ အလားတူပင် ယင်းမာပင်မြို့နယ် ငါးမောင်းကျေးရွာ ငါးမောင်းသုတေသနနှင့်

နည်းပညာပေးစံပြစိုက်ကွင်းတွင် စိုက်ပျိုး ထားသော မျိုးသန့်ထုတ်စံပြကွက် ပင်ပွား စုံချိန် မျိုးကွဲနုတ်ပယ်ခြင်းနှင့် စုပေါင်း ဓာတ်မြေဩဇာကြိုပတ်ခြင်း တောင်သူ ပညာပေးသရုပ်ပြပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကျင်းပရာ ဝန်ထမ်း များက မျိုးကွဲနုတ်ပယ်မှု လက်တွေ့ သရုပ်ပြသကြသည်။

ယခုနှစ်တွင် ယင်းမာပင်မြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ခင်း ၁၀၀ ဧက စိုက်ပျိုး ထားပြီး မျိုးစေ့များကို မြို့နယ်အတွင်း ပြန်လည်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ **သန်းဌေးအောင် (ကနီ)**

စင်တီဂရိတ်နဲ့ ၂၀ ဒီဂရီစင်တီဂရိတ်မှာ ကောင်းစွာအောင်မြင် ဖြစ်ထွန်းနိုင်ပါတယ်။ အပူချိန်အေးလွန်းလျှင်လည်းကောင်း၊ မြင့်လွန်းလျှင် ၎င်းအပင်ဖြစ်ထွန်း ကြီးထွားမှု ရပ်တန့်သွားစေပါတယ်။

မြေပဲသီးနှံဟာ ၂၀ ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျပါက အပင်ကြီးထွားမှုနှောင့်နှေးပြီး ၃၅ ဒီဂရီ စင်တီဂရိတ်ထက်မြင့်ပါက မျိုးအောင်မှုနှုန်း ကျဆင်းသွားစေပါတယ်။ ၂၅-၃၀ ဒီဂရီစင်တီဂရိတ်ဟာ မြေပဲအောင်မြင်ဖြစ်ထွန်းနိုင်တဲ့ အပူချိန်ပါပဲ။ နှမ်းသီးနှံဟာ ၂၀ ဒီဂရီစင်တီဂရိတ်မှာ အပင်ကောင်းစွာပေါက်ပြီး ၂၅ ဒီဂရီစင်တီဂရိတ်အထက်မှာ အပင်ကြီးထွားဖြစ်ထွန်းပါတယ်။ ၂၄-၂၇ ဒီဂရီစင်တီဂရိတ်ဟာ ပန်းပွင့်ရန် အကောင်းဆုံးအပူချိန် ဖြစ်ပါတယ်။ ၄၀ ဒီဂရီစင်တီ ဂရိတ်အထက်ဆိုရင် သန္ဓေအောင်မှုလျော့နည်းပြီး အထွက်နှုန်းထိခိုက်စေပါတယ်။ နေကြာသီးနှံဟာ ၈-၁၀ ဒီဂရီစင်တီဂရိတ်မှာ အပင်ကောင်းစွာပေါက်ပြီး ၂၀-၂၄ ဒီဂရီစင်တီဂရိတ်မှာ မျိုးအောင်မှုအသင့်တော်ဆုံးဖြစ်ပါတယ်။ ၂၅ ဒီဂရီစင်တီဂရိတ် အထက်မြင့်သွားပါက သန္ဓေအောင်မှုနည်းပြီး အထွက်နှုန်း ထိခိုက်နိုင်ပါတယ်။ ပဲပုပ်သီးနှံဟာ ၁၀-၂၉ ဒီဂရီစင်တီဂရိတ်မှာ အပင်ကောင်းမွန်ဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်း အကောင်းဆုံး ဖြစ်ပါတယ်။ သို့အတွက် ယခုနှစ်လို မိုးနည်းပြီး ပူပြင်းခြောက်သွေ့မှုဖြစ်ပေါ်နိုင်တဲ့ ရာသီဥတုမျိုးမှာ သီးနှံများလိုအပ်တဲ့အပူချိန်နဲ့ ကိုက်ညီအောင် တွေးဆစိုက်ပျိုးကြဖို့ လိုအပ်ပါတယ်။

သို့ပါ၍ အယ်လ်နီညိုကမာန်ရေးပြင်၊ မုတ်သုံမိုးက နောက်ကျဝင်၊ မိုးရွာသွန်းမှုက နည်းမည်ထင်ရတဲ့ ဒီနှစ်လို ရာသီဥတုနဲ့သီးနှံများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနိုင်ရေးအတွက် တောင်သူလယ်သမားကြီးများ ကြိုတင်ပြင်ဆင်နိုင်ရန် မျှဝေလိုက်ရပါတယ်။

သိန်း ပင်များ အသက်ရှင်ကြီးထွားရန်နှင့် မျိုးဆက် ပြန့်ပွားရေးအတွက် အာဟာရဓာတ် ၁၆ မျိုး လိုအပ်သည်။ အဆိုပါ လိုအပ်သည့်ဓာတ်များကို လေနှင့်မြေကြီးမှ စုပ်ယူသည်။ ကာဗွန်၊ အောက်စီဂျင်၊ ဟိုက်ဒရိုဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်တို့ကို လေမှစုပ်ယူပြီး ကျန်နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် အနည်းလိုအာဟာရဓာတ်များကို မြေကြီးမှ စုပ်ယူသည်။

စပါးရင့်မှည့်ချိန်တွင် ကောက်ရိုးနှင့်ရိုးပြတ်များသည် မြေကြီးထဲမှ နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စဖရပ် ၃၀ မှ ၃၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၈၀ မှ ၈၅ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၄၀ မှ ၅၀ ရာခိုင်နှုန်းထုတ်နုတ်သုံးစွဲသွားသည်။ ဤကဲ့သို့ သီးနှံပင်များက မြေကြီး ထဲရှိ အာဟာရဓာတ်များကို စုပ်ယူသွားသည့်အတွက် မြေကြီးထဲတွင် အာဟာရဓာတ်များ တဖြည်းဖြည်း လျော့နည်းသွားသည်။

စပါးသီးနှံတွင် ရိတ်သိမ်းပြီး ရိုးပြတ်နှင့်ကောက်ရိုးကို မီးရှို့ပစ်ပါက နိုက်ထရိုဂျင်ဓာတ်အားလုံး ဆုံးရှုံးသွားသည်။ ထို့အတူ ဖော့စဖရပ် ၂၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂၀ ရာခိုင်နှုန်း၊ ဆာလ်ဖာ ၅ မှ ၆၀ ရာခိုင်နှုန်း၊ သွပ်ဓာတ်နှင့်ဆီလီကာဓာတ်များလည်း ဆုံးရှုံးသွားသည်။ သို့အတွက် အချို့နိုင်ငံများတွင် ရိုးပြတ်များကို မီးရှို့မပစ်ရန် တားမြစ်လျက်ရှိသည်။

သီးနှံပင်များက ထုတ်နုတ်စုပ်ယူသွားသည့်အတွက် ကုန်ခန်းသွားသော အာဟာရဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးပါက အာဟာရ ခန်းခြောက်သွားပြီး မြေကြီးပျက်သုဉ်းသွားသည်။ ဤအဖြစ်အပျက်မျိုးကို လယ်သမားကြီးများက မြေကန်းသွားသည်ဟု ခေါ်ကြသည်။

နွားချေး၊ ဖွဲနု၊ စပါးခွံနှင့်အိမ်အိမ်ဖျော်ရည်ရောစပ်ပြီး စူပါဘိုကာရိုဂျင်လုပ် ပါကလည်း မြေဆွေးများများရရှိနိုင်သည်။ ဝါးရုံပင်အောက်မှ သဘာဝ မြေဆွေးနှင့်နွားချေး၊ သစ်ရွက်ဆွေး၊ ဖွဲနုနှင့်ရောပြီး မြေဆွေးပြုလုပ်ပါက သဘာဝမြေဆွေး များများပွားနိုင်သည်။

အိန္ဒိယပြည်တွင် ၁၉၅၄ ခုနှစ်ကစပြီး မြို့ပြအမှိုက်များကို သဘာဝ မြေဩဇာအဖြစ် တစ်နှစ်မက်ထရစ်တန် နှစ်သန်းကျော်ထုတ်လုပ်ပြီး သီးနှံ အထွက်တိုးရေးအတွက် ဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့အတူ တရုတ်ပြည် တွင် လူ၊ တိရစ္ဆာန်အညစ်အကြေးနှင့် နန်းများကို စနစ်တကျရောစပ်၍ နှစ်စဉ်သဘာဝမြေဩဇာတန် ဘီလီယံသန်းနှင့်ချီ၍ထုတ်လုပ်ပြီး သီးနှံ အထွက်တိုးရေးကို အသုံးပြုလျက်ရှိသည်။

ဆန်ကွဲ၊ ဖွဲနုကိုမြေယာပြုပြင်သည့်အချိန်တွင် တစ်ဧက လေးပြည် နှုန်းကြိုပက်ပေးပါက သက်ရှိအဏုဇီဝများ ပွားများအားကောင်းစေပြီး သီးနှံပင်အကြွင်းအကျန်ဆွေးမြည့်မှုမြန်စေသည်။ မြေဆွေးဓာတ်တက် စေသည်။ “မြေတန်ဆန်ပက်”ဟု လယ်သမားကြီးများက ဆိုကြသည်။

နောက်တစ်နည်းမှာ နွားချေးကို ကျင်းစနစ်ဖြင့် စနစ်တကျ သိုလှောင်ခြင်းဖြစ်သည်။ နိုင်ငံတော်တော်များများတွင် နွားချေးကို ကျင်းစနစ်ဖြင့် စနစ်တကျသိုလှောင်ပြီး တန်ဖိုးရှိရှိ အသုံးပြုကြသည်။ မြန်မာလယ်သမားများသည် နွားချေးစနစ်တကျသိုလှောင်ခြင်းမပြုဘဲ မိုးရွာအစို၊ နေပူအခြောက်ပစ်ထားသဖြင့် အသုံးပြုချိန်တွင် အာဟာရ

တရုတ်၊ ဗီယက်နမ်နိုင်ငံများတွင် မြစ်ချောင်း အင်းအိုင်များမှနန်းကို လယ်အတွင်းသို့ ရေစုပ်စက်ဖြင့် စုပ်တင်ကြသည်။ အချို့နန်းကို စုပ်တင်ပြီး သီးသန့်စုဆောင်းကြသည်။ စုဆောင်းရရှိသောနန်းများကို နွားချေး၊ မြေဆွေး၊ သစ်ရွက်ဆွေး၊ သီးနှံအမှော်အမှိုက်များနှင့်ရောနှပ်ထားပြီး သဘာဝမြေဆွေးအဖြစ် တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိကြသည်။

၁၉၇၇ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာအရ နန်းနှင့် သဘာဝမြေဩဇာအသုံးပြုသဖြင့် နံစားသီးနှံတစ်ဟက်တာမှ ၁၅၄၈၀ ကီလိုဂရမ်ထွက်ရှိကြောင်း ဖော်ပြထားသည်။

သဘာဝမြေဩဇာများများရရှိနိုင်သော အခြားနည်းတစ်နည်းမှာ သစ်စိမ်းမြေဩဇာကျွေးခြင်းပင်ဖြစ်သည်။ သစ်စိမ်းမြေဩဇာအဖြစ် အဓိလာ ရေကျောက်ခက်၊ ညံပင်၊ ပိုက်ဆံလျှော်ပင်၊ ပဲလွမ်း၊ ပဲတီစိမ်း၊ ဒန့်ကျွဲ၊ ဘောစကိုင်း၊ ကုက္ကို၊ ဗေဒါစသည့်အပင်များဖြစ်သည်။ ဗေဒါပင် တွင် ကယ်လီစီယမ်ဓာတ် ၃၈ ရာခိုင်နှုန်းထိပါဝင်ကြောင်း တွေ့ရသည်။

အဓိလာရေကျောက်ခက်ကို မြန်မာနိုင်ငံရှိ ရေအိုင်၊ ရေဆိုးမြောင်း များတွင် များစွာပေါက်ပွားလျက်ရှိသည်ကို တွေ့ရသည်။ အဓိလာတွင် နိုက်ထရိုဂျင်ဓာတ် ၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် သစ်ဆွေးဓာတ် ၄၈ ရာခိုင်နှုန်း ပါဝင်သည်။ အဓိလာကို တစ်ဧကနှစ်တန်နှုန်းထည့်ပေးလျှင် နှစ်ပတ် အတွင်း အဓိလာအစို ရှစ်တန်အထိပွားနိုင်ပြီး ယူရီးယား ၃၅ ပေါင်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်အပြင် သစ်ဆွေးဓာတ်လည်း ရရှိစေသည်။

မောင်ငြိမ်းအောင်
(တန်ဆန်)

သီးနှံ အထွက်တိုးစေပည့် သဘာဝမြေဩဇာ



ယခုခေတ်ကဲ့သို့ သီးထပ်၊ သီးညှပ်များများ စိုက်ပျိုးသောအခြေ အနေတွင် အာဟာရဓာတ်များပြန်လည်ဖြည့်စွက်ပေးပြီး မြေကြီးကို အားဖြည့်ပေးရန် ပို၍လိုအပ်သည်။ အာဟာရဓာတ်များ ပြန်လည် ဖြည့်စွမ်းသည့်အခါ နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့်ပိုတက်စီယမ်ဓာတ်များ အတွက် ဓာတ်မြေဩဇာများကို ထည့်ပေးခြင်းက ပိုမိုထိရောက်သည်။ ကျန်အနည်းလိုအာဟာရဓာတ်များအတွက် သဘာဝမြေဆွေး၊ မြေဩဇာ များကို ထည့်ပေးပါက ပို၍ အကျိုးရှိသည်။ ဓာတ်မြေဩဇာများကို သုံးသည့်အခါ ဓာတ်မြေဩဇာတစ်မျိုးတည်း ဆက်တိုက်သုံးပါက ရေရှည်တွင်မြေဆီလွှာပျက်စီးပြီး၊ သီးနှံအထွက်ကျစေသဖြင့် ဓာတ်မြေ ဩဇာနှင့်သဘာဝမြေဩဇာကို အချိုးညီညီ ရောစပ်အသုံးပြုရန် လိုအပ်သည်။

ဤသို့ဆိုလျှင် သဘာဝမြေဩဇာများများရရှိရန် လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် သဘာဝမြေဩဇာများရရှိနိုင်သည့် နည်းလမ်း ကောင်းများကို တင်ပြပါမည်။

သဘာဝမြေဩဇာရရှိနိုင်သော အခြေခံအရင်းအမြစ်များမှာ တိရစ္ဆာန်အညစ်အကြေး၊ နွားချေး၊ ကြက်ချေး၊ ဝက်ချေး၊ ဘဲချေး၊ လင်းနို့ချေး၊ ငါး၊ ပုစွန်၊ ခရု၊ ကဏန်းစသည့် ခန္ဓာကိုယ်အကြွင်းအကျန် များ၊ တိရစ္ဆာန်အရိုးမှုန့်များ “ကျေးရွာအမှိုက် လယ်ယာမြေ ရတနာသိုက်” ဆိုသည့်အတိုင်း ကျေးရွာမှထွက်သည့် အမှိုက်သရိုက် များ၊ ကြက်ဆူကြိတ်ဖတ်၊ တမာကြိတ်ဖတ်၊ ဖွဲနု၊ ဆန်ကွဲ၊ သဘာဝ ကျောက်များမှထွက်သည့် ဂျစ်ပဆန်ကျောက်မှုန့်နှင့်လကြေးကျောက်မှုန့် များ၊ မြစ်၊ ချောင်း၊ အင်းအိုင်များမှရရှိနိုင်သည့် နန်းများ၊ သစ်စိမ်း မြေဩဇာအပင်များ၊ ဗေဒါများ၊ ဒိုက်များအားလုံးသည် သဘာဝမြေဩဇာ များ ဖြစ်ကြသည်။

သီးနှံအမှော်၊ အမှိုက်၊ အရိုးများ၊ ကျေးရွာအမှိုက်များကို အိမ်အိမ် ဖျော်ရည်နှင့်ဘိုကာရိုမြေဆွေးပုံပြုလုပ်၍ မြေဆွေးကို ဆပွားနိုင်သည်။

မရှိသော နွားချေးအခြောက်သာဖြစ်နေသည်။ တန်ဖိုးမရှိ၊ အကျိုးမများလှပေ။

သို့အတွက် နွားချေးစနစ်တကျသိုလှောင်ရန်အတွက် လယ်သမား ကြီးများ၏ ရှိပြီးနွားတင်းကုပ်ဘေးတွင် အကျယ် ၁၀ ပေ၊ အနက် ၄ ပေ ကျင်းတူးပါ။ တူး၍ရရှိသောမြေဩဇာများကို မိုးရေမဝင်စေရန် ပတ်လည်ကန်သင်းဖို့ထားပါ။ ကျင်းအပေါ်မှ အမိုးမိုးပေးထားရန် လိုအပ်သည်။ ကျင်းထဲသို့ နေ့စဉ်ရရှိသည့် နွားချေး၊ နွားသေး၊ စားခွက်ကျန်နွားစာများ၊ နွားခွာစာခင်း ကောက်ရိုး၊ အမှိုက်သရိုက်အားလုံး ထည့်ပေးပါ။ တစ်ပတ်လျှင် တစ်ကြိမ် ဆန်ကွဲ၊ ဖွဲနုတစ်ပြည်ခန့်ပက်ပေးပြီး အိမ်အိမ်ဖျော်ရည် ပျန်းပေးပါ။ ဤသို့ဖြင့် နေ့စဉ်ရရှိသော နွားချေး၊ နွားသေး၊ အမှိုက်များကို စုဆောင်းပါ။ သီးနှံစိုက်ချိန်ရောက်လျှင် ကျင်းထဲမှ အာဟာရပြည့် တန်ဖိုးရှိသည့် နွားချေးမြေဆွေးကို လယ်ထဲ ချပေးရန်ဖြစ်သည်။ နွားချေးကျင်းစနစ်သည် သုံး၍မကုန်နိုင်သော မြေဆွေးစက်ရုံတစ်ရုံ မိမိအိမ်ဘေးတွင် တည်ထားဘိသကဲ့သို့ အကျိုးများနိုင်သည်။

သဘာဝမြေဆွေး လွယ်လွယ်ရရှိနိုင်သောနည်းတစ်နည်းမှာ မိမိအိမ်တွင် တစ်နိုင်တစ်ပိုင် တီကောင်မွေးမြူထားပါက တီကျစ်စာ မြေဆွေးကို လွယ်လွယ်ရရှိနိုင်သည်။

နိုင်ငံတကာတွင် လယ်မြေယာမြေများကို နန်းထည့်ပေးခြင်း လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကြသည်။ မြစ်ချောင်း၊ အင်းအိုင်များ၊ ရေငန်တက်သောချောင်းများတွင် သဘာဝအလျောက် အာဟာရတန်ဖိုးပြည့်ဝအောင် စုဆောင်းပေးထားသောနန်းများ များစွာ ရရှိနိုင်သည်။ နန်းထည့်ခြင်းသည် ဓာတ်မြေဩဇာအသင့်အတင့်သုံးရုံဖြင့် သီးနှံအထွက်တိုးစေနိုင်သည်။ သို့အတွက် “အလွယ်ကူဆုံး၊ အဖိုးတန်နန်း၊ အကျိုးရှိစွာသုံး” ဟု တိုက်တွန်းလိုပါသည်။ အိန္ဒိယ၊

အဓိလာကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုသည့်အတွက် ဖိလစ်ပိုင်နိုင်ငံတွင် စပါးအထွက် ၂ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၁၄ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် ၁၈ ရာခိုင်နှုန်းအထွက်တိုးကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် ၁၉၇၇ ခုနှစ် စမ်းသပ်တွေ့ရှိချက်အရ စပါး အထွက် ၅ မှ ၂၂ ရာခိုင်နှုန်းတိုးတက်ထွက်ရှိကြောင်း တွေ့ရသည်။

သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်သောအပင်များ၏ အာဟာရ ဓာတ်ပါဝင်မှုကို လေ့လာကြည့်လျှင် ပိုက်ဆံလျှော်ပင်တွင် နိုက်ထရိုဂျင် ၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဖော့စဖရပ်ဓာတ် ၀ ဒသမ ၄ ရာခိုင်နှုန်း၊ ပိုတက် စီယမ်ဓာတ် ၁ ဒသမ ၉၁ ရာခိုင်နှုန်းပါဝင်ပြီး ပိုက်ဆံလျှော် တစ်ဧက အစို ခုနစ်တန်ထည့်ပါက ယူရီးယား ၁၆၈ ပေါင်နှင့်ညီမျှသော နိုက်ထရိုဂျင်ဓာတ်ကို ရရှိသည်။ တစ်ဧက စပါး ၁၀၄ တင်းထွက်ရှိကြောင်း တွေ့ရသည်။ ညံပင်တွင် နိုက်ထရိုဂျင်ဓာတ် ၃ ဒသမ ၂၂၊ ဖော့စဖရပ် ၀ ဒသမ ၂၉ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၀ ဒသမ ၉၅ ရာခိုင်နှုန်းပါဝင်သည်။ ညံပင်အစိုတစ်ဧက ၅ ဒသမ ၄ တန် ထည့်သွင်းပါက ယူရီးယား ၁၆၈ ပေါင်နှင့်ညီမျှသော နိုက်ထရိုဂျင်ရရှိပြီး စပါးတင်း ၁၀၂ တင်းထွက်ရှိသည်။ ကုက္ကိုရွက်တွင် နိုက်ထရိုဂျင် ၃ ဒသမ ၆၁ ရာခိုင်နှုန်း၊ ဖော့စဖရပ် ၀ ဒသမ ၂၇ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂ ဒသမ ၃၂ ရာခိုင်နှုန်းပါဝင်သည်။ ကုက္ကိုရွက်စို တစ်ဧက ခြောက်တန် ထည့်သွင်းပါက ယူရီးယား ၁၉၂ ပေါင်နှင့်ညီမျှသော နိုက်ထရိုဂျင် ရရှိပြီး စပါး ၁၀၆ တင်းထွက်ရှိသည်။ သစ်စိမ်းမြေဩဇာအဖြစ် အပင်များကို အသုံးပြုပါက မြေဆီလွှာ၏ဂုဏ်သတ္တိပါပြောင်းလဲစေနိုင်ပြီး အာဟာရ တန်ဖိုးလည်း တက်စေနိုင်သည်။

သို့ပါ၍ သီးနှံများအထွက်တိုးစေရန်နှင့် အထွက်နှုန်းများ တည်တံ့ တိုးပွားစေရန်အတွက် ဓာတ်မြေဩဇာသမာဓက သဘာဝမြေဩဇာများကို လည်း အလေးထား၍ ဂရုပြုသုံးစွဲကြရန် လိုအပ်ပေသည်။



စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာလက်တွေ့သင်တန်း စီမံခန့်ခွဲရေးအဖွဲ့အစည်းမှ ပွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၂၂

စိုက် မျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ ရမည်းသင်းမြို့နယ်ရှိ စီမံခန့်ခွဲရေးအဖွဲ့အစည်းမှ တောင်သူများ၏ စပ်မျိုးနေကြာ မျိုးစေ့ထုတ်လုပ်ခြင်း လက်တွေ့သင်တန်းဖွင့်လှစ်ပွဲကို ယနေ့ကျင်းပရာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီမံခန့်ခွဲရေးအဖွဲ့အစည်းမှ တာဝန်ခံနှင့် သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးပညာပေးဝန်ထမ်းများ၊ Tropical Biotechnology Ltd. မှ အိန္ဒိယပညာရှင်နှင့်တာဝန်ရှိသူများ၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်များမှ တောင်သူ ၃၅ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ပုဂ္ဂလိကနှင့်အစိုးရ (Public Private Partnership) အကျိုးတူ သုတေသနဆောင်ရွက်မှုအဖြစ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် Tropical Biotechnology Ltd.(TBL) တို့ပူးပေါင်းကာ ယခုလက်တွေ့သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့အစည်းအတွင်း သီးနှံမျိုးကောင်းမျိုးသန့်မျိုးသစ်များ ရှာဖွေဖော်ထုတ်ခြင်း၊ ရရှိလာသည့် မျိုးကောင်းမျိုးသန့်မျိုးသစ်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်မျိုးစေ့ထုတ်လုပ်ခြင်းများနှင့် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်း (Contract Farming) များ ပါဝင်မည်ဖြစ်ကြောင်း၊ DAR အနေဖြင့် တောင်သူများနှင့်

ပူးပေါင်းကာ ဒေသရေမြေရာသီနှင့်နည်းပညာကိုအခြေခံသည့်သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်ပယ်ကဏ္ဍအသီးသီးတွင် သုတေသနကိုအခြေခံကာ သိပ္ပံနည်းကျဆောင်ရွက်လုပ်ကိုင်မည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှုရရှိမည်ဖြစ်၍ သုတေသနလုပ်ငန်းများတွင် တောင်သူများ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်ရောင်းချနိုင်ခြင်းဖြင့် မြေတစ်ဧကမှ ပြန်လည်ရရှိမည့် အကျိုးအမြတ်ပိုများပြားပြီး တောင်သူများ၏ လူမှုစီးပွားပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

စိုက်ပျိုးခြင်း (အမလိုင်နှင့်အဖိုလိုင်) သီးခြားစိုက်ပျိုးခြင်း)ကို TBL မှ အိန္ဒိယပညာရှင်က လက်တွေ့သင်ကြားပြသမည်ဖြစ်ပြီး အပင်ပြုစုခြင်း၊ ဝတ်မှုန်ကူးခြင်း၊ F1 သားဆက်အထွက်နှုန်းအများဆုံးရရှိရန်အတွက် ဆောင်ရွက်ရမည့်နည်းပညာများ၊ ရိတ်သိမ်းခြင်း၊ မျိုးစေ့ဆေးစီရင်ခြင်းများအား စပ်မျိုးနေကြာသီးနှံ သက်တမ်းတစ်လျှောက် လုပ်ဆောင်ရမည့် အဆင့်အလိုက် စနစ်တကျ လက်တွေ့ပြသသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းပထမနေ့တွင် အိန္ဒိယစပ်မျိုးနေကြာ အမလိုင်များကို တောင်သူများကိုယ်တိုင် လက်တွေ့ပါဝင်စိုက်ပျိုးကြသည်။ (ပုံ)

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

မျိုးစေ့ပဒေနှင့်မျိုးစေ့ပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပညာပေးသင်တန်း ကော့ကရိတ်မြို့တွင် ကျင်းပ

ဘားအံ အောက်တိုဘာ ၁

စိုက် မျိုးရေးဦးစီးဌာန ပြည်နယ်မျိုးစေ့ဌာနခွဲ အစီအစဉ်ဖြင့် မျိုးစေ့ပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပညာပေးသင်တန်းကို စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီက ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကော့ကရိတ်မြို့နယ်အတွင်းမှ စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းရှင်များ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း ၁၃၅ ဦး တက်ရောက်ကြသည်။

မျိုးစေ့ပဒေနှင့်မျိုးစေ့ပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပညာပေးသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်အေးအေး (လ/ဝ ညွှန်ကြားရေးမှူး)က မျိုးစေ့ပဒေနှင့် ပတ်သက်သည့်နည်းပညာများ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာရမည့်ကျင့်ဝတ်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ စသည့်မျိုးစေ့နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်ပဒေများအကြောင်း ရှင်းလင်းဆွေးနွေးရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများအား မျိုးစေ့ပဒေကို ပြင်ဆင်သည့်ပဒေနှင့် မျိုးစေ့ပဒေလက်စွဲစာအုပ်များ ဖြန့်ဝေပေးသည်။

ရီရီစိန်



စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မိုဘိုင်းဖုန်းအသုံးပြုနည်းသင်တန်း ဘားအံတွင် ပွင့်လှစ်

ဘားအံ အောက်တိုဘာ ၁

ကရင် ပြည်နယ် ဒေသခံတိုင်းရင်းသားများ မိုဘိုင်းဖုန်းဖြင့် နည်းပညာပေးအလွယ်တကူ လေ့လာကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မိုဘိုင်းဖုန်းအသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ရာ ပြည်နယ်အတွင်းရှိ မျိုးစေ့ထုတ်လုပ်သူများအသင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ငါးလုပ်ငန်းရှင်များအသင်း၊ မွေးမြူရေးအသင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် စီမံကိန်းဓရိယာများရှိ တောင်သူများ၊ စုစုပေါင်း ၆၅ ဦး တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးကိုယ်စား ပြည်နယ်သီးနှံကဏ္ဍရေးရာတာဝန်ခံ ဦးအောင်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး GMSAEDC မှ စီမံကိန်းအတွင်းရေးမှူး ဒေါ်သက်မြတ်နိုးဝေက စီမံကိန်းနှင့်သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။ ဆက်လက်၍ အစီမံဧကရောင်းလမ်း (Green Way) အဖွဲ့မှ ဆရာမများက မိတ်ဆက်စကားပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် အဆိုပါအစီမံဧကရောင်းလမ်းအဖွဲ့မှ ဆရာမများက တက်ရောက်လာသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တောင်သူများအား စိုက်ပျိုးမွေးမြူရေးနှင့် သက်ဆိုင်သော မိုဘိုင်းဖုန်း နည်းပညာများကို ဆွေးနွေးပို့ချကြသည်။

ရီရီစိန်

အိတ်ပွင့်တင်ဒါခေါ်ယူခြင်း

- ၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လယ်ယာသုံးစက်ကိရိယာများ၊ မြေယာပြုပြင်ခြင်းလုပ်ငန်းသုံးယန္တရားများ၊ ထွန်စက်/ရိတ်သိမ်းခြွေလှေ့စက်အပိုပစ္စည်းများ၊ တာယာ၊ ဘတ္တရီနှင့်ထွန်ယက်ကိရိယာအပိုပစ္စည်းများ၊ စက်ဆီ/ချောဆီများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။
- ၂။ တင်ဒါပုံစံရောင်းချမည့်ရက် (၇.၁၀.၂၀၁၉) ရက်မှ (၆.၁၁.၂၀၁၉) (၁၂:၀၀)နာရီထိ၊
- ၃။ တင်ဒါပိတ်ရက် (၇.၁၁.၂၀၁၉) ရက်၊ နေ့လယ် ၁၂:၀၀ နာရီ၊
- ၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုလယ်ယာဦးစီးဌာန၊ ရုံးအမှတ် (၅၀)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၃၂၄၂/၃၄၃၂၄၃ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ စက်မှုလယ်ယာဦးစီးဌာန



ချစ်၍လှသည့် ရသေ့ထွတ်များ

ရေးသားသူ - အိမ်ခေတ်မှူး
အိမ်ခေတ်မှူး၏ ချစ်၍လှသည့်ရသေ့ထွတ်များ စာအုပ်ကို ဖတ်ရှုပြီးသောအခါ စာရေးတတ်သော စာရေးဆရာဖန်တီးလိုက်သည့် ဇာတ်ကောင်စရိုက်နှင့် ခံစားမှုများကို ကူးစက်ခံစားရသည်။ မိခင်ဘဝ၊ အိမ်ထောင်ရှင်ဘဝ၊ အကျဉ်းစစ်မ်းကလေးဘဝများကို ပီပြင်စွာ သရုပ်ဖော်တင်ပြထားသည်။ ရသေ့ထွတ် ၁၀ ပုဒ်ပါရှိပြီး ကောင်းကင်မေစာမေမှ ထုတ်ဝေသည်။

တင်ကြည်လှိုင်

ကိစ္စရုံ ချောင်းရွာမှာ လယ်ပိုင်ရှင်၊ မြေပိုင်ရှင်၊ သီးစားချစားရုံသာမက ရွှေပေါင်ခံ ငွေတိုးချေးစား၍ ချမ်းသာနေသည့်အထည်ကြီးမိသားစုတစ်စုရှိသည်။ မိခင်အိုကြီးနှင့်အတူနေသည့် အပျိုကြီး ညီအစ်မနှစ်ယောက်နှင့် မောင်ကမ္ဘေးသည် တူမတစ်ယောက်ဖြင့် ချမ်းသာစွာ နေထိုင်ကြသည်။ သီးစားချ၊ ရွှေပေါင်ခံ၊ ငွေတိုးချေးစား၍ ချမ်းသာသည့် မိသားစုဆိုသော်လည်း မဟုတ်တာ၊ မတရားတာမလုပ်၊ မိမိတို့ပိုင်လယ်တွေ၊ ကိုင်းတွေကို လုပ်နေသူထံမှ တစ်နှစ်မှတစ်ကြိမ်သာ သီးစားခရခြင်းဖြစ်သည်။ လယ်လုပ်သူ၊ ကိုင်းလုပ်သူတွေကလည်း ကျေကျေနပ်နပ်ပေးကြခြင်း ဖြစ်သည်။ ရွှေပေါင်ခံပြီး ငွေတိုးချေးသည်ဆိုတာလည်း ငွေလိုနေသူကို ကူညီသည့်သဘောဖြင့် လုပ်နေသည့်လုပ်ငန်းဟုခံယူပြီး လုပ်နေခြင်းဖြစ်၍ ကိုယ်လုပ်သည့်စီးပွားရေးကို ကိုယ့်ဘက်က လိပ်ပြာသန့်သည်။

ရွှေပေါင်ခံရာမှာ ၁၀၀ ကို ၂၀ တိုးနှုန်းယူသည့် အတိုးများတာတော့ အမှန်ဖြစ်သည်။ အရေးပေါ် အသည်းအသန် ပိုက်ဆံ လို နေသူ တွေ က တော့ အတိုးနှုန်းကို ဂရုမစိုက်နိုင်တော့ဘဲ လောလောဆယ် လိုအပ်နေသည့်ပိုက်ဆံကိုရဖို့သာ အရေးကြီးသည့် အတွက် ၂၀ အတိုးနှုန်းဖြင့်ပင် ချေးယူကြရသည်။ ပေါင်သည့်ရွှေအလေးချိန်များ၍ ချေးယူမည့်ငွေ အရေအတွက်များလျှင်တော့ လျော့ပေါ့ပေးရတာမျိုး ရှိပါသည်။ တစ်ခါတလေမှာ ရွှေလာပေါင်သူတွေက တစ်နယ်တစ်ကျေးက မျက်နှာစိမ်းတွေဖြစ်နေသည်။

“ပစ္စည်းဘယ်လောက်ထားမလဲ”
 “သုံးကျပ်သားပါတယ်၊ အန်တီတို့ကို ယုံတယ်၊ အပ်နှံထားတယ်လို့ပဲ သဘောထားပါတယ်”
 တရိုတသေပိုက်ထားသည့် လက်ပွေအိတ်ထဲက ထုတ်ယူသည့်ပစ္စည်းတွေကိုပြသည်။ သံကြိုးပုံအမိစီ ကြိုးတစ်ကုံးနှင့် ပန်းလက်ကောက်လေးကွင်း ဖြစ်သည်။ ရွှေအလေးချိန်စုစုပေါင်း သုံးကျပ်သားဟု ဆိုသည်။ ရွှေဈေးက တစ်ကျပ်သားကို ကျပ်ငါးသိန်း လောက်ပေါက်နေပြီဖြစ်၍ ရွှေအလေးချိန် သုံးကျပ်သား အမှန်ဆိုပါက ကာလတန်ဖိုး ၁၅ သိန်းဖိုးဖြစ်နေသည်။

မစစ် စစ်ဆေးရန်သာ လိုတော့သည်။
 ပန်းတိမ်ဆရာက ရွှေစစ်သလား၊ မစစ်သလား စစ်ဆေးတာ စိတ်ပါလက်ပါရှိလှသည်။ ဆွဲကြိုးကို စစ်ဆေးတာစေ့စပ်သည်။ သံကြိုးကွင်းတစ်ကွင်းချင်း ကို သူ့မှတ်ကျောက်ကြမ်းကြမ်းမှာ ဖိပွတ်လိုက်၊ ငရဲမီးတို့ကြည့်လိုက်လုပ်တာ ရွှေပိုင်ရှင်အဖို့ အသည်း ယားစရာအတော်ကောင်းသည်။ လက်ကောက် လေးကွင်းကို စစ်ဆေးပြီးသည့် အချိန်မှာတော့ သူ့မှတ်ကျောက်တုံးမှာ ရွှေတစ်ရွေးသားလောက် ပါသွားနိုင်လောက်သည်။ ကျေနပ်သွားသည်။
 “အလေးချိန်ပြည့်တယ်၊ ရွှေစစ်တယ် ဒေါ်လေး”
 အလေးချိန်သုံးကျပ်သားရှိသည့် ဆွဲကြိုးတစ်ကုံး နှင့် ပန်းလက်ကောက်လေးကွင်းကို ကတ္တီပါအနီရောင် ဖြင့် ပတ် ထုပ် ပြီး သိမ်းလိုက် တော့ သည်။ သေတ္တာထဲက ပိုက်ဆံငါးသိန်းတိတိထုတ်ယူပြီး ပေးလိုက်သည်။ ပိုက်ဆံရသွားသူတွေက ဝမ်းသာ၍ ကျေးဇူးတင်စကားပြောသည်။



ရိုးသားသူများ သတိထား

ဒီလိုအခါမျိုးမှာ လာပေါင်သည့် ရွှေထည်ပစ္စည်းတွေ ကို အထူးသတိထားရသည်။
 “ပစ္စည်းထားချင်လို့ပါ အန်တီ”
 “သမီးတို့က ဘယ်ကလဲ၊ ဒီရွာက မဟုတ်လောက်ဘူး”
 “ဒီရွာကတော့မဟုတ်ဘူး၊ မြို့မှာနေတာပါ။ အန်တီ သတိမထားမိလို့ပါ။ သမီးတို့က ဒီနယ်တစ်ဝိုက်မှာ အရောင်းအဝယ်လုပ်နေကြတာ၊ ဒီရွာကို တစ်လတစ်ခေါက် နှစ်လတစ်ခေါက် ရောက်ပါတယ်။ အန်တီတို့နဲ့ အကြောင်းမတိုက်ဆိုင် လို့ မတွေ့ကြတာပါ။ အခုတော့ အလုပ်ကိစ္စအတွက် ငွေလိုလို့လာခဲ့တာပါ။ အတိုးနှုန်းကတော့ သတ်မှတ် ထားတဲ့အတိုင်း ပေးပါ့မယ်”
 “ဘယ်လောက်လိုချင်လို့လဲ”
 “ငါးသိန်းလောက် လိုချင်ပါတယ်”
 အပျိုကြီးတွေ တအံ့တကြဲဖြစ်သွားသည်။ ဒီနယ်တစ်ဝိုက်က ရွှေပေါင်ပြီး ငွေချေးသူတွေသည် ရွှေအလေးချိန်တစ်မတ်သား၊ အများဆုံး ငါးမူးသား လောက်သာရှိသည့်ပစ္စည်းကိုထားပြီး ပိုက်ဆံ ၅၀၀၀၊ ၁၀၀၀၀ လောက်သာယူကြလေ့ရှိသည်။ တစ်သိန်းယူ သူပင် အတော်ရှားသည့် အရပ်ဒေသဖြစ်သည်။ ယခုတော့ မြို့ကလာပြီး အရောင်းအဝယ်လုပ်သူ အမျိုးသမီးနှစ်ယောက်က ပိုက်ဆံငါးသိန်းတောင် လိုချင်သည်ဟု ဆိုသည်။ ပိုက်ဆံငါးသိန်းလိုချင်သည့် ကုန်သည်အမျိုးသမီးနှစ်ယောက်၏ အခြေအနေကို မသိမသာအကဲခတ်ကြည့်သည်။ အတော်အတန် အဆင့်အတန်းရှိသည့်သူတွေဖြစ်နိုင်သည်။ ရုပ်ရည် ရူပကာတွေကလည်း သန့်သန့်တွေဖြစ်သည်။ သူတို့ ကိုယ်မှာဝတ်ဆင်ထားသည့် လက်ဝတ်ရတနာတွေ၏ တန်ဖိုးကပင် ငါးသိန်းမကတန်သည်ဟု သတိထားမိ သည်။ ဒါကအရေးမကြီး၊ သူတို့ လိုချင်သည့် ပိုက်ဆံ အတွက် ပစ္စည်းအလေးချိန်ဘယ်လောက်ထားမလဲ ဆိုသည့်ကိစ္စက အရေးကြီးသည်။

စိတ်ချလက်ချငွေထုတ်ပေးနိုင်သည့် ပစ္စည်းတွေ ဖြစ်သည်။ ရွှေထည်ပစ္စည်းတွေကို ကတ္တီပါအနီရောင် ဖြင့် တရိုတသေပတ်ထုတ်ထားတာကို ဖြန့်ပြခြင်း ဖြစ်သည်။
 “ဒီပစ္စည်းတွေဟာ သမီးတို့မေမေဝတ်ခဲ့တဲ့ ဘိုးဘွားမိဘပိုင်ရှေးဟောင်းပစ္စည်းတွေပါ။ ငွေလိုလို့ ခဏလာထားတာပါ။ ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူး။ သမီးတို့ ဆွေစဉ်မျိုးဆက် အမြတ်တနိုး ထိန်းသိမ်းထားတဲ့ပစ္စည်းတွေပါ”
 သူတို့မိဘဘိုးဘွားပိုင်ရှေးဟောင်းပစ္စည်း ဘာညာဆိုတာက အရေးမကြီး၊ ရွှေထည်ပစ္စည်း စစ် မစစ်နှင့် အလေးချိန်ဘယ်လောက်ရှိတယ်ဆိုတာက အရေးကြီးသည်။ အလုပ်လုပ်ရတော့မည်ဖြစ်၍ အရေးကြီးသူကို ခေါ်ခိုင်းလိုက်သည်။
 “ဟဲ့-အပုမရေ မောင်ထွန်းရွှေကို သွားခေါ်စမ်း၊ အလုပ်ရှိတယ်လို့ပြောပြီး ခေါ်လာခဲ့၊ အခုလာခဲ့ပါလို့ ပြော”
 အပုမဆိုတာက အတူနေသည့် တူမအပျို ဖြစ်သည်။ မောင်ထွန်းရွှေဆိုတာက ပန်းတိမ်ဆရာ ဖြစ်သည်။ မောင်ထွန်းရွှေသည် အလုပ်ရှိသည်ဟု ပြောတာနှင့်ရွှေချိန်သည့်ချိန်ခွင်နှင့် ရွှေစစ်မစစ်စမ်းသပ် သည့် ငရဲမီးအပြင်းစားကိုယူပြီး လိုက်လာမည် ဖြစ်သည်။ ပန်းတိမ်ဆရာသည် အပျိုကြီးတွေဆီက အလုပ်သဘောအရ ဝန်ဆောင်ခရမည့်အပြင် သူပိုင် မှတ်ကျောက်ကြမ်းကြမ်းကြီးမှာ ကပ်ကျန်ရစ်မည့် ရွှေမှုန်တွေကိုလည်း ရဦးမည်ဖြစ်သည်။ အပုမ အိမ်ပေါ်က ပြေးဆင်းသွားသည်။
 မကြာမီပင် အပုမနှင့်အတူ ပန်းတိမ်ဆရာ ရောက်လာသည်။ အပျိုကြီးတွေရှေ့မှာပင် အပေါင်ခံ မည့်ပစ္စည်းတွေကို စစ်ဆေးသည်။ ဆွဲကြိုးတစ်ကုံးက တစ်ကျပ်သားရှိသည်။ ပန်းလက်ကောက်လေးကွင်း က တစ်ကွင်းကိုငါးမူးသားစီဖြင့် နှစ်ကျပ်သားရှိသည်။ စုစုပေါင်းအလေးချိန် သုံးကျပ်သားမှန်ပါသည်။ ရွှေစစ်

“ကျေးဇူးတင်တယ် အန်တီ၊ ကြာကြာမထား ဘူး၊ တစ်လနှစ်လအများဆုံးပဲ”
 “ကြာချင်သလောက်ကြာပေါ့ကွယ်၊ ကြာကြာ ထားတော့ များများရတာပေါ့”
 ရွှေပိုင်ရှင်တွေက အပျိုကြီးတွေပြောတာကို သဘောကျ၍ရယ်လိုက်ကြသည်။ အလုပ်မှာပါဝင်သူ အားလုံး အကျိုးအမြတ်ရှိကြသည်။ ပန်းတိမ်ဆရာ ကတော့ လုပ်အားခအပြင် မှတ်ကျောက်မှာ ကပ်ပါ သွားသည့်ရွှေတွေပါရလိုက်သည်။ အပျိုကြီးတွေ ကလည်း တစ်လပြည့်ပါက ထုတ်ချေးငွေငါးသိန်း အတွက် အတိုးချည်း ငွေတစ်သိန်းရမည်။ ငါးလ ကြာအောင်ထားလို့ကတော့ အတိုးချည်း ငါးသိန်း ရတော့မည်ဖြစ်သည်။
 တစ်လပြည့်သည့်အခါ ရွှေပိုင်ရှင် အမျိုးသမီး နှစ်ယောက် ပြန်ရောက်လာကြပြီး အရင်းငွေငါးသိန်း နှင့် အတိုးတစ်သိန်းပါပေးချေပြီး သူတို့ပစ္စည်းတွေကို ပြန်ရွေးယူသွားသည်။ ရယ်ရယ်မောမောဖြင့် ပြောသွားသေးသည်။
 “သမီးတို့က အန်တီတို့ကိုယုံတယ်နော်၊ မှတ်ကျောက်မတိုက် ငရဲမီးမတို့တော့ပါဘူး”
 “အော်---မယုံရင်လည်း ချိန်ကြည့်၊ စစ်ကြည့် ပေါ့ကွယ်”
 “ယုံပါတယ်ဆိုနေ၊ သမီးတို့အဒေါ်အရင်းတွေ လို ယုံကြည်တယ်၊ နောက်လိုရင်သာ ကူညီပါဦး၊ အရောင်းအဝယ်ဆိုတာက ငွေမျောရင် ငွေနဲ့လိုက်မှ ပြန်ရတာ အန်တီရဲ့”
 “အချိန်မရွေးလာခဲ့ကြ၊ လိုသလောက်ရပါ စေမယ်”

နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် ယုံယုံကြည်ကြည် ဖြင့် ပွဲသိမ်းလိုက်ကြသည်။ မကြာမီ တစ်လလောက် အကြာမှာ ရောက်လာကြပြန်သည်။ လုပ်ငန်းတိုးချဲ့ရန် ပိုက်ဆံလို၍ ပစ္စည်းတွေအပ်ပြီး ငါးသိန်းယူပြန်သည်။ ကတ္တီပါစအနီရောင်၊ ဆွဲကြိုးတစ်ကုံး၊ ပန်း လက်ကောက်လေးကွင်းပင်ဖြစ်သည်။
 “အန်တီပစ္စည်းတွေ စစ်ပါဦး၊ ပန်းတိမ်ဆရာ ခေါ်လိုက်ပါ”
 “ပစ္စည်းတွေက မူလပစ္စည်းတွေပဲ မဟုတ်လား ကွယ်၊ စစ်စရာမလိုပါဘူး”
 “စစ်ဖို့လိုတယ်ထင်ရင်စစ်ပါ၊ သမီးတို့ကတော့ အန်တီကိုယုံတယ်၊ ကြာကြာမထားဘူး”
 ပစ္စည်းတွေထားခဲ့ပြီး ငွေငါးသိန်းယူသွားပြန် သည်။ လုပ်ငန်းတိုးချဲ့ရန်ဟုပြောသည်။ ပစ္စည်းတွေ ကို စစ်ကြည့်သည်။ ယခင်ပစ္စည်းတွေပင် ဖြစ်သည်။ မောင်ထွန်းရွှေ မှတ်ကျောက်တိုက် ထားသည့် အရာတွေကိုပါ တွေ့နေရသည်။ အလေးချိန်ရော အရေအတွက်ပါ မှန်ကန်သည်။
 တစ်လမပြည့်မီပင် ရောက်လာကြပြန်ပြီး သူတို့ ပစ္စည်းကို ပြန်ရွေးယူသည်။ တစ်လမပြည့်သော်လည်း တစ်လအတွက် အတိုးပေးသည်။ အလုပ်အကိုင် အဆင်ပြေတာဖြစ်မည်။ နှစ်လ၊ သုံးလလောက်အတွင်း မှာ အတိုးငွေ ကျပ်နှစ်သိန်းတောင်ရလိုက်သည်။ အရောင်းအဝယ်ကုန်သည် ညီအစ်မနှစ်ယောက် ပျောက်သွားလိုက်တာ သုံးလလောက်ကြာမှ ညှိုးညှိုး ငယ်ငယ်ဖြင့် ပြန်ရောက်လာကြသည်။ သူတို့အဖြစ်ကို ပြောပြသည်။
 “လူလည်းအဖမ်းခံရတယ်၊ ပစ္စည်းတွေလည်း အသိမ်းခံရတယ် အန်တီရယ်၊ အစကပြန်လုပ်ရတော့ မယ်၊ ဒီတစ်ခါတော့ ပိုက်ဆံနည်းနည်းပိုယူမှ ဖြစ်မယ်”
 မိသားစုလို ဖြစ်နေပြီဆို တော့ စားအိမ် သောက်အိမ်တောင် ဖြစ်နေသည်။ အဖမ်းအဆီး အချုပ်အနှောင် ခံလိုက်ရသည့်အပြင် စီးပွားရေး လုပ်ငန်းကို အစကပြန်လုပ်ရတော့မည်ဆိုသည့် အတွက် ငွေပိုလိုချင်သည်ဆိုသည့်အတွက် ကူညီရ တော့မည်ဖြစ်သည်။
 “ဘယ်လောက်ယူကြမလဲ”
 “ဆယ်သိန်းလောက်တော့ ယူမှဖြစ်မယ်”
 ကတ္တီပါစအနီရောင်ဖြင့် ပတ်ထုပ်ထားသည့် ရွှေထုပ်ကို ပေးသည်။ ဆွဲကြိုးတစ်ကုံး၊ ပန်းလက်ကောက်လေးကွင်းက ဝင်းထိန်နေသည်။ ဝါပဲ ရည်လောက်ကို အရည်အသွေးကောင်းသည့် ပစ္စည်းတွေဖြစ်သည်။ ရွှေဈေးကလည်း တက်လာနေပြီ ဖြစ်၍ ရွှေသုံးကျပ်သား၏တန်ဖိုးသည် ကာလတန်ဖိုး ကျပ် ၁၆ သိန်းလောက်တန်သည်။ သူတို့လိုသည့် ငွေ ၁၀ သိန်းကိုထုတ်ပေးလိုက်သည်။ တစ်လ ပြည့်လျှင် အတိုးငွေ ကျပ်နှစ်သိန်းတောင်ရမည် ဖြစ်သည်။
 ငွေဆယ်သိန်းယူသွားပြီးနောက် ငါးလပြည့်ပါ က အတိုးချည်း ဆယ်သိန်းရမည်ဖြစ်သည်။ အတိုး ရော အရင်းပါဆိုလျှင် ကျပ်သိန်း ၂၀ ကြီးများတောင် ရချည်သေးရဲ့ဟု တွေးနေကြသည်။
 တစ်နှစ်လောက်ကြာသည်အထိ ပစ္စည်းတွေကို လာမရွေးသည့်အခါ ရောင်းစားပစ်ရမလား စဉ်းစား ရတော့ သည်။ အပေါင်ဆုံး ပစ္စည်းဖြစ်ပြီလား တွေးတောစရာဖြစ်လာသည်။ မောင်ထွန်းရွှေကိုခေါ်ပြီး တိုင်ပင်တော့မှ သိကြရတော့သည်။
 “ဟာ---ရွှေရည်စိမ်သတ္တုတွေပါလား”
 ပထမအကြိမ်လာပေါင်စဉ်က ပစ္စည်းအစစ်တွေ နှင့်ခွဲမရအောင်တူသည့် ရွှေရည်စိမ်သတ္တုတွေ ဖြစ်နေ တော့သည်။ ရိုးသားသူများ သတိထားသင့်ကြသည်။

သင့်လုပ်ငန်းများ အောင်မြင်တိုးတက်လိုလျှင် လယ်ယာစီးပွားသတင်းဂျာနယ်တွင် ကြော်ငြာပါ။

ပင်လယ်ကမ်းခြေနေ ကျေးရွာသားများ ဝင်ငွေတိုးစေသော ပင်လယ်စာလုပ်ငန်း

လူ တို့နေ့စဉ်စားသုံးနေသည့် အစားအစာများတွင် အဓိက အားဖြင့် ကုန်းမြေပေါ်မှရသော အစားအစာများနှင့် မြစ်ရေ၊ ရေခဲအေးရေ၊ ပင်လယ်ရေများထဲမှရသော ရေစာ (ပင်လယ်စာ)များဟူ၍ နှစ်မျိုးရှိ၏။



ကုန်းမြေကျယ်ဝန်းသောဒေသများ၌ နေထိုင်ကြသူများသည် ကုန်းမြေစာများကို အများဆုံးစားကြကာ ပင်လယ်ကမ်းခြေဒေသများနှင့် ရေပတ်လည် ဝိုင်းရံနေသောကျွန်းများ၌ နေထိုင်ကြသူများမှာမူ ပင်လယ်ထဲမှရသောပင်လယ်စာများကို အများဆုံး စားသုံးကြ၏။

ယခုအခါ - ကမ္ဘာပေါ်တွင် လူဦးရေများလာသောကြောင့် ကုန်းမြေများပေါ်၌ နေသူများသည် ကုန်းမြေစာများရရှိရေးအတွက် ပိုမိုကြိုးစားလာရပြီး ပင်လယ်ထဲမှရသော ပင်လယ်စာများကိုပါ ရယူပြီး စားသုံးမှု များလာ၏။

ကမ္ဘာတွင် ကုန်းမြေထက် ပင်လယ်သမုဒ္ဒရာရေထဲက ပိုမိုများပြားလေရာ ပင်လယ်သမုဒ္ဒရာနေ ရေသတ္တဝါများသည် လူတို့၏ အစားအစာအတွက် အထောက်အကူများစွာ ပေးလာနေ၏။

ဤတွင် ပင်လယ်ကမ်းခြေဒေသများရှိမြို့များ၊ ကျေးရွာများ၌နေသူများသည် ပင်လယ်စာလုပ်ငန်းကိုလုပ်ရင်း ဝင်ငွေကောင်းလာကြကာ စီးပွားရေးဖြစ်ထွန်းလာကြ၏။

အတွေ့အကြုံများအရ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာလုပ်ငန်းတို့ကို လုပ်ကိုင်ရာတွင် တစ်ပိုင်တစ်နိုင်ထက် စုပေါင်းလုပ်ဆောင်ခြင်းက ပို၍ အကျိုးအမြတ်ရပြီး ပို၍ဝင်ငွေကောင်း၏။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပက်တာနီ ငါးလုပ်ငန်း သမဝါယမအသင်းတစ်သင်း ရှိ၏။ ပင်လယ်ငါးဖမ်းခြင်း၊ ငါးခြောက်များလုပ်ခြင်း၊ စည်သွတ်ခြင်း၊ ငါးပိ၊ ငံပြာရည်လုပ်ခြင်းလုပ်ငန်းများကို ပြုလုပ်လျက်ရာ အောင်မြင်ဖြစ်ထွန်းနေသည့် သမဝါယမအသင်းတစ်သင်း ဖြစ်နေ၏။

၂၀၁၇ ခုနှစ်တွင် စတင်ထူထောင်၏။ ယခုအခါ ၎င်းအသင်းသည် စည်သွတ်လုပ်ငန်းအပါအဝင် ပင်လယ်စာလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နိုင်လောက်အောင် ငွေကြေးပြည့်စုံ လျက်ရှိ၏။ ငါးလုပ်ငန်းဌာန၏ ပုံပိုးမှုကြောင့် ခေတ်မီနည်းဖြင့် လုပ်နိုင်သည့်အတွက် အကျိုးအမြတ်ပိုရ၏။

ထို့ပြင် အဆိုပါအသင်းမှ ငါးဖမ်းသူများသည် ခေတ်မီငါးဖမ်းပစ္စည်းများကို အသုံးပြုကြပြီး ငါးများမျိုးမသုဉ်းရေးအတွက် ငါးများသားပေါက်ချိန်တွင် အထူးဂရုစိုက်၍ ငါးများဖမ်းကြ၏။ နောင်လာနောက်သားများမှ ငါးများကို ဆက်လက်ဖမ်းနိုင်ရန် ငါးမျိုးမသုဉ်းအောင် ဂရုစိုက်ကြသည်။

ယခင် ၎င်းအသင်းမဖွဲ့မီက တစ်ပိုင်

တစ်နိုင်ငံငါးဖမ်းသူများသည် တစ်နေ့ဝင်ငွေ ၂၅ ဘတ်ခန့်သာရကြပြီး ယခုအခါ၌မူ အသင်းသားတစ်ယောက် အနေဖြင့် တစ်နေ့လုပ်အားခ ဘတ် ၁၈၀ အထိ ဝင်ငွေရရှိလာ၏။

အဆိုပါအသင်း၏ ငါးလုပ်ငန်းများ၌ ယောက်ျားများသာမက မိန်းမများလည်း

ပါဝင်လုပ်ကိုင်ခွင့်ရ၏။ ထို့ပြင် ရှေးကလို ကြားပွဲစားမလို တောဘဲ မြို့များရှိ ကုန်တိုက်များ ငါးဈေးရှိ ငါးခိုင်များနှင့် တိုက်ရိုက်ဆက်သွယ်၍ အရောင်းအဝယ်လုပ်နိုင်သောကြောင့် ဝင်ငွေပိုရသည်ဟုလည်း သိရ၏။

(ဘန်ကောက်ပို့စ် ၂၂.၆.၁၉)

ရာသီဥတုစိန်ခေါ်မှုကို အန္တရာယ်မည့် နည်းလမ်းများ

ကျွ ကြီး ပူနွေးလာသောကြောင့် ရာသီဥတုသည်လည်း ပြောင်းလဲလာနေ၏။ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် အပူရှိန်လွန်လာ၏။ အေးသောနိုင်ငံအချို့၌ နွေရာသီတွင် အပူလှိုင်းများကျရောက်လာ၏။ မိုးရွာသွန်းမှုကလည်းများလာကာ ရေကြီးရေလျှံမှုပိုများလာပြီး လူတို့ရောအသေအပျောက်များ ပိုများလာ၏။ မြေပြိုမှုလည်း များလာ၏။ ပူပြင်းခြောက်သွေ့သောနိုင်ငံအချို့၌ မမျှော်လင့်ဘဲ မိုးကြီးသည်ထက်စွာရွာကာ လူနေအိမ်ခြေများ ရေနစ်မြုပ်မှုရှိလာ၏။ ပင်လယ်ကမ်းခြေဒေသများ၌ ပင်လယ်ရေမြင့်တက်လာမှုကြောင့် ရေလွှမ်းမိုးမှုများ ပိုများလာ၏။

ကမ္ဘာ့ရာသီဥတုသည် ကမ္ဘာပေါ်ရှိ လူသတ္တဝါများကို စိန်ခေါ်နေပြီဖြစ်ရာ လူတို့သည် စိန်ခေါ်လာသော ရာသီဥတုကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လို၏။ ရာသီဥတုစိန်ခေါ်မှုကို ရင်ဆိုင်ရန် အချို့နိုင်ငံများသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြရသည်။

ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရာတွင် အောက်ဖော်ပြပါ အချက်ကြီးသုံးချက်ကို အဓိကထား၍ လုပ်ဆောင်ကြရမည်ဖြစ်၏။

ရေသည် လူတို့၏ အသက်ဖြစ်၏။ သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေး၊ ရေကို များသောအားဖြင့် မိုးရေမှရပြီး အချို့နိုင်ငံများတွင်မူ မြင့်မားသောတောင်ပေါ်များရှိ ရေခဲပြင်များမှရ၏။ အချို့နိုင်ငံများမှာမူ မြစ်များမှရေရကြ၏။ ရေကန်ကြီးများမှ ရေရကြ၏။ ရေကို တစ်နှစ်ပတ်လုံး သုံးစွဲရန် ရေလိုလျှောက်မှုစနစ်ကောင်းများ လိုသလို ရေကိုလည်း အမြဲချွေချွေတာတာ သုံးရန် လို၏။ အသုံးပြုပြီးရေများကို ပြန်လည်သန့်စင်ပြီးသုံးနိုင်ရန် ခေတ်မီ စက်ရုံများလည်း လိုအပ်၏။ အထူးသဖြင့် မြို့ကြီးများတွင် ရေကိုတစ်နှစ်ပတ်လုံး မှန်မှန်ရရေးအတွက် စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရန် လို၏။

ဖောက်ပြန်သောရာသီဥတုသည် ကောက်ပဲသီးနှံစိုက်ပျိုးရေးများကို ပျက်စီးစေ၏။ အထွက်နှုန်းစေ၏။ ဤတွင် စားသောက်ကုန်ပစ္စည်းများသည် ဈေးကြီးမြင့်လာ၏။ ပြည်ပမှ တင်သွင်းသော စားသောက်ကုန်များကို မှီခိုအားထားနေကြရသော နိုင်ငံများသည် အစားအစာအတွက် စိုးရိမ်ပူပန်မှုနှင့်

ကြုံတွေ့နေ၏။ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်း အစားအစာလုံလောက်ရေးနှင့်မူလရေးအတွက် ပြည်တွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အရှိန်မြှင့်၍

အီဘီလီယာရောဂါ မပြန့်ပွားရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ကြိုးပမ်းနေ

အီ ဘီလီယာသည် ကူးစက်ရောဂါတစ်မျိုးဖြစ်၏။ အီဘီလီယာရောဂါကို ၁၉၇၉ ခုနှစ်ဝန်းကျင်များက အာဖရိကတိုက် နိုင်ငံယာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက် ကြီးကြားကြီးကြားပေါ်ပေါက်သည့် ဝိုင်းရပ်စ်ဝိုင်းတစ်မျိုးဖြစ်သည်။



အီဘီလီယာရောဂါကူးစက်ခံရသူ အများစုမှာ သေဆုံးလေ့ရှိပြီး ရောဂါလက္ခဏာများမှာ အပြင်းများခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် သွေးယိုထွက်မှုတို့ဖြစ်သည်။ ၎င်းရောဂါဖြစ်ပွားသူများနှင့် အနီးကပ်နေထိုင်ရာမှ ရောဂါပိုးကူးစက်ခံရလေ့ရှိ၏။ ၎င်းရောဂါသည် လူများနှင့် မျောက်ကဲ့သို့သော အဆင့်မြင့်နို့တိုက်သတ္တဝါများ၌ ဖြစ်ပွားလေ့ရှိ၏။

ဂျီနီဗာမြို့ရှိ ရိုက်တာသတင်းဌာန သတင်းတစ်ပုဒ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ် ဩဂုတ်လထဲ၌



မြသိန်း

လိပ်ပြာများကို ချစ်သော စင်ကာပူနိုင်ငံ

လိပ်ပြာ သည် ပိုးမွှားစာရင်းဝင်၏။ လူတို့ကို အကျိုးပြု၏။ ပျားများ၊ ပိတုန်းများ၊ ငှက်ငယ်များနည်းတူ ပန်းပင်သစ်ပင်များ မျိုးပွားရေးအတွက် ဝတ်မှုန်များကို ကူးပြောင်းပေးသော ပိုးမွှားတစ်မျိုးဖြစ်သည်။

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းက “ဒီကမ္ဘာမှာ လိပ်ပြာတွေ၊ ပျားပိတုန်းတွေ မရှိတော့ဘူးဆိုရင် အပင်တွေမရှိတော့ဘူး၊ ကမ္ဘာဟာလည်း ပျက်ပြုန်းသွားလိမ့်မယ်”ဟု ပြောခဲ့၏။

လိပ်ပြာမျိုးစုံကို ကမ္ဘာအနှံ့တွင် တွေ့နိုင်၏။ သို့သော် လိပ်ပြာများကို လေ့လာသူများက ကမ္ဘာသစ်တောများ ပြုန်းတိမှုများလာသောကြောင့် လိပ်ပြာအချို့မှာလည်း မျိုးသုဉ်းကုန်ပြီဟု ပြောကြသည်။

စင်ကာပူနိုင်ငံသည် သစ်ပင်ပန်းပင်များ၊ ကျေးငှက်များ၊ လိပ်ပြာများကို ချစ်သောနိုင်ငံတစ်နိုင်ငံဖြစ်၏။

ပုံမှာ - စင်ကာပူနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်းက ကျင်းပခဲ့သော ရှားပါးလိပ်ပြာများ ဓာတ်ပုံပြိုင်ပွဲ၌ ဆုရသွားသောဓာတ်ပုံဖြစ်သည်။ အဆိုပါ ရှားပါးလိပ်ပြာများမှာ စင်ကာပူပန်းခြံတစ်ခြံမှ တွေ့ရသည့်လိပ်ပြာများဟု ဆို၏။

စင်ကာပူ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း၏ အဆိုအရ စင်ကာပူ၌ ကမ္ဘာ့ရှားပါးလိပ်ပြာမျိုး ၁၈ မျိုးရှိကြောင်း သိရ၏။ (စတရီတ်တိုင်းမစ် ၁၂-၇-၁၉)

ဆောင်ရွက်ကြရန် လိုအပ်၏။ အစားအစာကုန်ကြမ်းများကို သိုလှောင်ထားရန်လည်း လို၏။ ထို့ပြင် ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိမည့် ကောက်ပဲသီးနှံမျိုးသစ်များကို သုတေသနပြုလုပ်ရန်လည်း လိုအပ်၏။

ရာသီဥတုပြောင်းလဲမှုကြောင့် ရောဂါပိုးများပျံ့နှံ့မှု၊ ပေါက်ပွားမှုစသည်တို့သည်လည်း များလာ၏။ ဥပမာ-ရောဂါပိုးများ သယ်ဆောင်လာတတ်သော ခြင်များ။ ထို့ကြောင့် ရောဂါပိုးများကို နှိပ်ကွပ်နိုင်မည့်ဆေးဝါးများကို ဖော်ထုတ်ရန်နှင့် ရောဂါပိုးများနှိမ်နင်းနည်းများကို ပြုလုပ်ရန် နည်းပညာရပ်များ၌ ငွေကြေးများကို ရင်းနှီးမှုများ ပို၍ပြုလုပ်ရန် လိုလာ၏။ ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေနေထိုင် စားသောက်ကြရန် လူတို့အား အသိပညာပေးရေး၊ လိုက်နာရေးတို့ကိုလည်း ကြပ်မတ်သွားရမည်ဖြစ်၏။

(စတရီတ်တိုင်းမစ် - ၁၈.၇.၁၉)

အီဘီလီယာရောဂါ မပြန့်ပွားရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ကြိုးပမ်းနေ

၂၀၁၉ ခုနှစ် ဇူလိုင်လတွင် လက်တင်အမေရိက၌ ဖြစ်ပွားခဲ့သော ဇီကာရောဂါတို့ ပါဝင်၏။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ကော်မတီဥက္ကဋ္ဌကမူ ယခုအီဘီလီယာသည် ဒေသတွင်း၌ဖြစ်ပွားနေသည့်ရောဂါတစ်မျိုးသာဖြစ်ပြီး ကမ္ဘာ့သို့မပျံ့နှံ့အောင် ထိန်းချုပ်သွားမည်ဟု ပြောဆိုလိုက်သည်။ ရောဂါမကူးစက်ရန် နယ်စပ်အဝင်အထွက်များကို ပိတ်ခြင်း၊ ကုန်ရောင်းကုန်ဝယ်ပိတ်ခြင်းတို့ မလိုအပ်ဟု ပြောဆိုသည်။

ကွန်ဂိုနိုင်ငံနှင့်အနီးဆုံးနိုင်ငံများဖြစ်သော ရဝမ်ဒါ၊ တောင်ဆူဒန်၊ ဘူရင်ဒီနှင့် ရဝမ်ဒါတို့သည် ၎င်းရောဂါမကူးစက်ရန် အထူးသတိထားရမည့် ပထမဆင့်နိုင်ငံများဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်သည် အဆိုပါအီဘီလီယာရောဂါကို နှိမ်နင်းရန်နှင့် တားဆီးရန် အမေရိကန်ဒေါ်လာသန်းနှင့်

(စတရီတ်တိုင်းမစ် ၁၉.၇.၁၉)



ကျန်းမာမှုတ အာဟာရ ဖြစ်စုံနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ကြိုးစားပေး

Food and Agriculture Organization of the United Nations SUSTAINABLE DEVELOPMENT GOALS 16 October 2019 World Food Day



နစ်စဉ် အောက်တိုဘာ ၁၆ ရက်သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်သည်။ ထိုနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day)အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ၂၀၁၉ ခုနှစ်အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ်အဖြစ် “ကျန်းမာမှုတ အာဟာရ ဖြစ်စုံနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ကြိုးစားပေး (OUR ACTIONS ARE OUR FUTURE Healthy Diets for a # Zerohunger World) ကို သတ်မှတ်ပေးထားသည်။

ဘကြီးပြ

နေကြသည်။ သူတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဗဟုသုတနှင့် ရိုးရာဓလေ့ လက်တွေ့ကျကျ လုပ်ဆောင်မှုများသည် ယနေ့ချိန်ခါ၌ အလွန်အရေးကြီး၏။

စားနပ်ရိက္ခာသည် လူတို့ဘဝရှင်သန်ရေးအတွက် နေ့စဉ်လိုအပ်ချက်ဖြစ်၏။

ကျန်းမာရေး အထူးသဖြင့် ကလေးသူငယ်များ၏ ကျန်းမာရေးကို ပိုမိုကောင်းစေသည်ဟု အစာအာဟာရသုတေသီများက ဆို၏။

အကြောင်းမှာ ယနေ့ချိန်ခါ၌ ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲခြင်းနှင့် ကန့်သတ်မှုရှိလာသော သဘာဝသယံဇာတများ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသောကြောင့် ဖြစ်၏။

ယခုအခါ ကမ္ဘာလူဦးရေသည် နေ့စဉ်တိုး၍လာနေရာ စားနပ်ရိက္ခာသည် ကမ္ဘာသူ ကမ္ဘာသားများအတွက် ပိုမိုလိုအပ်လျက်ရှိ၏။

ကလေးသူငယ်အများစု ယနေ့ရင်ဆိုင်ကြုံတွေ့နေကြရသည့် အလွန်ခြင်းရောဂါဖြစ်စေမှုကို လျော့နည်းစေသည်ဟု အကြံပြုထား၏။

အစာအာဟာရကြွယ်ဝရေးနှင့် ငတ်မွတ်မှုကင်းမဲ့သောကမ္ဘာကို တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြရသော လယ်ယာလုပ်သားများနှင့် လယ်ယာလုပ်ငန်းနှင့် ဆက်သွယ်နေသည့် လုပ်သားများကို အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးမှုကို ပြုလုပ်ကြရန်လည်း အထူးလိုအပ်၏။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)သည် ကမ္ဘာလူသားများ အငတ်ဘေးမကျရောက်စေရေးအတွက် စားနပ်ရိက္ခာ လုံလုံလောက်လောက်ထုတ်လုပ်ရေးကို ကမ္ဘာ့နိုင်ငံများနှင့်လက်တွဲ၍ ကြိုးစားဆောင်ရွက်လျက် ရှိ၏။

ထို့ပြင် ယနေ့လူနေမှုဘဝ၌ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ငန်းများ အားနည်းနေပြီး ငြိမ်သက်စွာထိုင်၍ ရပ်မြင်သံကြားကြည့်ရှုခြင်း၊ ဂိမ်းဆော့ကစားခြင်းစသည်တို့က ပိုမိုအားသာနေ၏။ ထို့ကြောင့် ကျန်းမာရေးအတွက် တစ်နေ့လျှင် မိနစ် ၃၀ထက်မနည်း၊ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်သွားရန် လိုအပ်ကြောင်း ကျန်းမာရေးသုတေသီတို့က အကြံပြုထားကြသည်။

အစားအစာများနှင့် အဖွဲ့အစည်းများသည် အာဟာရချို့တဲ့ခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုအစာအာဟာရများရရှိရေးအတွက် ကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးရန် ငွေကြေးများစွာကို သုံးစွဲကြရမည်ဖြစ်၏။

ယခုအခါ ကမ္ဘာ့ရာသီဥတုသည် ရှေးကနှင့်မတူဘဲ ပြောင်းလဲလာနေရာ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်ရေးကို ထိခိုက်မှုရှိလာ၏။ ထွက်ရှိလာသော စားနပ်ရိက္ခာအချို့တွင် အာဟာရဓာတ်သည် လျော့နည်းလာရာ ၎င်းအစားအစာများကို စားသုံးသူများ၌ အာဟာရဓာတ်ချို့တဲ့မှုများ ရှိလာသောကြောင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အာဟာရဓာတ်ပြည့်ဝရေးအတွက် လမ်းညွှန်ချက်များချမှတ်ပြီး အာဟာရဓာတ်ကြွယ်ဝသော အစားအစာများကို ထုတ်လုပ်စားသောက်စေရေးအတွက် နှိုးဆော်လျက်ရှိ၏။

လူသည်တစ်ဦးတည်းနေသောသတ္တဝါမဟုတ်ဘဲ မိသားစုအလိုက် သိုက်သိုက်ဝန်းဝန်းနေထိုင်ကာ တစ်ဦးနှင့်တစ်ဦးအမှီသဟဲပြုနေကြရသဖြင့် လူအချင်းချင်းချစ်ခင်ရင်းနှီးစွာဖြင့် စကားပြောခြင်း၊ အမြင်ချင်း

တစ်ချိန်တည်းမှာပင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များသည်လည်း ကျန်းမာရေးအထောက်အကူပြုအစာအာဟာရများရရှိရေးနှင့် အငတ်ဘေးကင်းဝေးသောကမ္ဘာဖြစ်ရန် အစိုးရများနှင့်အဖွဲ့အစည်းများကို ကူညီသွားကြရမည်ဖြစ်သည်။

သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အခွံမာသောအသီးများကို ပိုမိုစားသောက်ခြင်းဖြင့် အာဟာရဓာတ် ပိုမိုကြွယ်ဝလာမည်ဖြစ်၏။



ဖလှယ်ခြင်းနှင့် အစားအစာသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်းကို ဆွေးနွေးကြရန် လိုအပ်နေ၏။

အစာအာဟာရကြွယ်ဝသောကမ္ဘာ၊ အငတ်ဘေးကင်းဝေးသော ကမ္ဘာကြီးဖြစ်ရန် တစ်ဦးကောင်း တစ်ယောက်ကောင်း နိုင်ငံတစ်ခုတည်းကသာ လုပ်ဆောင်၍မရနိုင်ပေ။ ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံး စုပေါင်းလုပ်ဆောင်ကြမှသာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်သည်။

ယနေ့လူနေမှုဘဝ၏ စားသောက်မှုပုံစံတွင် အသင့်စားရန် ပြုလုပ်ထားသောအစားအစာများ၊ အချိုဓာတ်များသော အစားအစာများ၊ အဆီများသောအစားအစာများနှင့် ဆားများသောအစားအစာများက နေရာယူလျက်ရှိ၏။ ၎င်းအစားအစာများသည် ကျန်းမာရေးကို ထိခိုက်ပြီး စားသုံးသူကို အလွန်ရောဂါရစေ၏။

အစာအာဟာရကြွယ်ဝသောကမ္ဘာ၊ အငတ်ဘေးကင်းဝေးသော ကမ္ဘာကြီးဖြစ်ရန် တစ်ဦးကောင်း တစ်ယောက်ကောင်း နိုင်ငံတစ်ခုတည်းကသာ လုပ်ဆောင်၍ မရနိုင်ပေ။ ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး စုပေါင်းလုပ်ဆောင်ကြမှသာ

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အစာအာဟာရဓာတ်ကြွယ်ဝသော အစားအစာများ ထုတ်လုပ်မှုအတွက် လမ်းညွှန်ချက်များ ချမှတ်ကာ အကောင်အထည်ဖော်ရေးကို ပံ့ပိုးပေးလျက်ရှိ၏။

ကျန်းမာရေးအတွက် အာဟာရဖြစ်စေသော အစားအစာများကို ရွေးချယ်စားသုံးရမည်ဖြစ်သကဲ့သို့ ကျန်းမာရေးကောင်းရန် မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်၏။ “ဆေးဝါးကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းသည်” ဆိုသော ဆိုရိုးစကားကို လက်ကိုင်ထားရန်လည်း အထူးလိုအပ်၏။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီးတွင် ကမ္ဘာကြီးတစ်ခုလုံးအတွက် ရိက္ခာဖူလုံရေး၊ အာဟာရကြွယ်ဝသောအစားအစာများ ရရှိရေး၊ အငတ်ဘေးတိုက်ဖျက်ရေးစသော လုပ်ငန်းများကို ဆောင်ရွက်ရန် လက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့် အုပ်ချုပ်ရေးအဖွဲ့၊ စစ်ဆေးရေးအဖွဲ့၊ ဥပဒေအဖွဲ့၊ လယ်ယာလုပ်ငန်းနှင့်စားသုံးသူတို့ကို ကာကွယ်ရေးအဖွဲ့၊ ရာသီဥတု၊ ဇီဝမျိုးကွဲ၊ ရေနှင့်မြေဌာန၊ စီးပွားရေးနှင့်လူမှုရေး

ယနေ့သိပ္ပံပညာဖြင့် လူတို့သည် သိပ္ပံနည်းဖြင့် အစားအစာများကို ကြာရှည်ခံရန် ဓာတ်ပစ္စည်းများဖြင့် ပြုပြင်ထားကြလေရာ ၎င်းအစားအစာများသည် လူတို့၏ ကျန်းမာရေးနှင့် အာဟာရဓာတ်ကြွယ်ဝရေးကို အထောက်အကူမပြုဟု ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်များက တညီတညွတ်တည်း ပြောဆိုလာကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၏ အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များသည် ကျန်းမာရေးအထောက်အကူပြု အစာအာဟာရများ ထွက်ရှိရေးကို အလေးထားလုပ်ဆောင်ပေးပါမှ ကမ္ဘာကြီးသည် အငတ်ဘေးမှ ကင်းဝေးမည်ဖြစ်၏။

တောင်သူလယ်သမားများနှင့် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသော အမျိုးသားများ၊ အမျိုးသမီးများသည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများကို ထုတ်လုပ်ရာ၌ အရေးပါသောအခန်းက ပါဝင်

သွက်လက်လျက်မြန်စွာ သွားလာလှုပ်ရှားနေကြရသောကြောင့် အစားအစာများကို မိမိတို့နေအိမ်များ၌ ချက်ပြုတ်စားသောက်ရန် အချိန်မရကြသဖြင့် လမ်းဘေးအစားအသောက်ဆိုင်များ၊ စူပါစားသောက်ဆိုင်ကြီးများ၊ အဆင်သင့်ပြုလုပ်ထားသော အစားအစာများကိုသာ အမှီသဟဲ ပြုလုပ်နေကြရ၏။

တောင်သူလယ်သမားများနှင့် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသော အမျိုးသားများ၊ အမျိုးသမီးများသည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများကို ထုတ်လုပ်ရာ၌ အရေးပါသောအခန်းက ပါဝင်

ဖွံ့ဖြိုးမှုဌာန၊ ငါးလုပ်ငန်း၊ သစ်တောလုပ်ငန်းဌာနများ၊ ကမ္ဘာတိုက်ကြီးများ ဆိုင်ရာ ဒေသရုံးများနှင့် နိုင်ငံအလိုက် ရုံးခွဲများကို ဖွဲ့စည်းထားရာ လိုအပ်ပါက အကူအညီရယူခြင်း၊ သတင်းအချက်အလက်များ ရယူခြင်းများကို ၎င်းအဖွဲ့ခွဲများ၊ ရုံးခွဲများသည် အမြဲကူညီလျက်ရှိသဖြင့် လူသားများနေထိုင်ရာ ဤကမ္ဘာကြီးတွင် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရဖြစ်သော အစားအစာများကို စားသုံးရေးနှင့်ကမ္ဘာကြီးအငတ်ဘေးမှ ကင်းဝေးစေရေးတို့ကို “ကျန်းမာမှုတ အာဟာရ ဖြစ်စုံနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ကြိုးစားပေး (OUR ACTIONS ARE OUR FUTURE Healthy Diets for a # Zerohunger World) ” ဆောင်ပုဒ်နှင့်အညီ အားကြီးမာန်တက်ဆက်လက်ဆင်နွှဲကြရန် လိုအပ်ပေသည်။

(မှီး - Food and Agriculture Organization 9/30/2019 of the United Nations)

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အကြိမ် ၃၀ ပြောက် အစည်းအဝေး ကျင်းပ

၁၉၃၂ ခုနှစ်မှစ၍ ပိုးသတ်ဆေး ၃၈၀၁ မျိုး မှတ်ပုံတင်ပြီး ဖြစ်

နေပြည်တော် စက်တင်ဘာ ၂၅

စိုက် ပျိုးသီးနှံများအား ပိုးမွှားရောဂါကင်းစင်ပြီး အထွက်နှုန်းတိုးတက်စေရေးအတွက် အဓိကသွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးကို အကျိုးရှိစွာ အသုံးပြုနိုင်ရန် အတုအပကင်းစင်ရေး၊ အရည်အသွေးစစ်မှန်ရေးတို့အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့က စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယနေ့မှန်းလွဲ ၁ နာရီက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အကြိမ် ၃၀ မြောက် အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ ပိုးသတ်ဆေးများကို စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရာတွင် ဓာတ်ကြွင်းအနည်းဆုံးဖြစ်စေရန်၊ လူနှင့်ပတ်ဝန်းကျင် ထိခိုက်မှုနည်းသော ပိုးသတ်ဆေးများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည့်နည်းတူ လုပ်ငန်းများထိရောက်အောင်မြင်ရေးအတွက် သတ်မှတ်ထားသော ဥပဒေစည်းမျဉ်းများနှင့်အညီ ကြပ်မတ်ထိန်းကျောင်းရန် လိုအပ်ကြောင်း၊ ပိုးသတ်ဆေးများကို မှတ်ပုံတင်ခွင့်ပြုခြင်း သာမကဘဲ စနစ်တကျသုံးစွဲရေးအတွက် နည်းပညာပေးအသိပညာပေးလုပ်ငန်းများ

အရှိန်အဟုန်မပျက်ဆောင်ရွက်ရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများအရ ထိန်းချုပ်သောလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းကောင်းဖြင့် စီမံအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက နည်းပညာအချက်အလက်များကို ပိုးသတ်ဆေးမှတ်ပုံတင် နည်းပညာကော်မတီအစည်းအဝေးက စိစစ်ပြီး ဆက်လက်တင်ပြလာသည့် ပိုးသတ်ဆေး



၁၉၈ မျိုးနှင့်ပတ်သက်၍လည်းကောင်း၊ စိစစ်ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးဆုံးဖြတ်ကြသည်။

ပိုးသတ်ဆေးသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ပိုးသတ်ဆေး၏ အကျိုးအာနိသင်ကို ထိရောက်စွာ သုံးစွဲနိုင်စေရန်တို့ကို ရည်ရွယ်၍ ပိုးသတ်ဆေး ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေ

အမှတ် - ၁၄ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ကို သက်ဆိုင်ရာပုဂ္ဂိုလ်များပါဝင်သော ၁၃ ဦးပါအဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကာ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ပိုးသတ်ဆေးတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေးဖော်စပ်ရောင်းချခွင့်လိုင်စင်နှင့် ပိုးသတ်ဆေး၊ ပြန်လည်ထုပ်ပိုးခွင့်လိုင်စင်ခွင့်ပြုခြင်းများကို ပိုးသတ်ဆေးဥပဒေနှင့်အညီ

ဆောင်ရွက်လျက်ရှိသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အစည်းအဝေးများကို ၁၉၉၃ ခုနှစ်မှ ယနေ့ထိ ၃၀ ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ကာ ၂၉ ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း ၃၈၀၁ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

MOALI ပြန်ကြားရေး

တတိယအကြိမ် မြန်မာ့သစ်ဟောပြောလှုပ်ရှားမှု (ကျေးရွာငွေတိုက်) သင်တန်းဖွင့်လှစ် နိုင်ငံတစ်ဝန်း ကျေးရွာငွေတိုက် ၁၃၃ ဖွဲ့စည်းနိုင်

နေပြည်တော် စက်တင်ဘာ ၂၃

မြန်မာ ဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) ငါးရက်ကြာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) ၌ ကျင်းပရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာကျောင်းဂတ်ဂျင်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက သင်တန်းဖွင့်အမှာစကားပြောကြားသည်။



ထို့နောက် ကိုရီးယားနိုင်ငံ KFCC ရုံးချုပ်မှ စီနီယာမန်နေဂျာ Mr. Sim Woo Jong က မြန်မာကျေးရွာငွေတိုက်ကို အခြားသော ကျေးရွာသစ်စီမံကိန်းဒေသများနှင့် နိုင်ငံတစ်ဝန်းသို့ တိုးချဲ့ဖြန့်ကျက်ရန် ကျေးရွာငွေတိုက်များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် SMU ကျေးရွာများ၏ ကျေးရွာငွေတိုက်ထူထောင်ခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးတက်ရေးလုပ်ငန်းများအပါအဝင် ငွေကြေးစီမံခန့်ခွဲရာတွင် ငွေစုဆောင်းတတ်သည့်အလေ့အထများ တိုးပွားလာစေရန်ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ဇွန်လ ၁၇ ရက်က မြန်မာနိုင်ငံတွင် ကျေးရွာငွေတိုက်ထူထောင်ရန် သဘောတူစာချုပ်ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် Korean Federation of Community Credit Cooperatives မှ တာဝန်ရှိသူများ

က လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အဆိုပါစီမံကိန်းလုပ်ငန်းများလက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကျေးရွာငွေတိုက်တာဝန်ခံများအတွက် ကျေးရွာငွေတိုက်သင်တန်းကို ယနေ့ဖွင့်လှစ်ခြင်းဖြစ်သည်။

ပထမအကြိမ် ကျေးရွာငွေတိုက်သင်တန်းဖွင့်လှစ်ကာ မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာငွေတိုက် ၁၃ ခုဖွဲ့စည်းနိုင်ခဲ့ပြီး ဒုတိယအကြိမ် စီမံကိန်းကျေးရွာ ၂၇ ရွာတွင် ကျေးရွာငွေတိုက် ၂၇ ခုကို တိုးချဲ့တည်ထောင်ဆောင်ရွက်လျက်ရှိကာ ယခုသင်တန်းသည် တတိယအကြိမ် ဖြစ်သည်။

ဆယ်မာအူးလ်ဂွန်ဂို လူပုဂ္ဂိုလ်များ ဆိုသည်မှာ ကျေးရွာလူထု၏ ကိုယ်ပိုင်အင်အားဖြင့် ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုအလိုက် ဝင်ငွေမြှင့်တင်ရာတွင် အလွန်အသုံးဝင်သည့် ငွေစုဆောင်းခြင်း အလေ့အထပါဝင်သည့် အတွက် စီးပွားရေးအခြေအနေတိုးတက်စေရန် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

MOALI ပြန်ကြားရေး



မြန်မာ့အေဂ်ရီစီမံခန့်ခွဲရေးကော်မတီတစ်ခုဖြစ်ရေး မျှော်မှန်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၀

စား သုံးသူများ၏ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ဖွံ့ဖြိုးလာမှုနှင့်အတူ အစားအသောက်များ၏ အရောင်အဆင်းအနံ့အရသာသာမက အာဟာရပါဝင်မှုနှင့်ဘေးကင်းလုံခြုံသော အစားအစာများဖြစ်စေရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအပေါ် စောင့်ကြည့်ရွေးချယ်လာလျက်ရှိသကဲ့သို့ အော်ဂဲနစ်ထုတ်ကုန်များအပေါ် တန်ဖိုးထားရွေးချယ်သုံးစွဲလာမှုများလည်း ကျယ်ပြန့်လာလျက်ရှိသည်။

အော်ဂဲနစ်ထုတ်ကုန်ချက်ပေးရေးလမ်းညွှန်ချက်များနှင့် အော်ဂဲနစ်စိုက်ပျိုးရေး စစ်ဆေးခြင်းဆိုင်ရာလမ်းညွှန်ချက်များ တည်းဖြတ်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၄၃ အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဆွေနှင့် ဘာသာရပ်အလိုက် ကျွမ်းကျင်သူ စိုက်ပျိုးရေးပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။

အော်ဂဲနစ်စိုက်ပျိုးဆောင်ရွက်မည့် တောင်သူများ၊ လုပ်ငန်းရှင်များအနေဖြင့် အစုအဖွဲ့အလိုက် ညီညီညွတ်ညွတ် ဆောင်ရွက်ရန်လိုအပ်ပြီး အပြန်အလှန်

ထိန်းကျောင်းကြခြင်းဖြင့် မိမိတို့၏ ထုတ်ကုန်အရည်အသွေးအပေါ် အာမခံချက်ပေးနိုင်မှုသာ ဈေးကွက်နှင့်ဈေးနှုန်းရေရှည်ရပ်တည်ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် နည်းပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူကြီးကြပ်ခြင်းအထိ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများတွင် မြန်မာ့အော်ဂဲနစ်စီမံခန့်ခွဲရေးနှင့် ISO အသိအမှတ်ပြုလက်မှတ်ရသည့် စိစစ်ရေးအဖွဲ့များမှ ထောက်ခံချက်အရည်အသွေးမီ ထုတ်ကုန်များဖြစ်စေရေးအတွက်ကိုပါ မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။ (၄)

မြေဆီလွှာ၊ ဂေဟစနစ်နှင့်လူသားများအပါအဝင် သက်ရှိများကို မထိခိုက်စေဘဲ ရေရှည်တည်တံ့စေသည့် ထုတ်လုပ်မှု

စနစ်တစ်ခုဖြစ်သည့် အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရာတွင် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည့် သွင်းအားစုများကို အသုံးမပြုခြင်း၊ သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်တို့ ဆက်စပ်မှုရှိခြင်း၊ မတူညီသည့် သက်ရှိဇီဝများ ယှဉ်တွဲနေထိုင်နိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်ရာ ဒေသအခြေအနေနှင့်လိုက်လျောညီထွေမှုရှိခြင်းစသည့် အားသာချက်များကြောင့်လည်း အော်ဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ရန် စိတ်ဝင်စားသူများ၊ အော်ဂဲနစ်သီးနှံစားသုံးလိုသူများလည်း တိုးတက်များပြားလာလျက်ရှိရာ အော်ဂဲနစ်စိုက်ပျိုးရေး တီကျသော စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ပေးရန်တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOALI ပြန်ကြားရေး

ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်မြှင့်တင်နိုင်မှုတို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်မှုတို့ကို ထည့်သွင်းစဉ်းစား ပဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၂၄ ကြိမ်မြောက်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မှကြား



နေပြည်တော် စက်တင်ဘာ ၂၄

နိုင်ငံ တော်၏ လယ်ယာမြေများကို စီမံဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် နိုင်ငံ၏ မြို့ရွာများဖွံ့ဖြိုးတိုးတက်လာမှု၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးအတွက် အခြေခံအဆောက်အအုံများတိုးမြှင့်ရန် လိုအပ်မှု၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် ပို့ကုန်မြှင့်တင်နိုင်မှုတို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်မှုတို့ကို ထည့်သွင်း စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြလာမှုကိစ္စရပ်များအပေါ် နိုင်ငံတော်၏အကျိုး၊ ပြည်သူလူထု၏အကျိုးကို ရှေးရှု၍ အနည်းဆုံးလိုအပ်သည့် မြေပမာဏကိုသာ ခွင့်ပြုပေးနိုင်ရေး အတွက် တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ပဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၂၄ ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားကြသည်။ (ပုံ)

ပဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၂၄ ကြိမ်မြောက်အစည်းအဝေးသို့ ပဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အဖွဲ့ဝင်များစုံညီစွာ တက်ရောက် ဆွေးနွေးကြပြီး အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင်

ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ဖတ်ကြားတင်ပြသည်။ အစည်းအဝေးတွင် ပဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးပြောကြား ရာ၌ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု၊

လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ အလုပ်သမားရရှိနိုင်မှု၊ မြို့ရွာနှင့်ထိစပ်နိုင်မှု၊ သုံးစွဲရေရရှိနိုင်မှုစသည်တို့အပေါ် အခြေခံ ရွေးချယ်ခြင်းဖြစ်ရာ နိုင်ငံ၏ ကုန်ထုတ် စွမ်းအားတိုးတက်ရေး အခြေခံအဆောက် အအုံဖြစ်သည့် စက်ရုံအလုပ်ရုံများ တိုးမြှင့် တည်ဆောက်ရေးနှင့်နိုင်ငံတော်၏ စားနပ်

ရိက္ခာဖူလုံရေးစသည့် အချက်များနှင့် အဓိကသက်ဆိုင်သည့်လယ်ယာမြေများ မလျော့ပါးရေး၊ အဟန့်အတားမဖြစ်စေရေး၊ ကန့်သတ်ချက်မဖြစ်စေရေးတို့ကို သဟဇာတညီညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊

လျော့နည်းဆုံးရုံးသွားသည့် လယ်ယာမြေများအတွက် လယ်ယာမြေ များ အစားထိုးဖော်ထုတ်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများမှ စိုက်ပျိုး မှု၊ တည်ငြိမ်မှုရှိလာသောမြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခြင်းနည်းလမ်း အပါအဝင် နည်းပေါင်းစုံဖြင့် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ရုံး၏ ၃.၈.၁၉ ရက်စွဲပါ စာအမှတ် ၅၁၁ (၅၉၄)/၁၂/သမ္မတရုံးဖြင့် ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာတိုးချဲ့ ဖွဲ့စည်းခြင်း ကိစ္စတွင် လယ်မြေ၊ ယာမြေ၊ သစ်တောမြေ၊ သတ္တုတွင်းမြေ၊ မြေလွတ်၊ မြေရိုင်းများ ဖြစ်ပါက ဆိုင်ရာဌာနအဖွဲ့များ၏ အခြား နည်းအသုံးပြုခွင့်ပါရှိရမည်ဟု လမ်းညွှန် အကြောင်းကြားထားပြီးဖြစ်ရာ လယ်ယာ မြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားမှု များအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော် သမ္မတရုံးတို့၏ လမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်လာမှုသာ နိုင်ငံစီးပွားဖွံ့ဖြိုးလာရေး အဓိက အထောက်အကူဖြစ်သည် အတွက် မဖြစ်မနေခွင့်ပြုရမည့်ကိစ္စများတွင် အနည်းဆုံးလိုအပ်ချက်ကိုသာ စိစစ်ခွင့်ပြု ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦးက နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၌ ပါဝင်သွားသော မြေဧရိယာများအတွက် လျော်ကြေး/ နစ်နာကြေးပေးချေနိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့မြေတိုးချဲ့ရန် သိမ်းဆည်းထားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေး ချေနိုင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ မြို့သစ်စီမံကိန်းတွင် ပါဝင် သွားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးချေနိုင်ရေးကိစ္စများ အပါ အဝင် အစည်းအဝေးက ဆွေးနွေးဆုံးဖြတ် ရမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံ ပေးပို့တင်ပြလာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လုပ်ငန်းစာတွဲ ၁၂၁ တွဲနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်လာသူများ က လယ်ယာမြေဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆွေးနွေးဆုံးဖြတ် ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များက ပြေရင်းဆောင်ရွက်လျက် ရှိသော လယ်ယာမြေမူဝင်ဆိုင်ရာကိစ္စရပ် များကို စိစစ်ဆွေးနွေးကြသည်။

MOALI ဖြန့်ကြားရေး

မြေနကျွန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် နှစ်ရက်ကြာ ကျင်းပ၊ နီးစပ်ရာကျေးရွာကိုအခြေခံသည့် မြေနကျွန်းခွဲဝေခြင်းနည်းစနစ် တစ်နိုင်ငံလုံးတွင် ၉၀ ရာခိုင်နှုန်းကျော် အဆင်ပြေစွာ ဖြေရှင်းဆောင်ရွက်နိုင်

နေပြည်တော် စက်တင်ဘာ ၃

လယ် ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနသည် ခေတ် စနစ်နှင့် ကိုက်ညီသော ဝန်ထမ်း ဖွဲ့စည်းပုံအုပ်ချုပ်ရေးလုပ်ငန်းကို ပထမအဆင့်အနေဖြင့် ဆောင်ရွက် လျက်ရှိပြီး တစ်ဖက်မှာလည်း ဝန်ထမ်းများ အရည်အသွေးမြင့်မားရေး အတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာပေးသင်တန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အသစ်ခန့်ထား မည့်ဝန်ထမ်းအင်အား အရေအတွက် များပြားလာသည်နှင့်အမျှ ဝန်ထမ်း များ၏အရည်အသွေး မလျော့ကျသွား စေရေး၊ အစဉ်တိုးတက်မြှင့်တင်ရေး ဆိုသည့်ကိစ္စသည်လည်း အရေးကြီး ကိစ္စရပ်အနေဖြင့် ယှဉ်ပြိုင်ပါဝင်လာ မှာဖြစ်သည်အတွက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက် မပြတ် ကျင်းပလျက်ရှိသည်။

မြေနကျွန်းစီမံခန့်ခွဲရေးဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ရန်၊ ရှေးယခင်က ဖြစ်ပေါ်ခဲ့သော



မြေနကျွန်းပြဿနာများအပေါ် ဖြေရှင်း လုပ်ကိုင်ခဲ့မှုအတွေ့အကြုံများ ကြားနာ သိရှိလေ့လာနိုင်ရန်နှင့် လာမည့်မြေနကျွန်း ရာသီမှစ၍ မြေပြင်လက်တွေ့ဆောင်ရွက် ကြရမည့် ဌာနဝန်ထမ်းများအနေဖြင့် ယခင် ကထက် ပိုမိုကောင်းမွန်သောမြေနကျွန်း စီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်တို့ကို ရည်ရွယ်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနက မြေနကျွန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ ပထမပတ်က တော်ဝင် နေပြည်တော် ဟိုတယ်၌

ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လွှတ်တော်ကိုယ်စား လှယ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြား ရေးမှူးများ၊ အငြိမ်းစားညွှန်ကြားရေးမှူး ချုပ်သုံးဦး၊ အငြိမ်းစားပညာရှင်ဝန်ထမ်း များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဒေသအသီးသီး မှ ဝန်ထမ်း ၁၃၀ ဦး တက်ရောက် ဆွေးနွေးကြသည်။ ယနေ့နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသည့်

မြေနကျွန်းပြဿနာများကို ဒေသအာဏာ ပိုင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၏ အကြံပြုတင်ပြချက်များအရ ဖြေရှင်းရာ တွင် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းနည်းလမ်းအမျိုးမျိုး ဖြစ်ပေါ် နေသဖြင့် ယင်းဆောင်ရွက်မှုသည် ဥပဒေ၊ နည်းဥပဒေများနှင့်လွတ်ကင်းသွားပါက ဝန်ထမ်းများအတွက် မလိုလားအပ်သော ပြဿနာများဖြစ်ပေါ်စေနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ဥပဒေ၊ နည်းဥပဒေ များ တစ်ပြေးညီကျင့်သုံးဆောင်ရွက်ပေး နိုင်စေရန် လိုအပ်လျက်ရှိသဖြင့် မြေနကျွန်း

စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ကျင်းပခြင်းဖြစ်ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောကြားသည်။ (ပုံ)

ခေတ်အဆက်ဆက် တည်ဆဲဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများအရ မြေနကျွန်းခွဲဝေမှုသည် နီးစပ်ရာကျေးရွာ ကိုအခြေခံထားခြင်းသာဖြစ်ပြီး အုပ်ချုပ်မှု နယ်နိမိတ်ကိုအခြေခံထားခြင်း မဟုတ် ကြောင်း၊ နီးစပ်ရာမြို့နယ်၏ အုပ်ချုပ်မှု နယ်နိမိတ်အရ စီမံခန့်ခွဲပေးခြင်းသာ ဖြစ်ကြောင်း၊ ယင်းသို့နီးစပ်ရာရွာကို အခြေခံ သည့် မြေနကျွန်းခွဲဝေခြင်း နည်းစနစ်အရ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၉၀ ရာခိုင်နှုန်းကျော်ခန့် အဆင်ပြေစွာ ဖြေရှင်း ဆောင်ရွက်နိုင်ကြသည်ကို လေ့လာတွေ့ရှိ ရကြောင်း ပြောကြားသည်။

မြေနကျွန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၄ ရက် နှင့် ၅ ရက်တွင်ကျင်းပကာ မိမိတို့၏ လုပ်ငန်း အတွေ့အကြုံ၊ သဘာဝအခြေအနေနှင့် ဥပဒေပိုင်းဆိုင်ရာကိစ္စများကို ဆွေးနွေး ကြသည်။ MOALI ဖြန့်ကြားရေး



ကျောက်တော်မြို့ သုတေသနဌာန

ကျွန်းသားငယ်

၆၃ သင်္ခါပေသမားများကတော့ ဤမြို့နှင့် မြို့နယ်ကို မုန့်မြေဟု တင်စားခေါ်ဝေါ် ဂုဏ်ယူကြသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သက်တော်ထင်ရှားရှိစဉ် ဘီစီ ၅၅၄ (သာသနာသက္ကရာဇ် ၁၂၃) ခုနှစ်ကပင် ဧည့်ဝတီသို့ ကြွချီရောက်ရှိတော်မူခဲ့ပြီး မင်းနှင့်ပြည်သူတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးခဲ့ရာဒေသ။ ကိုယ်ပွားတော်ရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီး ရင်ငွေ့တော်ခုနစ်လက် အုပ်ထည့်ကာ သာသနာတော်အခွန်ရှည်စိမ့်သောငှာ ချီးမြှင့်ခဲ့ရာဒေသ။

ဧည့်ဝတီမြို့တော်သို့ကြွချီတော်မူသည့်အခါ ကျောက်တော်မြို့၏ အရှေ့ဘက်ရှိ သေလင်္ကာရီမောရပဗ္ဗတ တောင်တော်ပေါ်တွင် ခေတ္တရပ်နားခဲ့သည်။ ဧည့်ဝတီမြို့တော်ဟောင်းသည် လည်းကောင်း၊ သေလင်္ကာရီမောရပဗ္ဗတတောင်သည်လည်းကောင်း ကျောက်တော်မြို့နယ်တွင် ရှိသည်။ ထို့ကြောင့် ကျောက်တော်မြို့သည် ရခိုင်သာသနာသမိုင်းနှင့်အတူ ထင်ရှားသောမြို့အဖြစ် မြို့နယ်သားတို့ ဂုဏ်ယူကြခြင်းဖြစ်သည်။

ကျောက်တော်မြို့သည် မြောက်ဦးခရိုင်တွင်ပါရှိသည်။ ယခင်က စစ်တွေခရိုင်တွင် ပါဝင်ခဲ့သော်လည်း ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ၂၀၁၄ ခုနှစ်တွင် မြောက်ဦးခရိုင်အား အသစ်ဖွဲ့စည်းခဲ့ရာတွင် မြေပုံ၊ မင်းပြား၊ မြောက်ဦးတို့နှင့်အတူ စစ်တွေခရိုင်မှ မြောက်ဦးခရိုင်သို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။ စစ်တွေမြို့မှ ရေလမ်းခရီးမိုင် ၈၀ အကွာတွင်ရှိ ကာ စစ်တွေ-ရန်ကုန်ကားလမ်းပေါ်တွင် ရှိသော မြို့ဖြစ်သည်။

စစ်တွေမြို့မှကားလမ်းဖြင့် ၆၁ မိုင် ၆၆ ဖာလုံအကွာရှိသည်။ ကုလားတန်မြစ်၏ လက်ဝဲဘက်ကမ်းနဖူးတွင်တည်ရှိပြီး ကုစွပဒီကုလားတန်မြစ်ကူးတံတားသည် မြို့၏တောင်ဘက်အစွန်းတွင် ရှိနေသည်။ မြို့နယ်၏မြောက်ဘက်တွင် ချင်းပြည်နယ်ပလက်ဝမြို့ရှိသည်။ ပလက်ဝမြို့နယ်သည် ကျောက်တော်မြို့နယ်နှင့်စီးပွားကူးလူးဆက်သွယ်မှုများရှိကာ နှစ်မြို့တစ်မြို့အသွင်ဆောင်နေသော ညီအစ်မမြို့များ ဖြစ်ကြသည်။

ကျောက်တော်မြို့နယ်သည် တောင်မြောက် ၃၅ မိုင်၊ အရှေ့အနောက် ၃၉ မိုင် ကျယ်ဝန်းသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၆၅၅ ဒသမ ၅၅ စတုရန်းမိုင် ရှိသည်။ မြို့ပေါ် ငါးရပ်ကွက်၊ ကျေးရွာအုပ်စု ၇၉ အုပ်စု၊ ကျေးရွာ ၂၈၅ ရွာ၊ လူဦးရေစုစုပေါင်း ၂၁၅၅၄ ဦး နေထိုင်လျက်ရှိသည်။ မြို့ပေါ်လူဦးရေ ၁၇၇၃၃ နေထိုင်သဖြင့် ကျေးလက်လူဦးရေမှာ ၅၅ ရာခိုင်နှုန်းခန့်ရှိသည်။

မြို့နယ်အတွင်း လယ်မြေ ၈၃၅၁၄ ဧက၊ ယာမြေ ၄၃၃၄၄ဧက၊ ဥယျာဉ်မြေ ၁၆၅၄ ဧက၊ ဓနိမြေ ၆၀ ဧကနှင့် တောင်ယာ ၇၂၀ ဧကရှိသည်။ စပါးကို အဓိကထားစိုက်ပျိုးပြီး မြေပဲနှင့်ငရုတ်ကို ဒုတိယသီးနှံ

အဖြစ် စိုက်ပျိုးကြသည်။ စိုက်ပျိုးရေးကို အထောက်အကူပြုစေရန် ကျောက်တော်မြို့ အနောက်ဘက်တွင် ပြင်းချောင်းဆည်ကိုတည်ဆောက်၍ ၂၀၁၆ မတ်လ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါဆည်သည် သီးထပ်စိုက်ပျိုးရေးသာမက ကျောက်တော်မြို့သို့ သောက်သုံးရေများကိုလည်း ဖြန့်ဝေပေးလျက်ရှိသည်။ ကျောက်တော်မြို့အရှေ့ဘက် မဟာမြတ်မုန့်ဘုရားအနီးတွင် မီးချောင်းဆည်ကို တည်ဆောက်ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အသေးစားရေအေးလျှပ်စစ်ထုတ်ပြီး မဟာမြတ်မုန့်ဘုရားအား မီးပူဇော်နိုင်ခဲ့သလို သီးထပ်စိုက်ပျိုးရေးကို အထောက်အကူပြုသောဆည်ဖြစ်သည်။

မြေနွယ်ပြင်များ

စာရေးသူသည် သေလင်္ကာရီကျောက်တော်တောင်စေတီတော်မြတ်အား ဦးခိုက်ပူဇော်ရင်း ပတ်ဝန်းကျင်မြင်ကွင်းများကို တောင်ပေါ်မှ လှမ်းကြည့်မိသည်။ ကမ္ဘပဒီခေါ် ကုလားတန်မြစ်သည် ကျောက်တော်တောင်ခြေရင်းကို ဦးခိုက်ဝပ်စင်းကာ စီးဆင်းနေသည်။ စစ်တွေရန်ကုန်ကားလမ်းသည်လည်း ကျောက်တော်တောင်၏ တောင်ဘက်အစွန်းဆုံးနေရာမှ ကျောက်တော်တောင်နှင့်စေတီပုထိုးများကို ကွေ့ဝိုက်ဖြတ်သွားလျက်ရှိသည်။ ကျောက်တော်အဝေးပြေးကားဂိတ်၊ မီးရထားဘူတာများသည် ကမ္ဘပဒီမြစ်ကူးတံတား၏ အောက်ခြေကျောက်တော်ဘက်ကမ်းတွင်ရှိနေသည်။ သယ်ယူပို့ဆောင်ရေးတိုးတက်လာသောမြင်ကွင်းပင်ဖြစ်သည်။ အပေါ်မှစီး၍ ကြည့်ရသဖြင့် ကမ္ဘပဒီမြစ်၊ မြစ်ကမ်းဘေးဝဲယာတို့တွင် ကျယ်ပြောသောမြေပြန့်လွင်ပြင်များကို မြင်ရသည်။ တောင်၏အရှေ့ဘက် ခပ်လှမ်းလှမ်းနေရာတွင်လည်း သီရိမာနဒီမြစ်ခေါ် သရီချောင်းများကိုလည်း ပျပူရေးရေးလှမ်းမြင်ရသည်။ ကမ္ဘပဒီလွင်ပြင်၊ သီရိမာနဒီလွင်ပြင်၊ ဤမြေနွယ်ပြင်များကား နှစ်စဉ်ရေကြီးရေလျှံတတ်ပြီး ပို့ချပေးသော မြေနွယ်သောင်များကြောင့် မြေဩဇာထက်သန်ကောင်းမွန်လှသည်။ စပါး၊ ငရုတ်၊ နှမ်းနှင့်မြေပဲအပါအဝင်သီးနှံမျိုးစုံတို့ ဖြစ်ထွန်းအောင်မြင်နေသည်။

ရခိုင်ပြည်နယ်တွင် နတ်မြစ်၊ မေယုမြစ် (မယုမြစ်)၊ ကမ္ဘပဒီမြစ်(ကုလားတန်မြစ်)၊ သီရိမာနဒီခေါ် သရီချောင်း၊ ရမ်းချောင်း၊ လေးမြို့မြစ်စသည်များ ရှိကြသည်။ နတ်မြစ်မှ အပ ကျန်မြစ်များ၊ ချောင်းများမှာ မြစ်အညာအထက်ပိုင်းနေရာများတွင် ရေချိုသည့်နေရာများဖြစ်သည်။ နွေရာသီတွင် ရေငန်တိုးဝင်လေ့ရှိသော်လည်း မြစ်အောက်ပိုင်း မိုင် ၂၀ ဝန်းကျင်အထိသာရောက်သည်။ ထို့ကြောင့် မြစ်ဝှမ်းလွင်ပြင်များသည် စိုက်ပျိုးရေးအတွက် မြေဩဇာထက်သန်ကောင်းမွန်သည့် နေရာများဖြစ်ကြပြီး ရာသီသီးနှံများကို အလေးထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိနေကြသည်။

မြစ်များ၊ ချောင်းများ၏ မြေနွယ်ပြင်များသည်

ဒေသခံတို့အတွက် အဖိုးမဖြတ်နိုင်သော သဘာဝရတနာများဖြစ်ကြသည်။ စိုက်ပျိုးရေးနှင့်သွားလာဆက်သွယ်မှုကောင်းမွန်ရေးကို အထောက်အကူပြုလျက်ရှိနေကြသည်။ ကျေးရွာအများစုတို့မှာ မြစ်ကမ်း၊ ချောင်းကမ်းနဖူးများတွင် ရှိနေကြသည်။ ယိုးချောင်းနှင့်ကုလားတန်မြစ်အကြား လွင်ပြင်၊ ကုလားတန်မြစ်နှင့် သရီချောင်းလွင်ပြင်များကား မြေဆီဩဇာထက်သန်ကောင်းမွန်၍ စိုက်ပျိုးစီးပွားကို အခြေခံကာ စည်ပင်ဖွံ့ဖြိုးသည့်မြို့နယ်လည်း ဖြစ်သည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ထွက်ကုန်များကိုအခြေပြုကာ ကုန်သွယ်မှုလည်း ပြုလုပ်နိုင်သည်။

စိုက်ပျိုးရေးထုတ်ကုန်များ

ကျောက်တော်မြို့နယ်သည် စပါးကို အလေးထားစိုက်ပျိုးရာ မြို့နယ်ဖြစ်၍ မြို့နယ်အတွင်း ဆန်စပါးဖူလုံမှုမှာ ၁၆၈ ဒသမ ၂၄ ရာခိုင်နှုန်းရှိသည်။ အရည်အသွေးမြင့်စပါးများကို စိုက်ပျိုးကာ စစ်တွေဈေးကွက်၊ ရိုးမအရှေ့ဈေးကွက်များသို့ တင်ပို့နေကြသည်။ ပေါဆန်းမွှေး၊ ရွှေဘိုပေါဆန်းမွှေးစသည့် မျိုးပြောင်းစိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းနေသည်။ သရီချောင်းလွင်ပြင်တွင် စပါးအပြီး ငရုတ်နှင့် ဘိုက်တံပဲများကို သီးထပ်စိုက်ပျိုးကြသည်။ ငရုတ်ခင်းကို ရေသွင်းစိုက်ပျိုးခြင်းဖြင့် သီးထွက်ကောင်းစေသည်။ ကုလားတန်မြစ်အထက်ပိုင်းတွင် မြေပဲများကို စိုက်ပျိုးကြပြီး ကမ်းပါးစောင်းနေရာများတွင် တစ်နှစ်သုံးသီးမျှစိုက်ပျိုးနိုင်ကြသည်။

ကျောက်တော်မှ ဆီစက်များသည် နှမ်းနှင့်မြေပဲကို ကြိတ်ခွဲပြီး ရောင်းချကြသော်လည်း ဒေသထွက်နှင့် မလုံလောက်သဖြင့် ရန်ကုန်မှ မှာယူရသလို စားအုန်းဆီများကိုလည်း မှာယူစားသုံးနေကြရသည်။ ကျောက်တော်မြို့နယ်တွင် ယခင်က ဆေးရွက်ကြီးကို အလေးထားစိုက်ပျိုးကာ ကုလားတန်ဆေးဆိုးပြီး နာမည်ကြီးသည်။ ထို့ကြောင့် ကျောက်တော်မြို့တွင် ဆေးလိပ်ခုံများရှိခဲ့သည်။ ယခင်ဆေးရွက်ကြီးစိုက်ပျိုးရာနေရာများတွင် ယခုအခါ ဈေးကောင်းရသည့် မြေပဲသီးနှံနှင့် ဂမုန်းစိုက်ခင်းများကို ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ဒေသ၏စီးပွားရေးကို မြှင့်တင်လျက်ရှိကြသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ကျောက်တော်မြို့အထက်ပိုင်း မီးဝချောင်းတွင် အင်္ဂလိပ်ကုမ္ပဏီတစ်ခုက ကော်ဖီပင်များ စိုက်ပျိုးခဲ့သည်။ ၁၉၈၅-၈၆ ခုနှစ်ကလည်း မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ ကျောက်တော်မြို့နယ် ပီကောက်ချောင်းဖျားတွင် ကော်ဖီပင်များ စမ်းသပ်စိုက်ပျိုးခဲ့သည်။ မီးဝချောင်းတွင် လိမ္မော်ကိုလည်း အကြီးအကျယ် စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ယိုးချောင်းဖျား၊ ပီချောင်းဖျားနေရာများတွင် သရက်စိုက်ခင်းများ စိုက်ပျိုးကြသည်။ ယခင်ရင်ကွဲသရက်များနေရာတွင် ဈေးကောင်းရသည့် သရက်မျိုးများပြောင်းလဲစိုက်ပျိုးရန် လိုအပ်နေပြီ ဖြစ်သည်။

တင်းမကျေးရွာနှင့်အောက်ပိုင်းနေရာ၊ တောင်ခြေများတွင် ကြံအကြီးအကျယ်စိုက်ပျိုးကြသည်။ ကျောက်တော်သကြားစက်အတွက် ကြံများအဓိကပံ့ပိုးရာနေရာများလည်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က စာရေးသူ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်က အဆိုပါနေရာများတွင် တစ်ဆက်တစ်စပ်တည်းကြံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ခဲ့ရသည်။

ယခုအခါ ကျောက်တော်မြို့တွင် စိုက်ပျိုးရေး သိပ္ပံကျောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။ စိုက်ပျိုးရေး ရေခဲမြေခဲကောင်းသောနေရာတွင် ဖြစ်သဖြင့် လူငယ်များအတွက် ခေတ်မီစိုက်ပျိုးရေးလုပ်ကိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကျောက်တော်မြို့နယ်သည် ရေချိုရပ်ဝန်းဖြစ်သည့်အပြင် ဆည်များ တည်ဆောက်ထားသဖြင့် သီးထပ်၊ သီးညှပ်ဖြင့် ဒေသစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုနေခြင်းလည်း ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအားဖြင့်လည်း စစ်တွေရန်ကုန်ကားလမ်းသည် ကျောက်တော်မြို့နယ်အတွင်း မိုင်ပေါင်း ၆၄ မိုင်ကျော် ဖြတ်သန်းလျက်ရှိရာ အခြားမြို့နယ်များနှင့် ကားလမ်းဆက်သွယ်မှုကောင်းမွန်လှသည်။ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများနှင့် ဆက်သွယ်ကာ နယ်စပ်တရုတ်နိုင်ငံအထိ၊ နယ်စပ်မောင်တောအထိ၊ နယ်စပ်ပလက်ဝအထိ ဆက်သွယ်သွားလာနိုင်သည်။ ကျောက်တော်မြို့နယ်သည် စစ်တွေ-ပလက်ဝရေလမ်းကြောင်းတွင် ရှိနေသဖြင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တည်ဆောက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနှင့်အတူ မကြာမီစည်ကားလာရန် လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်သည်။

ဘူမိနက်သန်မြေ

စာရေးသူသည် ကျောက်တော်တောင်ပေါ်မှ အဝေးသို့လှမ်းမျှော်ရင်း ကုလားတန်မြစ်ပြင်တွင် ခုတ်မောင်းသွားလာနေသော မော်တော်ငယ်များ၊ စစ်တွေ-ရန်ကုန်အဝေးပြေးကားလမ်းတွင် ပြေးလွှားနေသော ကားကြီးကားငယ်များကို မျှော်ကြည့်နေမိသည်။ ကျောက်တော်မြို့ကား အိပ်မောကျနေခြင်းမရှိ။ အစဉ်အလာကြီးမားသောမြို့တစ်မြို့လည်း ဖြစ်သည်။ ရခိုင်ပြည်နယ်၏ ပထမဆုံးအမျိုးသားကျောင်းဖွင့်လှစ်ခဲ့ရာနေရာ။ အမျိုးသားစိတ်တို့ နိုးကြားခဲ့ရာဒေသ။ ဦးအောင်ဇေ၊ ဦးညိုထွန်းစသည့် နိုင်ငံရေးခေါင်းဆောင်ကြီးများ ပေါ်ထွန်းခဲ့ရာမြေ။ ထေရဝါဒဗုဒ္ဓသာသနာတော်စတင်ပြန့်ပွားခဲ့သည့် ဘူမိနက်သန်မြေဖြစ်သည်။ စာရေးသူသည်ပင် ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်၍ ဤမြေဤဒေသ၏ အရိပ်ကို ခို၊ ဤဒေသမှ ရေကိုသောက်ရင်းကြီးပြင်းလာခဲ့ရသူ တစ်ဦးအနေဖြင့် ကျောက်တော်မြို့နယ်၏ ရှေ့အလားအလာများကို မျှော်မှန်းရင်း အားတက်ဂုဏ်ယူနေမိသည်။

ည မွှေးပန်း၏ အင်္ဂလိပ်အမည်မှာ night-blooming jasmine ဟု ခေါ်ပြီး night-blooming jessamine, night-blooming cestrum, Queen of the Night, Lady of the Night, and raatrani ဟုလည်း လူသိများကြ၏။ ယင်း၏ သိပ္ပံအမည်မှာ Jasminum sambac ဖြစ်ကာ မျိုးရင်း Solanaceae တွင် ပါဝင်၏။

ညမွှေးပန်းသည် အမြဲစိမ်းသစ်မာချုပ်ပင်မှသည် အမြင့် ၁၃ ပေအထိ ကြီးထွားရှင်သန်နိုင်သည့် အပင်မျိုးဖြစ်၏။ အရွက်များသည် အလျား ၃ လက်မ မှသည် ၈ လက်မခန့်အထိ၊ အကျယ် လက်မဝက်မှသည် ၂ လက်မခန့်အထိ ကျယ်ပြန့်သော မျက်နှာပြင်ချောမွတ်ပြီး အရောင် တောက်ပကြ၏။ အရွက်များသည် ရွက်ထီးဖြစ်ပြီး ရွက်လွှဲထွက်ကြ၏။ အရွက်မျက်နှာပြင် ချောမွေ့တောက်ပြောင်ကြ၏။ အပွင့်များသည် အစိမ်းရောင်သမ်းသောအဖြူရောင် ကြယ်ကလေးများ ပုံသဏ္ဍာန် ပွင့်ဖတ်ငယ်အပိုက်လေး ငါးခုပါရှိပြီး ပွင့်ရိုးတံမှာ တစ်လက်မခန့်ရှိသော သေးငယ်ရှည်လျားစွာရှိပြီး အရွက်၏ထိပ်ဖျားတွင် ပန်းပွင့်လေးများ အစုလိုက် ပန်းခိုင်လေးများ ဖြစ်ထွန်းကာ ညဘက်တွင်ပွင့်ကြပြီး ည ၉ နာရီမှ သန်းခေါင်ယံအချိန်သည် ရနံ့အသင်းပျံ့ဆုံးအချိန်ဖြစ်ကာ နံနက်ခင်း တွင် ပန်းပွင့်များပြန်လည်ငုံသွား၏။ အပွင့်မှသည် အလွန်သေးငယ်သော အလျား ၀ ဒသမ ၃၉ လက်မနှင့် အချင်း ၀ ဒသမ ၂၀ လက်မရှိသည့် အသီးငယ်များ ဖြစ်ထွန်းလာ၏။ အသီးများသည် အဖြူရောင်ရှိပြီး ရင့်မှည့် သွားသည့်အခါ အနက်ရောင်သို့ ပြောင်းလဲသွား၏။

ခြောက်ကြောသွားပြီး နွေရာသီရောက်သည့်အခါ ကောင်းမွန်စွာ ရေပေး စိုက်ပျိုးခြင်းဖြင့် အညွန့်သစ်များ ပြန်လည်ထွက်လာကာ အဖူးခိုင်များပါ ထွက်လာတတ်၏။ ညမွှေးပန်းပင်သည် အာဟာရရုပ်ယူမှုအားများသည့် အပင်ဖြစ်သည့်အတွက် နှစ်စဉ်မြေဩဇာကျွေးပေးခြင်း၊ မြေဆွေးများ ထပ်ဖြည့်ပေးခြင်းတို့ကို ပြုလုပ်ပေး သင့်၏။

ညမွှေးပန်းအရွက်သည် ခြင်ပြေးစေသည့် အကောင်းဆုံးသဘာဝ ဆေးတစ်လက်ဖြစ်သော်လည်း ဖလံနှင့် လင်းနို့များအတွက်မူ ညမွှေးပန်း အရွက်သည် ဆွဲဆောင်မှုရှိစေ၏။

ညမွှေးပန်း၏ သင်းပျံ့မွှေးကြိုင်သည့်ရနံ့ကြောင့် အလှစိုက် ပန်းပင်များအကြား နာမည်ကျော်ကြားလူကြိုက်များပြီး စိုက်ပျိုး ကြ၏။ ထိုမျှသာမက ညမွှေးပန်းကို မိမိတို့၏အိမ်ခြံစည်းရိုး တစ်လျှောက် အတန်းလိုက် စိုက်ပျိုးထားခြင်းဖြင့် ခြံစည်းရိုးအဖြစ် အကာအရံဖြစ်စေသည့်အပြင် ယင်းတွင်ပါဝင်သည့် ဆေးဖက်ဝင် ဂုဏ်သတ္တိများကြောင့်လည်း စိုက်ပျိုးကြ၏။

ညမွှေးပန်းတွင် ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ဆန့်ကျင်နိုင်စွမ်း၊ အသည်းပျက်စီးမှုကို ဆန့်ကျင်နိုင်စွမ်း၊ အကိုက်အခဲများနာ ပျောက်ကင်းနိုင်စွမ်း၊

မရှိအောင် ဟန့်တားပေးနိုင်စွမ်းလည်းရှိသည်ကို သုတေသနပညာရှင် များက လေ့လာတွေ့ရှိထားကြ၏။

ဟိန္ဒူဘာသာဝင်များအနေဖြင့် ညမွှေးပန်းကို အသျှင်သီဝနှင့် အသျှင်ဂါနက်ရှိုကို ကိုးကွယ်ပူဇော်ရာတွင် ဆက်သပန်းအဖြစ် အသုံးပြုကြ၏။ နီပေါနိုင်ငံတွင် နတ်ဆရာများက ညမွှေးပန်းအရွက်နှင့် လတ်ဆတ်သောပန်းများကို အခြောက်ခံကာ ရိုးရာဓလေ့အရ မီးရှို့ပူဇော် ကြခြင်းဖြင့် စိတ်နှလုံးဆိုင်ရာ ငြိမ်းအေးစေပြီး စိတ်စွမ်းအားများ ပိုမို ကောင်းမွန်စေသည်ဟု ယုံကြည်ကြ၏။ အနောက်အင်းဒိစ်နိုင်ငံများတွင် ညမွှေးပန်းပင်ကို စိတ်နှလုံးအေးချမ်းစေမှုကို ပေးစွမ်းနိုင်သည့်အပင်အဖြစ် မှတ်ယူစိုက်ပျိုးကြ၏။ ညမွှေးပန်းအရွက်နှင့် အပွင့်များကို ရေနွေးနွေးထဲ ထည့်ကာ ညအိပ်ရာမဝင်မီ ရေပူစိမ်းပေးခြင်းဖြင့် ညဘက်ချွေးထုတ်ခြင်း ကုထုံးအဖြစ် အသုံးပြုကြ၏။

ညမွှေးပန်း၏ သင်းပျံ့မွှေးကြိုင်လွန်းသည့် ရနံ့ကြောင့် ပန်း၏ ရနံ့အသင်းပျံ့ဆုံးအချိန်ဖြစ်သည့် ည ၉ နာရီမှ သန်းခေါင်ယံ အချိန်အတွင်းတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်ပြုတုံ့ပြန်မှု လွယ်သောသူများ၊ ပန်းနာရင်ကျပ်ဝေဒနာရှင်များအတွက် အသက်ရှူရန် ခက်ခဲစေသည့်အပြင် နှာခေါင်းနှင့် လည်ချောင်းတွင် မအိမ်သာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းအစရှိသည့် နောက်ဆက်တွဲ ဝေဒနာများစွာကို ခံစားရတတ်၏။ ညမွှေးပန်းအသီးကို စားမိပါက

ညမွှေးပန်းသေးဖက်ဝင် အာနိသင်နှင့် ကျန်းမာရေးအကျိုးကျေးဇူးများ



ကြေးမုံငယ်

အင်ဒိုနီးရှား၊ ဂျပန်၊ စင်္ကာပူ၊ မြန်မာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ မက္ကဆီကို၊ အမေရိကန် ပြည်ထောင်စု၊ အနောက်အင်းဒိစ်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံ တို့တွင် စိုက်ပျိုးကြ၏။ ညမွှေးပန်းပင်သည် မြေအမျိုးအစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း မြေချဉ်ငန်ဓာတ် ၆ ဒသမ ၆ မှသည် ၇ ဒသမ ၅ အတွင်းတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်း၏။ မြေချဉ်ငန်ဓာတ် ၈ ကျော် သွားသည့်မြေများစွာ စိုက်ပျိုးဖြစ်ထွန်းရန် မလွယ်ကူလှပေ။ ညမွှေးပန်းကို နှစ်ပတ်လျှင်တစ်ကြိမ် သဘာဝမြေဩဇာများဖြစ်သည့် ရေညှိရေမှော် များနှင့် ငါးမွေးမြူရေးကန်များမှ ထွက်ရှိလာသည့် အနည်အနှစ်များဖြင့် ပြုလုပ်ထားသည့် မြေဩဇာများကို ထည့်သွင်းအသုံးပြုနိုင်၏။

ညမွှေးပန်းကို အေးမြသောရာသီဥတုရှိသည့် ဒေသများတွင် အိမ်အတွင်းတွင်လည်းကောင်း၊ မှန်လုံအိမ်စိုက်ခင်းဖြင့်လည်းကောင်း စိုက်ပျိုးနိုင်၏။ ညမွှေးပန်း၏ သင်းပျံ့မွှေးကြိုင်သည့်ရနံ့ကြောင့် ပန်းပွင့်သည် အချိန်များတွင် အိမ်ခန်းအတွင်း လေသန့်ဆေးတူး အသုံးပြုရန်ပင် မလိုတော့လောက်အောင်ပင် ဖြစ်၏။ အိမ်အတွင်းသာမက အနီးအနားပတ်ဝန်းကျင်ကိုပါ ညမွှေးပန်းရနံ့များဖြင့် သင်းပျံ့မွှေးကြိုင် နေစေမည်ဖြစ်၏။ ညမွှေးပန်းသည် တစ်နှစ်လျှင် လေးကြိမ်အထိပွင့်လှေ့ ရှိပြီး ပန်းပွင့်ပြီးနောက် အဖြူရောင်ဘယ်ရီသီးလေးများ တည်လေ့ရှိ၏။

ညမွှေးပန်းပင်သည် ပင်တည်းဝတ်မှုနဲ့ကူးသည့် အပင်မျိုးဖြစ်၍ မှန်လုံအိမ်အတွင်း စိုက်ပျိုးသည့်တိုင် ဝတ်မှုနဲ့ကူးရန်အတွက် ပျား၊ ပိတုန်း၊ လိပ်ပြာနှင့် လူတို့၏အကူအညီမလိုအပ်ပေ။ ညမွှေးပန်းပင်တို့သည် တစ်နှစ်တည်း ပွင့်လှေ့ရာတတ်သည့်အတွက် သူတစ်ပါးနေအိမ်တွင် စိုက်ပျိုးထားသည့်အပင် ပန်းပွင့်သည်နှင့် မိမိအိမ်တွင်လည်း မနွေးအမြန် ပန်းပွင့်လေ့ရှိကြ၏။

ညမွှေးပန်းကို ကိုင်းကူးခြင်းဖြင့်လည်းကောင်း၊ အစေ့မှ စိုက်ပျိုးခြင်း ဖြင့်လည်းကောင်း၊ ကိုင်းဖြတ် ပျိုးထောင်ခြင်းဖြင့်လည်းကောင်း အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်၏။ ညမွှေးပန်းပင်သည် နေရောင် ရရှိမှုကို နှစ်ခြိုက်သော်လည်း တစ်နေ့ကုန် နေရောင်ရရှိရန် မလိုအပ်ပေ။ အေးမြသည့်ဆောင်းရာသီ ရောက်ရှိသည့်အခါ အပင်အရွက်များ

ဘက်တီးရီးယားနှင့် မှိုရောဂါများကိုဆန့်ကျင်နိုင်စွမ်း၊ အကြောရောဂါ များကို ဆန့်ကျင်နိုင်စွမ်း၊ HIV ပိုးကိုဆန့်ကျင်နိုင်စွမ်းနှင့်ခြင်များကို နှိမ်နင်းနိုင်စွမ်းရှိသည့် ဂုဏ်သတ္တိများရှိ၏။

ကမ္ဘာကျန်းမာရေးအဖွဲ့၏အဆိုအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင် ကြသည့်လူဦးရေများအနက် ၈၀ ရာခိုင်နှုန်းမှာ အပင်များကို အခြေခံသော ဆေးဝါးများအပေါ် ယင်းတို့၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိကမှီခိုအားထားနေလျက်ရှိကြောင်း သိရ၏။ ထိုသို့သော အနေ အထားမျိုးတွင် ညမွှေးပန်းပင်ကိုလည်း ရိုးရာတိုင်းရင်းဆေးဝါးအဖြစ် အသုံးပြုကြ၏။ အိန္ဒိယနိုင်ငံရှိ မာလာဆာလူမျိုးများသည် ညမွှေးပန်း၏ အရည်ကို မျက်စိအတွင်းတစ်ကုထုံးအတွက် အသုံးပြုကြ၏။

ရိုးရာတိုင်းရင်းဆေးပညာအရ အပူလောင်နာများနှင့် အပူလောင် ခြင်းကြောင့် အရည်ကြည်ဖုထခြင်းဝေဒနာများအတွက် ညမွှေးပန်းရွက်ကို ကပ်ပေးခြင်းဖြင့် အသုံးပြုကြ၏။ ရဲဖန်ရဲခါ မမျှော်လင့်ဘဲ လှုပ်ရှားမှု များလွှမ်းခြင်းကြောင့်ဖြစ်ပွားတတ်သည့် ပန်း၊ တင်ပါးနှင့် ခါးတို့တွင် အခန့်မသင့်သည့် အာရုံကြောရောင်ရမ်းနာကျင်မှုများအတွက်လည်း ညမွှေးပန်းရွက်ကို ကျပ်စည်းပေးခြင်းဖြင့် ဝေဒနာကိုသက်သာစေနိုင်သည် ဆို၏။ ညမွှေးပန်းအသီးမှထုတ်ယူထားသည့် အဆီကို စိတ်ကစဉ် ကလျားရောဂါနှင့် ဝက်ရူးပြန်ရောဂါအတွက်လည်း အသုံးပြုကြ၏။

ဆေးသုတေသနဆိုင်ရာ လေ့လာမှုအရ ညမွှေးပန်းရွက်တွင် အကိုက်အခဲနာကျင်ခြင်း ဆန့်ကျင်နိုင်စွမ်းနှင့် ဘက်တီးရီးကြောင့် ဖြစ်ပွား တတ်သော ရောဂါများကို ဆန့်ကျင်နိုင်စွမ်းရှိသည်ဟု တွေ့ရှိခဲ့ကြ၏။ ထို့ပြင် ညမွှေးပန်းရနံ့မွှေးဆီကို ခြင်မကိုက်ရအောင် လိမ်းကျပ်ပေး နိုင်သကဲ့သို့ ယင်းရနံ့မွှေးဆီကို ရေနွေးငွေ့စက်ထဲထည့်ပြီး ရေငွေ့ ပေးထားခြင်းဖြင့် ခြင်များမလာနိုင်အောင် ကာကွယ်တားဆီးပေး နိုင်၏။ အာဖရိကနိုင်ငံအများစုတွင် ညမွှေးပန်းကို ၄က်ဖျား တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အဓိကအသုံးပြုကြ၏။ ထိုမျှသာမက ညမွှေးပန်းသည် လူများ၏ ခန္ဓာကိုယ်အတွင်း အဖုအကျိတ်များဖြစ်ပွားမှု

ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သွေးချန်နှုန်းမြင့်ခြင်း၊ တံတွေးအထွက် လွန်ခြင်း၊ အော်ဂလီဆန်ခြင်း၊ အစာအိမ်နာခြင်း၊ စိတ်ချောက်ချားစေခြင်း၊ အာရုံကြောစနစ်များ ကသိကအောက်ဖြစ်ခြင်း၊ သွက်ချာပါဒဖြစ်ခြင်း အစရှိသည့်ဝေဒနာများ ခံစားရတတ်၏။

ညမွှေးပန်းမှ ရေချိုးဆပ်ပြာရည်၊ အသားအရေလိမ်းကရင်မ်များ၊ ခေါင်းလျှော်ရည်၊ ရေမွှေးအစရှိသည့် အလှကုန်ပစ္စည်းများအပြင် ညမွှေးပန်း ဆေးဖက်ဝင် ရနံ့မွှေးဆီကိုလည်း ထုတ်လုပ်ကြ၏။

ညမွှေးပန်းရွက်ကို အခြောက်ခံပြီး အမှုန့်ပြုလုပ်ကာ ရရှိလာသည့် အမှုန့်ကို ကြိတ်ပြီးသား ကောက်ပဲသီးနှံများသို့လှောင်ထားရှိသည့် ဂိုဒေါင် များအတွက် ဖျန်းပတ်ပေးထားခြင်းဖြင့် ဂိုဒေါင်အတွင်းရှိ ကောက်ပဲသီးနှံ များကို ဖျက်ဆီးတတ်သည့် ဖျက်ပိုးများ၏ အန္တရာယ်မှ ကာကွယ်ပေး နိုင်သည့်အတွက် သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုကြ၏။

မြန်မာနိုင်ငံတွင်လည်း ညမွှေးပန်းမှ လက်ဖက်ခြောက်ထုတ်လုပ်ပြီး ဆေးဖက်ဝင်လက်ဖက်ခြောက်အဖြစ် စုပါမားကက်များတွင် ရောင်းချနေကြ၏။

ညမွှေးပန်းပင်ကို ဥယျာဉ်ခြံထဲတွင်သာမက တိုက်ခန်းနေထိုင်သူ များ၊ အဆောင်နေထိုင်သူများပါ ပန်းအိုးနှင့် အလွယ်တကူ စိုက်ပျိုးနိုင်၏။ ယင်းအပင်သည် နေရောင်ခြည်တိုက်ရိုက်ရရှိရန် အနည်းငယ်သာ လိုအပ်သဖြင့် အိမ်ဝန်တောတွင် စိုက်ပျိုးထားပါက ညဘက်တွင် ပန်းပွင့်သည်အခါ ယင်း၏ ချိုအိမ်သင်းပျံ့သောရနံ့ဖြင့် တစ်အိမ်လုံး သင်းပျံ့ကြိုင်လှိုင်နေမည့်အပြင် တစ်ပိုင်တစ်နိုင်ပရဆေး ဥယျာဉ်လေး အဖြစ်လည်း ဖန်တီးနိုင်မည်ဖြစ်၏။

ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် ညမွှေးပန်းပင် ဆေးဖက်ဝင်အသုံးကို လုံလောက်သည့် သုတေသနပြုထားခြင်းမရှိသေးပေ။ တန်ဆေးလွန်ဘေး၊ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည့်စကား အတိုင်း သင့်တင့်လျောက်ပတ်သည့်ပမာဏအတိုင်း ချင့်ချိန်သုံးစွဲရန် လိုသကဲ့သို့ တတ်ကျွမ်းနားလည်သူများ၏ ညွှန်ကြားချက်အတိုင်း အသုံးပြုသင့်၏။

ပြည်တွင်းသီးနှံဈေးကွက်အခြေအနေ

(လက်ကားဈေးနှုန်းများ) (ကျပ်)

ရန်ကုန်-ပန္နလေးဈေးကွက် (ဘုရင့်နောင်ကုန်စည်ခိုင်မှ ဈေးနှုန်းများသည် တစ်ပိဿာပေါ်အခြေခံ၍ ပြန်လည်တွက်ချက်ထားပါသည်။)

Table with columns: သွန်(အလတ်စ)၊ ရေကွက်၊ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ခိုင်)၊ ပန္နလေး(ကိုင်တန်းဈေး)၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: စာရင်းအကျဉ်းချုပ်များ၊ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ခိုင်)၊ ပန္နလေး(ကိုင်တန်းဈေး)၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: ဟင်းသီးဟင်းရွက်များ၊ ရန်ကုန်(သိရိပင်လယ်ဈေး)၊ ပန္နလေး(ကိုင်တန်းဈေး)၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: သစ်သီးတပင်များ၊ ရန်ကုန်(သိရိပင်လယ်ဈေး)၊ ပန္နလေး(ကိုင်တန်းဈေး)၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: စားသုံးဆီ၊ ရန်ကုန်(ညောင်ပင်လေးဈေး)၊ ပန္နလေး(ကုန်စည်ခိုင်)၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: ပုသိမ်ဈေးကွက်၊ သွန်ကန်ပိုင်များ၏ စပါးဝယ်ယူမှုနှင့် သွန်ကန်သည်များ၏ သွန်လက်ကားကောင်းရေး၊ စပါးတစ်တင်း= ၄၆ပေါင်

ပန္နလေးဈေးကွက် ရောင်းဝယ်လောက်ကားမှု အခြေအနေ

ယခုအပတ်ဆန်းဈေးနှုန်းအနေဖြင့် ရွှေဘိုပေါဆန်း၊ ရန်ကုန်ပေါဆန်းမှာ အရောင်းအဝယ်ပုံမှန်ရှိသော်လည်း စရာဝတ်တိုင်း ပုသိမ်၊ မြောင်းမြ၊ အပူပင်၊ ဖျာပုံတို့၌ စပါးလက်ကျန်ရှိနေခြင်း၊ ပင်လင်းဈေးအနည်းငယ်နိမ့်ခြင်းတို့ကြောင့် ဈေးတည်ငြိမ်နေခြင်းဖြစ်ပြီး ငစိန်နှင့်မနောသုဆန်မှာ မူဆယ် ၁၀၅ မိုင်မှ တရုတ်သို့လည်းကောင်း၊ ပင်လယ်ရေကြောင်းဖြင့် ပြည်ပနိုင်ငံများသို့လည်းကောင်း တင်ပို့မှုရှိခြင်းတို့ကြောင့်ဖြစ်ပြီး စီယာဆန်မှာ တရုတ်ဝယ်လက်နည်းခြင်း၊ အရောင်းအဝယ် အေးခြင်းတို့ကြောင့် တစ်တင်းခွဲတစ်ဆိတ်လျှင် ၂၄၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်သို့ ကျပ်သို့ အခြေအနေဖြစ်သည်။

Table with columns: ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: ပုဂံဈေးကွက်၊ သွန်၊ ရေကွက်၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: မြင်းခြံဈေးကွက်၊ အမျိုးအမည်၊ ရေကွက်၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: သကြားဈေးနှုန်း၊ ရန်ကုန်၊ ပန္နလေး၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉

အင်းစလေး

ယခုအပတ်ဆန်း ဈေးနှုန်းများမှာ ရွှေဘိုပေါဆန်း၊ ချယ်ရီပန်း၊ အောင်မြန်မာနှင့် နန်းဝင်းပုံရိပ်များတွင် အင်းလေးဈေးရမ်းချဉ် (ပင်သစ်) တစ်တင်းပိဿာ ၃၀၀၀၀ ၂၅၀၀၀ ကျပ်၊ ခရမ်းချဉ် (ပုံမှန်) တစ်တင်းပိဿာ ၃၀၀၀၀ ၂၀၀၀၀ ကျပ်၊ ညောင်ရွှေလှေဆိပ်တွင် အမှည့်တစ်ပိဿာလျှင် ၈၀၀ ကျပ် ဈေးရှိသည်။

မော်လမြိုင်ဈေးကွက်

Table with columns: အမျိုးအမည်၊ ရေကွက်၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

ပုံရွာမြို့ကုန်စည်ခိုင်

Table with columns: သွန်၊ ရေကွက်၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉၊ တက်/ကျ

Table with columns: သကြားဈေးနှုန်း၊ ရန်ကုန်၊ ပန္နလေး၊ ယခုအပတ် ၂-၁၀-၁၉၊ ယခင်အပတ် ၂-၉-၁၉

အင်းစလေး

ယခုအပတ်ဆန်း ဈေးနှုန်းများမှာ ရွှေဘိုပေါဆန်း၊ ချယ်ရီပန်း၊ အောင်မြန်မာနှင့် နန်းဝင်းပုံရိပ်များတွင် အင်းလေးဈေးရမ်းချဉ် (ပင်သစ်) တစ်တင်းပိဿာ ၃၀၀၀၀ ၂၅၀၀၀ ကျပ်၊ ခရမ်းချဉ် (ပုံမှန်) တစ်တင်းပိဿာ ၃၀၀၀၀ ၂၀၀၀၀ ကျပ်၊ ညောင်ရွှေလှေဆိပ်တွင် အမှည့်တစ်ပိဿာလျှင် ၈၀၀ ကျပ် ဈေးရှိသည်။

ပြည်တွင်း၊ ပြည်ပသီးနှံဈေးကွက်အခြေအနေ

နေပြည်တော်ဈေးကွက်လယ်ယာထွက်ကုန်ဈေးနှုန်းများ

Table with columns: ပစ္စည်းအမျိုးအမည်, ပျဉ်းမနား, တစ်ကုန်း, လယ်ထေး. Includes sub-sections like 'တနင်္ဂနွေနေ့တိုင်း ကောက်ယူသည်', 'စားဖို', 'စားသုံးဆီ', 'ဟင်း', 'သီး', 'ရွက်'.

Table titled 'စစ်တွေဈေးကွက်' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၉-၂၀၁၉, တက်/ကျ. Lists various agricultural products and their market status.

Table titled 'မြိတ်မြို့ရေထွက်ကုန် ဈေးကွက်အခြေအနေ' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၉-၂၀၁၉, တက်/ကျ. Lists rice and other grain products.

Table titled 'တောင်သူထံမှယူသောလယ်ယာထွက်ကုန်ဈေးနှုန်းများ' with columns: ပစ္စည်းအမျိုးအမည်, ပျဉ်းမနား, တက်/ကျ. Lists prices for various agricultural products.

Table titled 'တောင်ကြီး' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၀-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဌာနမှ ရရှိသောဈေးနှုန်းများ' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၉-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'လားရှိုးဈေးကွက်' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၀-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'လယ်ထေး' with columns: ပစ္စည်းအမျိုးအမည်, ပျဉ်းမနား, တက်/ကျ. Lists prices for various agricultural products.

Table titled 'ငါးရက်တစ်ဈေး အောင်ပန်းဈေးကွက်' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၉-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'ပြည်တွင်းဓာတ်မြေသြဇာဈေးနှုန်းများ' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၀-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'အမေရိကန် ၁ ဒေါ်လာနှင့်ညီမျှသောငွေကြေးတန်ဖိုး' with columns: ပစ္စည်းအမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၀-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'ပြည်မြို့ဈေးကြီး' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၀-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'ပဲခူးတိုင်းဒေသကြီး သဲကုန်ဈေးနှုန်းများ' with columns: အမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၀-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'US\$/MT' with columns: ပစ္စည်းအမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၀-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.

Table titled 'ပြည်ပသီးနှံဈေးနှုန်း' with columns: ပစ္စည်းအမျိုးအမည်, ဈေးကွက်ပုံ, ၂၀၁၀-၂၀၁၉, တက်/ကျ. Lists prices for various agricultural products.



စိုက်ပျိုးရေး၊ မွေးမြူရေး ငါးနှင့်သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (စတုတ္ထ) မူကြမ်း ပြည်သူ့သဘောထားအမြင်နှင့် အကြံဉာဏ်များရယူရေး အလုပ်ရုံဆွေးနွေးပွဲ ပဲခူးမြို့တွင် ကျင်းပ

ပဲခူး စက်တင်ဘာ ၂၄

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကရေးဆွဲသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးနှင့်သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (စတုတ္ထ)မူကြမ်းနှင့်ပတ်သက်၍ ပြည်သူများ၏သဘောထားအမြင်နှင့် အကြံဉာဏ်ရယူရေး အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တောင်သူလယ်သမားများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ (ပုံ)

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ မဟာဗျူဟာရေးဆွဲရေး အဖွဲ့ခေါင်းဆောင် ဦးစံသိန်းက စတုတ္ထမူကြမ်းကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများက စားပွဲပိုင်း အုပ်စု ၁၀ အုပ်စုဖွဲ့စည်းပြီး ငါးလုပ်ငန်း၊ ပဲပုပ်စိုက်ပျိုးရေး၊ ငါးစာတောင့် ထုတ်လုပ်ရေး၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဘဲမွေးမြူရေး နေဗီယာမြက် စိုက်ပျိုးရေး၊ ပဲတီစိမ်း၊ ပဲလွမ်းဖြူ၊ မတ်ပဲပို့ကုန်တိုးမြှင့်ရေး၊

ရော်ဘာစိုက်ပျိုးရေးနှင့် ရော်ဘာစက်မှုလုပ်ငန်းဖွံ့ဖြိုးရေး၊ ဟင်းသီးဟင်းရွက်၊ ငှက်ပျော့ ပန်းမန်၊ သစ်သီးဝလံထုတ်လုပ်ရေး၊ ဒေသဆန်ဖူလုံရေး၊ ဆန်စပါးပို့ကုန်တိုးမြှင့်ရေး၊ သစ်တော သယ်စာတပြန်လည်ထူထောင်ခြင်း၊ ထုတ်နုတ်သုံးစွဲခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်း၊ လယ်ယာသွင်းအားစုနှင့် စိုက်ပျိုးမွေးမြူရေးတိုက်ရိုက် အထောက်အပံ့ပြုဆောင်ရွက် စက်မှုလယ်ယာဘဏ်ချေးငွေ၊ သမဝါယမ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ လယ်ယာအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဝေဖန်အကြံပြုဆွေးနွေးကြသည်။ ■

မြန်မာ့လယ်ယာစီးပွားရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ရမည်းသင်း၊ မကွေးနှင့် တွံတေးတွင် ဆောင်ရွက်

ရမည်းသင်း စက်တင်ဘာ ၈

မြန်မာ လယ်ယာစီးပွားရေး ဝန်ဆောင်မှုကုမ္ပဏီလီမိတက် (MASC) ဓာတ်မြေဩဇာနှင့် ပတ်သက်၍ ဆွေးနွေးပွဲများကို ရမည်းသင်း၊ မကွေးနှင့် တွံတေးမြို့နယ်တို့တွင် ဆောင်ရွက်ရာ MASC မှ တာဝန်ရှိသူများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။



အဆိုပါ လုပ်ငန်းခွင် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရမည်းသင်းမြို့နယ် ကုလားကျေး ကျေးရွာတွင်ကျင်းပရာ MASC ရုံးချုပ်မှ ဒေါ်စုမြတ်မွန် (AGM) အပါအဝင် စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာအသုံးပြုခြင်း၊ သီးနှံအလိုက်၊ ရာသီအလိုက် မြေဩဇာအသုံးပြုခြင်းနည်းလမ်းများ၊ ဓာတ်မြေဩဇာရောင်းချပေးမည့်စနစ်များ၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက် (MAPCO) နှင့် မြန်မာ့လယ်ယာ စီးပွားရေးဝန်ဆောင်မှုကုမ္ပဏီ (MASC) ၏ လုပ်ငန်းများ၊ ဓာတ်မြေဩဇာနှင့် အခြားမြေဩဇာများ ရောင်းချမည့် အစီအစဉ်များ၊ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ၊ စပါးအခြောက်ခံ ကိုရီယာ (Dryer) ရောင်းချမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးသည်။ အလားတူ ကွင်းဆင်းအဖွဲ့သည် မကွေးမြို့၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းက

မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာတွင်လည်းကောင်း၊ ညနေပိုင်းတွင် အလယ်ဘိုကျေးရွာတွင်လည်းကောင်း၊ စက်တင်ဘာ ၇ ရက်နံနက်ပိုင်းက ကြာကန်ကျေးရွာတွင်လည်းကောင်း၊ ညနေပိုင်းတွင် ညောင်ပင်ဆိပ်ကျေးရွာတွင်လည်းကောင်း တောင်သူလယ်သမားများနှင့်တွေ့ဆုံဆွေးနွေးပြီး ဓာတ်မြေဩဇာစာချုပ်ချုပ်ဆို ရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ အလားတူ ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ စိုက်ပျိုးရေး ဝန်ဆောင်မှုစင်တာ (ASC) စခန်း ကျင်းပရာ နေပြည်တော်၊ တွံတေး၊ သုံးခွ၊ မအူပင်၊ မြောင်းမြ၊ ကျိုက်လတ် မြို့နယ်များရှိ MASC ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သိန်းဇေ
စုစည်းတင်ပြသည်

မိုးပျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ၅/၂၀၁၉ ပဲခူးတွင် ဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၁၇

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မိုးပျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းအမှတ်စဉ် ၅/၂၀၁၉ ကို ယနေ့မှတစ်ပတ်ကြာ ပဲခူးတိုင်းဒေသကြီး ၁၀ မိုင်သင်တန်းကျောင်းတွင် ဖွင့်လှစ်ရာ အဆိုပါသင်တန်းဖွင့်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးမှ ၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ သုံးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သုံးဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ငါးဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ တစ်ဦး၊ ကချင်ပြည်နယ်မှ ခုနစ်ဦး၊ ကရင်ပြည်နယ်မှ တစ်ဦး၊ မွန်ပြည်နယ်မှ နှစ်ဦး၊ ရှမ်းပြည်နယ်မှ လေးဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ကြသည်။ သင်တန်းကာလအတွင်း မိုးစိုက်ပျိုးမွေးမြူခြင်း၊ မိုးမွေးမြူရန် အာဟာရ ပြင်ဆင်ခြင်း၊ မိခင်မိုးပျိုးသန့် မွေးမြူနည်းများ၊ သီးနှံမိုးပျိုးစေ့ပြုလုပ်ခြင်းနှင့် နှပ်စာမိုးပျိုးစေ့ပြုလုပ်ခြင်း၊ မိုးစိုက်ထုပ်ပြုလုပ်ခြင်း၊ ပေါင်းတင်သန့်စင်ခြင်း၊ မိုးပျိုးသွင်းခြင်း၊

ကရင် ပြည်နယ် မြဝတီမြို့နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော အစေ့ထုတ်ပြောင်းစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်စေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က မျိုးစေ့များနှင့်မွေးမြူရေးအစာများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက မြဝတီမြို့နယ် သောင်ရင်းခန်းမ၌ကျင်းပသည်။ (ပုံ)



ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းနိုင်ထွန်း၊ မြဝတီမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဦးအောင်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူး ဦးတေဇာအောင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်းက မွေးမြူရေး အစာများထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း

ပြောကြားသည်။ အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြဝတီမြို့နယ်အတွင်း စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်း ၅၀၉၉၅ ဧကအနက် ပျက်စီးသွားသော ၄၆၄ ဧကအတွက် အစေ့ထုတ်ပြောင်းမျိုးစေ့ တစ်ဧကလျှင် ၅ ကီလိုနန်းဖြင့် မဲကနယ်ကျေးရွာအတွက် နှစ်ထုပ်၊ မဲပလဲကျေးရွာအတွက် ၁၂၂ ထုပ်၊ ပူလွဲပူကျေးရွာအတွက် ၆၇ ထုပ်၊ ငှေ့ရှမ်းကျေးရွာအတွက် ၁၄၄ ထုပ်၊ စုကလီမြို့အတွက် ၁၂၉ ထုပ်၊ စုစုပေါင်း ၄၆၄ ထုပ်ကိုလည်းကောင်း၊ မွေးမြူရေး အစာအနေဖြင့် ထီးဝါးပလောကျေးရွာအတွက် ၁၀ အိတ်၊ လေးကေ့ကော်ကျေးရွာအတွက် ၁၅ အိတ်၊ မဲပလဲကျေးရွာ အတွက် ၁၅ အိတ်၊ KNU/KNLA-PC မှ ဦးစောနေစိုးမြမွေးမြူရေးခြံအတွက် ၁၀ အိတ်၊ KNU မှ ဦးစောကော်လုမွေးမြူရေးခြံအတွက် ၁၅ အိတ် စုစုပေါင်း ၆၅ အိတ်ခန့်ကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြရာ တောင်သူများကိုယ်စား မဲပလဲကျေးရွာမှ တောင်သူ ဦးအိုက်ဆောင်က ကျေးဇူးတင်စကားပြောကြားသည်။ ရီရီစိန်

ကြယ်သီးမို့၊ ရွှေအပ်မို့ ခေါ် အိန်ကီ တာကီ မို့ များ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ပုံနည်းစနစ်များနှင့် ဆေးဖက်ဝင် မို့များအကြောင်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချပြီး သင်တန်းကာလအတွင်း ပဲခူးမြို့နယ် ညောင်အင်းရွာ ZA အောင် မို့မွေးမြူစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ လက်တွေ့ သွားရောက် ဆောင်ရွက် ကြသည်။ ■



သင့်အတွက်ကံကြမ္မာ

ဆ/၃၀၊ မယ်စိကုန်းလမ်း၊
၇-ရပ်ကွက်၊ လှိုင်မြို့နယ်။
ဖုန်း-၀၉-၄၄၈၀၃၆၄၉၅

ခိုးဝင်းထက်

(၉-၁၀-၂၀၁၉) မှ (၂၂-၁၀-၂၀၁၉) ထိ

တနင်္ဂနွေ တာဝန်ယူလုပ်ဆောင်မှုမှန်သမျှ အဆင်ပြေမည်။ သောကဖြစ်ရမည့် ကိစ္စများ လျော့နည်းသွားမည်။ အစုရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ အချစ်ရေး၊ အိမ်ထောင်ရေး မထင်မှတ်စရာများ ပေါ်လာမည်။ ပုံမှန်ငွေဝင်နေမည်။ ကျန်းမာရေးသင့်သည်။

ယတြာ။ ။ ကြက်ဥ၊ ဘဲဥပြုတ် ဒါနပြုလိုက်ပါ။

တနင်္လာ လုပ်ငန်းမျိုးစုံလုပ်ကိုင်ပေးနေရမည်။ မျှော်မှန်းထားသောကိစ္စများ အဆင်ပြေမည်။ သေဆုံးပြီးသူ၏ပစ္စည်းများ၊ အမွေအနှစ်များ ရမည်။ အလုပ်၊ အိမ် ပြောင်းရွှေ့ရက်န်းရှိသည်။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးမှု ရှိနေသည်။ ဖျားနာတတ်သည်။

ယတြာ။ ။ နို့ဆီ၊ သကြားများ လှူပေးပါ။

အင်္ဂါ ပညာရေးကံကောင်းနေသည်။ အမည်ကောင်း၊ ဂုဏ်ထူးဆောင် လက်မှတ်များ ရမည်။ ရည်ရွယ်ထားသောလုပ်ငန်းကိစ္စများ အကောင် အထည်ဖော်ဖြစ်မည်။ အချစ်ရေးတွင် ဆွေးစရာများနှင့် ကြုံမည်။ ငွေရသလောက် ကုန်နေမည်။ ကျန်းမာရေး အထူးဂရုစိုက်ဖို့ လိုမည်။

ယတြာ။ ။ ဆန်၊ ဆီ၊ ဆား၊ ဆေး လှူပေးပါ။

ပုဒ္ဂလိ ပြည်တွင်းပြည်ပခရီးများ သွားရမည်။ ကုန်ရောင်းကုန်ဝယ်ကိစ္စများ အဆင်ပြေမည်။ နီးစပ်သူများကကူညီမှုကြောင့် ငွေများ ရမည်။ အကြီးအကဲ၊ ဆရာသမားများနှင့် သဘောထား ကွဲလွဲနေတတ်သည်။ အချစ်ရေးကံမကောင်းပါ။ မျက်စိရောဂါ ဖြစ်တတ်သည်။

ယတြာ။ ။ ရွက်လှ ၁၇ ညွန့်၊ ဘုရား လှူပေးပါ။

ကြာသပတေး ကြေးဟောင်း၊ မြေဟောင်းများရမည်။ မူလနေရာ၊ အလုပ်အကိုင် ဌာနာ ရှိနေဦးမည်။ တိုက်ခန်း၊ မြေအရောင်းအဝယ်အပေါင်ကိစ္စများ အဆင်ပြေသွားမည်။ ကိစ္စဟောင်းများကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးပြဿနာတက်နိုင်သည်။ ငွေရရန် လွဲချော်နေမည်။ အာရုံကြောရောဂါဖြစ်တတ်သည်။

ယတြာ။ ။ စာရေးကိရိယာများ လက်ဆောင်ပေးလိုက်ပါ။

သောကြာ ငွေကြေးကံကောင်းနေမည်။ အမျိုးမျိုးသောနည်းများဖြင့် ငွေများ ဝင်လာမည်။ စုပေါင်းလုပ်ဆောင်မှုမှန်သမျှ အဆင်ပြေမည်။ အချစ်ရေးတွင် အလွန်စနစ်ပွင့်နေမည်။ ထူးခြားသော ခရီးတစ်ခု သွားရမည်။ အစားမှားတတ်သည်။

ယတြာ။ ။ သစ်သီးဖျော်ရည် လှူပေးပါ။

စနေ တောတောင်အရပ်ဒေသများသို့ ခရီးသွားရမည်။ တွင်းထွက် ပစ္စည်းများ၊ ရေနံ၊ ဓာတ်ငွေ့လောင်စာများနှင့် အကျိုးပေးသည်။ တစ်ပတ်ရစ်ပစ္စည်းများ၊ ရောင်းဝယ်ခြင်းဖြင့်လည်း အကျိုးရှိမည်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာနေမည်။ ငွေကြေးကျပ်တည်း နေတတ်သည်။ ကျန်းမာရေးညံ့နေသည်။

ယတြာ။ ။ ဒံပေါက် ဒါနပြုလိုက်ပါ။

အတွေးနှင့် ရသ အပေရေးတဲပန်းချီ



ကျွန် တော်သည် ကိုယ်ချစ်သူကိုသာ လက်ထပ်ချင်သူဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက် နေ့နာမ်မတည့် သော်လည်း အခက်အခဲများကြားကပင် ချစ်သူကိုသာ လက်ထပ်ခဲ့သည်။ ထို့ပြင် အတူစနေကတည်းက အိမ်သီးခြားငှားနေခဲ့ကြသည်။

ကျွန်တော်က ဝန်ထမ်းဖြစ်ပြီး မဂ္ဂဇင်းဂျာနယ်များမှာ ဝတ္ထုနှင့် ဆောင်းပါးလေးများရေးသည်။ စာစရေးစဉ်က အပုဒ်ပေါင်းများစွာ အပယ်ခံခဲ့ရသော်လည်း နှစ်နှစ်၊ သုံးနှစ်ခန့်ကြာသောအခါ အရင်ကလောက် အပယ်ခံရသလို စာမျက်နှာပေါ်မှာလည်း မကြာခဏဖော်ပြခြင်းခံခဲ့ရသည်။ ထို့ကြောင့် ရလာသည့်စာမူခ လေးများကလည်း မီးဖိုချောင်ကို အထိုက်အလျောက် တာဝန်ယူ နိုင်ခဲ့သည်။

အမျိုးသမီးက အလုပ်မရသော်လည်း ဒုက္ခမရောက်ခဲ့ပေ။ ကျွန်တော်က အရက်၊ ဆေးလိပ်မသောက်၊ လောင်းကစားမလုပ်၊ ကွမ်းမစားသည့်အပြင် အမျိုးသမီးကလည်း စနစ်တကျသုံးစွဲတတ် သောကြောင့် မည်သည့်အကြွေးမှလည်း မရှိပေ။ ထို့ကြောင့် အိမ်ငှားဘဝကလွတ်အောင် ကြိုးစားကြရသည်။

အိမ်ထောင်သက် ခြောက်လလောက်ရလာသည့်အခါ အမျိုးသမီးကပါ ဝင်ငွေရှိသော စက်ချုပ်သည့်အလုပ်ကို လုပ်နိုင် လာခဲ့သောကြောင့် အိမ်ထောင်ရေးသာယာခဲ့သည်။ ကာလ တစ်ခုတွင် ကျွန်တော်တို့နှစ်ယောက်စုထားသည့်ငွေလေးဖြင့် ကျွန်တော်မကြိုက်သော်လည်း အမျိုးသမီးက အပေါင်ခံသည့် အလုပ်ကို လုပ်သည်။ အိမ်ခြေပွဲစားလုပ်သည်။ လူရည်လည် လာသည်။ အကွက်မြင်လာသည်။ တစ်လနှင့်တစ်လ သူ့ဝင်ငွေ မှာ ကျွန်တော်ဝင်ငွေထက် ပိုများလာသည်။

တစ်ယောက်ဝင်ငွေထက် နှစ်ယောက်ဝင်ငွေရှိလာလျှင် ပိုပြီး ပျော်ရမည်ဟု ထင်သော်လည်း ဝင်ငွေတိုးလာသည့်အခါ မမျှော်လင့်သောပြဿနာတစ်ခုခု ရင်ဆိုင်လာခဲ့ရသည်။

ပွဲခရီးအတွက် ကလေးကို တစ်ဖမ်းနှင့်ထားခဲ့ရတာမျိုး၊ အချိန်မှန် နို့မတိုက်နိုင်၊ မသိပ်နိုင်တာမျိုး၊ ကာလကြာလာသော အခါ ကျွန်တော်တို့နှစ်ယောက် ပေါက်ကွဲကြသည်။ စကားလုံး တွေနှင့် တိုက်ခိုက်ကြသည်။ ကျွန်တော်အနာကျင်ရဆုံး စကားလုံး များမှာ “ရှင်လခက ဘယ်လောက်များရလို့လဲ” “ရှင်ဝတ္ထုပါရင်

စာမူခ ဘယ်လောက်ရမှာလဲ” ဆိုသော စကားများပင် ဖြစ်သည်။ ကျွန်တော်တစ်ယောက်တည်း၏ ဝင်ငွေနှင့် ရပ်တည်နေရစဉ် က ကျွန်တော်စကားတွေကို အလေးအနက်ထားသော်လည်း သူ့ကိုယ်တိုင်ငွေရှာနိုင်ပြီး ဝင်ငွေကောင်းလာသောအခါ ကျွန်တော် စကားတွေကလည်း သူ့အတွက် ဘေးထွက်ဘောင်ဖြစ်ခဲ့ရသည်။

ဒီညနေလည်း ကျွန်တော်တို့နှစ်ယောက် စကားများ ကြသည်။ ကွဲမယ်၊ ကွာမယ်ဆိုသော အဆင့်အထိ ရောက်လာ ခဲ့သည်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ကုန်နေပြီမို့ ထိုကိစ္စကို အလေးအနက် စဉ်းစားရသည်။

“ရှင်သဘောပဲ၊ သားကို ကျွန်မကောင်းကောင်းမွေးနိုင်တယ်၊ ရှင်ဝင်ငွေနဲ့ဆို သားက လူမွေးလူတောင် ပြောင်မှာမဟုတ်ဘူး၊ ရှင်ကြိုက်တဲ့လမ်းကို ရွေး”

ကျွန်တော် ဘာမှပြောချင်စိတ်မရှိတော့သဖြင့် လမ်းထိပ် လက်ဖက်ရည်ဆိုင်လေးသို့ ထွက်လာခဲ့သည်။ ထို့နောက် ကျဆိမ့်လက်ဖက်ရည်တစ်ခွက်နှင့် “ခွဲရေးနှင့်တွဲရေး” အဖြေတစ်ခုခု အတွက် စဉ်းစားနေမိသည်။ ယောက်ျားတစ်ယောက်၏ မာနနှင့် မိမိခံယူထားသော စာပေအနုပညာအပေါ် စော်ကားသည့်စကား တွေကြောင့် နှလုံးသားမှာ ယခုအထိ သွေးသံရဲရဲ ဖြစ်နေခဲ့သည်။

သို့သော် အချိန်တွေသာ ကုန်သွားသည်။ လက်ကို ဆက်ဆပ်ထားဖို့နှင့် ဖြန့်ချိလိုက်ဖို့ တိကျသည့်အဖြေရမလာခဲ့ပေ။ နောက်ဆုံးအိမ်သို့သာ ပြန်လာခဲ့သည်။

တစ်နှစ်အရွယ် အိပ်ပျော်နေသော သားလေး၏ မျက်နှာ ဝင်းဝင်းလေးကို တယုတယ ငုံ့နမ်းလိုက်သည့်အချိန်လေးမှာပင် တိကျသေချာသော ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ခဲ့သည်။

တကယ်တော့ ကျွန်တော်သည် လူမှန်းမသိခင်ကတည်းက ဖခင်မဲ့ဘဝဖြင့် ကြီးပြင်းလာခဲ့ရသောကြောင့် ဖြစ်သည်။

လက်လုပ်လက်စားသူတို့စကား

အိပ်ခေါ်ပျား (ရွှေ) - - - - -

ကျွန်မ က စာရေးစာဖတ်အပြင် အင်တာဗျူးမေးရသည့်အလုပ်ကို နှစ်သက်သူဖြစ်သည်။ ထို့ကြောင့် ကျွန်မ၏ လက်လုပ်လက်စားသူတို့စကားကလေးကို ခိုင်မာစွာရပ်တည်ပေးသည့်ဘဝသမားများနှင့် ရင်းနှီးသည်။ ရေမွှေးနံ့မသင်း၊ ချွေးစတင်းဝင်းဖြင့် လှုပ်ရှားရုန်းကန်နေကြသော်လည်း နှလုံးသားလှကြသည်။ ထိုသူများထဲတွင် ဦးအုန်းဆီပါသည်။ သူတို့မိသားစုသည် မရမ်းကုန်းမြို့နယ် မီးဘေးသင့်သူများထဲတွင် ပါဝင်ခဲ့သည်။ လှိုင်သာယာမြို့သစ် စတင်ကာစ မြေကွက်များချပေးစဉ်အချိန်ကပင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ သူနှင့်ကျွန်မရင်းနှီးခဲ့သည်မှာ ဆယ်စုနှစ် တစ်စုခန့်ရှိပြီဖြစ်သည်။

“ဝိတုန်းရောင်လို ဆံကေသာတွေ သန့်ရှင်းတောက်ပြောင်စေချင်ရင်တော့ ဘဝသမားလေး ဦးအုန်းဆီကို လှမ်းခေါ် လိုက်ပါ။ ပါရဂူ၊ ရွှေအုန်းပင် အုန်းဆီ ဘူးတွေလို တီဗွီမှာကြော်ငြာစရာမလိုတဲ့ သဘာဝအုန်းဆီမွှေးမွှေးလေးပါဗျာ။ လသားကနေ အရွယ်ရောက်သူတိုင်း လေထိုးလေအောင့်၊ ဗိုက်နာနေသလား၊ ထုံးသားပေါက်လေးကို လက်ဖဝါးထဲ ထည့်၊ အုန်းဆီမွှေးမွှေးလေးနဲ့ရောမွှေပြီး လိမ်းလိုက်စမ်းပါ။ ခဏလေးနဲ့ သက်သာ ပျောက်ကင်းသွားစေမယ့် အုန်းဆီမွှေးမွှေး လေးပါဗျာ”

အသက် ၅၈ နှစ်ခန့်ရှိသည့် ဦးအုန်းဆီတွင် သားသမီးသုံးယောက် ရှိသည်။ ဇနီးဖြစ်သူက ပြောင်းလာကာစ အိမ်ရှေ့တွင် မုန့်ဟင်းခါးအသုပ်စုံရောင်း သည်။ သားကြီးက မလေးရှားတွင် အလုပ် လုပ်၍ သမီးလတ်က အထည်ချုပ်စက်ရုံ ဆင်းသည်။ သားငယ်က အလယ်တန်း ကျောင်းသားဖြစ်သည်။ ဦးအုန်းဆီသည် မိဘအမွေပေးခဲ့သည့် အုန်းဆီလျှောက် ရောင်းခြင်းကိုသာ နှစ်သက်သူဖြစ်သည်။

မုန့် လုံး ရေ ပေါ် ပမာ

မြေပိုင်ရှိရင် မိသားစုလုံခြုံတဲ့ အိမ်တစ်လုံး ဖြစ်ဖို့ ကြိုးစားရမယ်၊ လူ့ဘဝဆိုတာ မုန့်လုံးရေပေါ်လိုပဲ၊ မုန့်လုံးရေပေါ်တွေဟာ ရေမွှေးပွက်ပွက်ဆူတဲ့အထဲကို ပစ်ထည့်ခံ လိုက်ရတဲ့အခါ တစ်ခဏတော့ နစ်မြုပ် သွားမယ်၊ အဲဒီပူလောင်မှုအခက်အခဲတွေ ကြားထဲက ရုန်းကန်ကြိုးစားလိုက်တဲ့ အခါမှာ အပေါ်ကို ပြန်ပေါ်လာခဲ့တယ်၊ ပေါ်လာတဲ့မုန့်ကို ဆယ်ပြီး ရေအေးနဲ့ စိမ်ထားမှ မုန့်က လှလာတာလေ။

“မိဘတွေက မုန့်နှစ်ဆိုင်ရင် သားသမီး တွေက ဌာပနာ၊ ထန်းလျက်ခဲအစိတ်လေး တွေပေါ့လို့ နားလည်အောင် သူ့ကိုပြောပြီး အတူတူရုန်းကန်ကြိုးစားရတာပေါ့၊ ဒါကြောင့် လူတိုင်း လူတိုင်းဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဓာတ်မကျဘဲ မုန့်လုံး ရေပေါ်လို ဖြတ်ကျော်ပြလိုက်ပါ၊ အခက်အခဲ ဆိုတာ အတားအဆီးမဟုတ်ပါဘူး၊ ကိုယ့် ဘဝကို အထက်ကိုဆောင်ပေးမယ့် လှေကား တစ်ခုသာဖြစ်တယ်လို့ ပြောချင်တယ်”

ကျွန်မရင်ထဲ နင့်ခနဲဖြစ်သွားပြီး သူ့အကြောင်း မျှဝေလိုစိတ်ပေါ်သွား တော့သည်။



ဈေးရောင်း သက်တမ်းမှာ အနှစ် ၃၀ ခန့် ရှိလာ၏။

“အုန်းဆီတစ်ခုတည်းကို စောက်ချ ရောင်းနေတော့ မိသားစု စားဝတ်နေရေး အဆင် ပြေရဲ့လား”ဟု ကျွန်မက မေးလိုက်သည်။

“ဖြူသစ် တည် ကာစဆို တာ ချမ်းသာတဲ့သူတွေ လာနေသေးတာ မဟုတ်တော့ အရောင်းအဝယ်အေး တယ်၊ စီးပွားရေးကျပ် တည်း ကြတာပေါ့၊ ပြေးကာလွှားကာ ဆန်ဝယ် ဆီဝယ် သီချင်းလိုပဲ ကြုံရတာတွေ ရှိခဲ့တယ်။”

“အမျိုးသမီးက လက်ခံရဲ့လား”
“လက်မခံလို့မရဘူးလေ၊ ရောက် ကာစက တဲထိုးပြီးနေရတာ၊ နေစရာ

ကျောပိုး - စစ်ကိုင်းတိုင်း မှ

စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ တောင်သူလက်ဝယ်ရောက်ရှိသည်အထိ ထိထိရောက်ရောက် ဆောင်ရွက်ပေးလိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသကုန်စားပြုသုတေသနစင်တာတစ်ခုအား တည်ဆောက်၍ သုတေသနပြုဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလိုပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ပညာရှင်များအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးက မြန်မာနိုင်ငံတွင် အဓိက စားသုံးနေသော အာဟာရပြည့်ဝသည့်

သီးနှံများလည်းဖြစ်သည့် ဂျုံ၊ ကုလားပဲ သီးနှံများအပြင် ဥပမာ (စားတော်ပဲ)ကဲ့သို့ သော အခြားပဲမျိုးစုံသီးနှံများအား ပြည်တွင်းမှာပင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရန် သုတေသနပြုကာ စိုက်ပျိုးစေလိုကြောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သုတေသနပြုရရှိလာသော နည်းပညာများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်နည်းပညာများ ဖလှယ်ကာ ဆက်လက်၍ ပူးပေါင်းလုပ်ဆောင် သွားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဆီထွက်နှင့်ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းရွှေက စစ်ကိုင်းတိုင်းဒေသကြီးသည် ဂျုံနှင့်ကုလားပဲ အဓိကစိုက်ပျိုးသည့်ဒေသ ဖြစ်သည့်အလျောက် ဆောင်းသီးနှံများကို

သုတေသနပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာသည့် အတွက် ဂျုံ၊ ကုလားပဲသီးနှံများအပြင် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို အစားထိုး စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဂျုံနှင့် ကုလားပဲသီးနှံများ သုတေသနလုပ်ငန်းများမှ ထူးခြားသောတွေ့ရှိချက်များ၊ ဆောင်ရွက်လျက်ရှိသော သုတေသန လုပ်ငန်းများနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အား ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး၍ ရှေ့ဆက်ဆောင်ရွက်မည့် သုတေသနနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲချမှတ် ခဲ့ကြသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပြည်ပပညာသင်များနှင့်ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများ အတွေ့အကြုံဖလှယ်၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၀

ပြည်ပ နိုင်ငံများသို့ သွားရောက်ခဲ့သော စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) မှပညာသင်များ၊ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြသည့် ဆွေးနွေးပွဲကို စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမတွင်ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနပညာရှင်များ တက်ရောက်ကြသည်။



အဆိုပါ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့်အဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhootong မြို့တွင် တတိယအကြိမ် တောင်နှင့်အရှေ့တောင်အာရှနိုင်ငံများ၏ စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်နိုင်မှုစွမ်းအား မြှင့်တင်ရေးအတွက် နည်းပညာဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲ” သို့ သွားရောက်ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ သွားရောက်ခဲ့သော ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန့်လွင်ဦးနှင့်အဖွဲ့က “ဒေသတွင်း အပင်မျိုးသစ်အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များ တစ်ပြေးညီဖြစ်စေရေး ရှေ့ပြေးစီမံကိန်း (EAPVP) ၏ တတိယအကြိမ် အစည်းအဝေး” အတွေ့အကြုံများ ပြန်လည်မျှဝေသည်။

ထို့နောက် သုတေသနအရာရှိ ဒေါက်တာတင်ဥမ္မာဝင်းနှင့်အဖွဲ့က ကမ္ဘောဒီးယားပန်းမန်ဥယျာဉ်စိုက်ပျိုးခြင်း စားသောက်ကုန်သီးနှံများ ထုတ်လုပ်ခြင်းနှင့် တိုးချဲ့ပညာပေးဆိုင်ရာ အလုပ်ရုံ

ဆွေးနွေးပွဲ အတွေ့အကြုံများ၊ လက်ထောက် သုတေသနအရာရှိ ဒေါ်ဝင်းသီတာဦးက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် “ရေရှည်တည်တံ့သော အရည်အသွေးကောင်း စပါးထုတ်လုပ်နိုင်ရန်အတွက် အတွေ့အကြုံများဖလှယ်သည့် လေ့လာရေးခရီးစဉ်အတွေ့အကြုံများ၊ သုတေသနအရာရှိ ဒေါ်သက်သက်ဦးက ချီလီနိုင်ငံ ပူရာတိုဗာရပ်စ်မြို့တွင် ကျင်းပသည့် “အာဂရစ်ဖိတ်အဖွဲ့ဝင်နိုင်ငံများတွင် စိုက်ပျိုးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပူးပေါင်းဆောင်ရွက်ခြင်း ဆွေးနွေးပွဲ” အတွေ့အကြုံများ၊ လက်ထောက် သုတေသနအရာရှိ ဒေါက်တာသီတာက အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် တက္ကသိုလ်တွင် ကျင်းပသည့် “စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာ၊ သက်ရှိဇီဝမျိုးစုံလုံခြုံရေးနှင့် နည်းပညာ မျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ” အတွေ့အကြုံများ၊ လက်ထောက် သုတေသန အရာရှိ ဒေါက်တာအေးလဲ့လဲ့လှိုင်က အမေရိကန်နိုင်ငံတွင် ကျင်းပသည့် “စိုက်ပျိုးရေးဇီဝနည်းပညာနှင့် လုပ်ထုံးလုပ်နည်းများ ဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲ” အတွေ့အကြုံများ၊ သုတေသနလက်ထောက်-၂

ဒေါက်တာစန္ဒာမိုးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် “ရေရှည်တည်တံ့သော စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” အတွေ့အကြုံများ၊ လက်ထောက် သုတေသနအရာရှိ ဒေါက်တာဥမ္မာဝင်းနှင့်အဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပသည့် “အပြည်ပြည်ဆိုင်ရာ စပါးသီးနှံ အရည်အသွေး၊ အရသာနှင့် ထုတ်လုပ်မှုဆိုင်ရာ စာတမ်းဖတ်ပွဲ” အတွေ့အကြုံများ၊ လက်ထောက် သုတေသနအရာရှိ ဦးကျော်စွာဝင်းက ကျောင်းသားအချင်းချင်း အတွေ့အကြုံဖလှယ်ရေးဆိုင်ရာ သင်ကြားမှုအစီအစဉ်များ အီတလီနိုင်ငံရှိ University of Bologna သို့ သွားရောက်ခဲ့သော ဂျုံသီးနှံမျိုးကွဲများနှင့် ပဲတီစီမီးမျိုးကွဲများ၏ အမြစ်နှင့်အညွန့်များ၏ ကြီးထွားဖွံ့ဖြိုးမှု အခြေအနေများ (Root and Shoot Growth Development) သုတေသနလက်ထောက်-၂ ဒေါ်မေသက်နိုင်နှင့်အဖွဲ့က ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် “အစားအစာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကိုရီးယားစိုက်ပျိုးရေးမူဝါဒအတွေ့အကြုံဖလှယ်ရေး

ကျောပိုး - ရာသီဥတုနှင့် မှ

လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဖော်ထုတ်အသုံးပြုလျက်ရှိသည့် စိုက်ပျိုးမြေများ အကျိုးရှိထိရောက်စွာ ရေရှည်တည်တံ့အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်စဉ် ကြိုတင်စဉ်းစားအခက်အခဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ မြေရှင်းကြရန် လိုအပ်ကြောင်း၊ တင်ဒါခေါ်ယူဆောင်ရွက်ခြင်း လုပ်ငန်းနှင့်ဘဏ္ဍာငွေစီမံခန့်ခွဲမှုများတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် သရက်ကုန်းငါးလုပ်ငန်းစခန်းရှိ ရေချိုငါးမွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေးဗဟိုဌာနသို့ရောက်ရှိကြပြီး ငါးသုတေသနလုပ်ငန်း ဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်

ဦးခင်မောင်မော်နှင့် သုတေသနပညာရှင်များက ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ငါးသုတေသနကဏ္ဍမှ ပါဝင်နေကြောင်း၊ ငါးသုတေသနတွေ့ရှိချက် အဖြေတစ်ချက်သည် ငါးလုပ်ငန်းနှင့်ဆက်သွယ်သောလုံးတို့၏ အကျိုးစီးပွားကို များစွာအထောက်အကူပြုပေးနိုင်ကြောင်း၊ ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ်မျိုးသစ်များ ဖော်ထုတ်ပွားများဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းပေးကြရန်နှင့် ငါးကဏ္ဍဖွံ့ဖြိုးလာရေးအတွက် ကြိုးပမ်းကြလေ့ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် နတ်ရေကန်ငါးသားဖောက်စခန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ငါးသားဖောက်လုပ်ငန်းနှင့် မျိုးငါးဖြန့်ဖြူးပေးနေမှု၊ တောင်သူပညာပေးသင်တန်းများနှင့်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ToT သင်တန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

MOALI ပြန်ကြားရေး

ကျောပိုး - သဖန်းဆိပ် မှ

သဖန်းဆိပ် ရေလျှော်တံ တမံ ရေသောက်စနစ်ဖြင့် ၄၈၄၀၆၅ ဧက လျာထားပြီး ၂၀၁၉-၁၉ ရက်အထိ ၄၄၇၁၄၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ လျာထားဧက၏ ၉၇ ဒသမ ၄၅ ရာခိုင်နှုန်း စိုက်ပျိုးခဲ့သည်။ ရေလျှော်တံ တမံအတွင်း ရေဝင်ရောက်မှုလျော့နည်းနေ၍ စိုက်ပျိုးရေးကို အထူးခြိုးခြံချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံးရေပမာဏဖြင့် ပေးဝေနိုင်ရေး အထူးအလေးထားစီမံ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးကလည်း အခါမလပ် ညွှန်ကြားလျက် ရှိသောကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများပူးပေါင်း၍ စိုက်ပျိုးရေး မျှတစွာသုံးစွဲရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့အချိန်အထိ

ချွေတာစုဆောင်းထားသော လက်ကျန်ရေနှင့် မိုးနှောင်းကာလ ထပ်မံဝင်ရောက်လာမည့်ရေများဖြင့် မိုးစပါးများအောင်မြင်သည်အထိ ဆည်ရေလုံလောက်မှုတစွာ ရရှိနိုင်စေရန်နှင့် ရွှေဘိုမြို့လူထုနှင့် ဒေသတွင်းကျေးရွာများ၏ သောက်သုံးရေကိုလည်း လိုအပ်သလိုပေးဝေနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ရွှေဘိုမြို့နေ တောင်သူကြီး ဦးစိုးတင်က ယခုနှစ် မိုးစပါးစိုက်ပျိုးရေး ပေးခွင့်ခံရမှုတစ်ခုတစ်ရပ်အတွင်း ရေဝင်ရောက်မှုနည်းပြီး ဒေသတွင်းမှာလည်း မိုးရွာမှုနည်းပါးခြင်းကြောင့် ဆည်ရေအလှည့်ကျစနစ်ဖြင့် ရေယူနေရပါသဖြင့် စိုက်ပျိုးချိန်အမီ ရေအခက်အခဲများ ကြုံတွေ့ရသော်လည်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တောင်သူများ ပူးပေါင်းဆောင်ရွက်မှုကြောင့် စိုက်ဧကအပြည့်နီးပါး စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ဆည်ရေစနစ်တကျသုံးစွဲနိုင်ခဲ့ခြင်းကြောင့် ရေဆိုးချောင်းများအတွင်း လေလွင့်ဆုံးရှုံးမှုမရှိကြောင်း ပြောကြားသည်။

မိုးစပါးအောင်ရေပေးဝေပြီးနောက် တစ်အတွင်းရှိ ရေအခြေအနေပေါ် မူတည်၍ လာမည့်နှစ်ပေါင်းနှင့်အခြားသီးနှံစိုက်ပျိုးရာ တောင်သူတွက်ခြေကိုက်ပြီး ရေလိုအပ်ချက်နည်းသော သီးနှံပုံစံအတွက် ပြောင်းလဲစိုက်ပျိုးနိုင်ရန်အတွက် တောင်သူလယ်သမားများ၊ သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဟု သိရသည်။ MOALI ပြန်ကြားရေး

စိုက်ပျိုးရေးသုတေသန

ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းအားထုတ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံပြောကြား

နေပြည်တော် စက်တင်ဘာ ၁၆

ဒေသ အသီးသီး၌ လယ်ယာကဏ္ဍဆိုင်ရာ လုပ်ငန်းတာဝန်များကို သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ် နိုင်ငံတစ်ဝန်းအနေဖြင့် သက်ရောက်လာလျက်ရှိသည့် ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြသည့်နည်းတူ တောင်သူလုပ်အားနှင့် အကျိုးအမြတ် အချိုးညီစွာခံစားနိုင်ကြစေရန်နှင့် တောင်သူများကြုံတွေ့နေကြရသည့် အခက်အခဲများကို မိမိတို့အခက်အခဲများအဖြစ်ဖော်ပြပြီး အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ယမန်နေ့နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ (ပုံ)



တိုင်းဒေသကြီးများမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကား

အဆိုပါတွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများမှ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှူးများ တက်ရောက်ကြသည်။ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း

ပြောကြားရာ၌ နိုင်ငံတစ်ဝန်းအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်လျက် ရှိကြသည့် လုပ်ငန်းဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များအပေါ် ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိလိုက်နာရန် လိုအပ်ပြီး အဂတိတရားကင်းရှင်းစွာ ရပ်တည်ဆောင်ရွက်ကြရန်နှင့် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အားသာချက်၊ အားနည်းချက်များကို ဝေဖန်ပိုင်းခြားပြီး ရာထူးအဆင့်ဆင့်အလိုက် ဟန်ချက်ညီသည့်အထောက်အပံ့ကောင်းများအဖြစ် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ရည်မှန်းချက်အတိုင်း ပြီးမြောက်အောင်မြင်ရေးကြိုးပမ်းကြစေလိုကြောင်း၊ ရာသီဥတုကိုတည်မှီဆောင်ရွက်ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းကဏ္ဍများတွင် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမှု ရှိစေရေးအတွက် မိမိတို့

ကျွမ်းကျင်ရာနယ်ပယ်အလိုက် လိုအပ်သလို တီထွင်ကြံဆဆောင်ရွက်ခြင်းနှင့် စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုနှင့် ဒေသတွင်းမှတစ်ဆင့် အဆင့်မြှင့်တင်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှသာ သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ကြမည်ဖြစ်ကြောင်း၊ ဆည်ရေသိုလှောင်မှုအလိုက် စိုက်ပျိုးရေးပေးနိုင်မည့် ပမာဏကို နှစ်အလိုက် သတ်မှတ်ထုတ်ပြန်ပေးမည်ဖြစ်သဖြင့် ဒေသအလိုက် ရာသီအလိုက် စိုက်ပျိုးသီးနှံများ မျိုးရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သီးနှံပြောင်းလဲစိုက်ပျိုးနိုင်ရေးအပါအဝင် နည်းပညာကဏ္ဍ၊ မျိုးစေ့ကဏ္ဍ၊ သွင်းအားစုကဏ္ဍဆိုင်ရာ လိုအပ်ချက်များ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း

စာ - ၁၉ သို့



စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဆောင်းသီးနှံ သုတေသနညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ စက်တင်ဘာ ၂၅

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (MOALI)၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)၊ စိုက်ပျိုးရေး ဦးစီးဌာန (DOA) တို့ပူးပေါင်း၍ ဆောင်းသီးနှံ သုတေသနညှိနှိုင်းအစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ဆီထွက်နှင့်ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေနှင့် သုတေသနပညာရှင်များ၊ တာဝန်ရှိသူများ၊ ခြံတဝန်ခံများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မြို့နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ၊ လယ်စင်ကျေးရွာမှ အကျိုးဆောင်တောင်သူ ဦးကျောက်ခဲ၊ ပထမမျိုးစေ့ကုမ္ပဏီမှ တာဝန်ရှိသူများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ကြသည်။

အဝေးကို ကျင်းပလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဂျုံ၊ ကုလားပဲသီးနှံများအပြင် အခြားသီးနှံမျိုးစုံကိုပါ စိုက်ပျိုးနိုင်လျှင် ပိုမို ကောင်းမွန်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် အရည်အသွေးမြင့်မား၍ ဈေးကွက်ဝင်ပြီး ဒေသနှင့်ကိုက်ညီသော သီးနှံမျိုးများရရှိရန် သုတေသနပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲလာသော ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိမည့် သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရရှိလာသော နည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များကို



အစည်းအဝေးတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦးက အဖွင့်အမှာစကားပြောကြားရာ ဂျုံ၊ ကုလားပဲအများဆုံးစိုက်ပျိုးသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပညာရှင်များအား ဖိတ်ခေါ်၍ နှစ်စဉ် ဆောင်းသီးနှံသုတေသန နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်း

စာ - ၁၉ သို့

သဖန်းဆိပ်ရေလှောင်တံ ယခုနှစ် ရေအဝင်နည်း အလှည့်ကျရေပေးဝေရေး စီမံခန့်ခွဲမှု ဆောင်ရွက်လျက်ရှိ

စစ်ကိုင်း တိုင်းဒေသကြီးရှိ သဖန်းဆိပ်ရေလှောင်တံ ဆည်ရေသောက် စနစ်ဖြင့် ရွှေဘိုပေါ်ဆန်းဆန်အဓိကထားစိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။ ယခုနှစ် မိုးရာသီတွင် သဖန်းဆိပ်ရေလှောင်တံ၌ ရေဝင်ရောက်မှုမှာ ယခင်နှစ်ကာလတူ ပမာဏနှင့်နှိုင်းယှဉ်လျှင် များစွာလျော့နည်းလျက်ရှိနေပြီး ပျိုးထောင်၊ မြေပြင်၊ စိုက်ပျိုး၊ အပင်ဖြစ်ရေးနှင့် အောင်ရေတို့အတွက် အလျည့်ကျ ရေပေးဝေသည့် စီမံခန့်ခွဲမှုဖြင့် မြိုးခြံရွေတာပေးဝေ ဆောင်ရွက်ပေးလျက် ရှိသည်။

စာ - ၁၉ သို့

